Storage
PL
3957
.H68

THE UNIVERSITY OF MICHIGAN • LIBRARIES •
THE UNIVERSITY OF MICHIGAN
1817

Am. Mission Press
Maulmain, Burma.

#225-
OP225
04638

AN

ANGLO-BURMESE DICTIONARY,

PART I.

CONSISTING OF MONOSYLLABLES.

BY THE REV. G. H. HOUGH,

Superintendent of Government Schools, Tenasserim Provinces.

PUBLISHED FOR THE USE OF SCHOOLS,

Under the Sanction of

THE LOCAL COMMITTEE OF PUBLIC INSTRUCTION.

MAULMAIN:

PRINTED AT THE AMERICAN MISSION PRESS.

1845.

STORAGE
PL
3957
.H68

GL
579.7114
CONSI
3-14-89

PREFACE.

THE present volume is the first part of a series of intended publications, which, when completed, will form, it is hoped, a useful manual, both for pupils in Anglo-Burmese Schools, in these Provinces, and for persons generally, who wish to acquire a knowledge of the vernacular.

The non-existence of books of this description has been very much felt, and nothing but urgent neccssity and the absolute want of suitable means of instruction in the public schools, could have supplied a motive sufficiently strong to induce the author to engage in a work of so much importance. The work is also one of considerable difficulty, and he can only offer as an excuse for the undertaking, his strong desire to promote the great object of English education in this dependency of the British Indian Government, and his hope that it will contribute in some degree to aid the progress of the cause of education, among an ignorant and semi-barbarian people. That defects will be discovered in the execution of the work, is probable, since they have in all previous times been found, by subsequent experience, to exist in primary works of this nature, and it is hoped that the results of after experience will produce less incompetent instruments of education than those may be of which this volume forms the first part.

The Second Part of the series will consist of dissyllables; the previous portion, of words accented on the

first, and the latter, of those accented on the second sylla. ble. The Third Part will consist of words of three syllables, and the Fourth Part, of words of four and more syllables. Lessons for reading will be attached to each volume. This arrangement has been thought eligible, as affording regular gradations for the use of classes in the schools, and at the same time will not be inconvenient for learners of the vernacular generally.

It is proposed to publish, also, a small volume, consisting of sentences which will form examples of the use of particles in the English, and of affixes in the Burmese language; which volume will complete the series, and it is sincerely hoped that the course of learning which the preceding arrangement implies, will prove advantageous. That it will prove to be so, in some degree, there can be no doubt, in view of the almost entire destitution of books adapted to the use of schools, established for instruction in both the English and Burmese languages.

Maulmain, Nov. 1845.

WORDS AND DEFINITIONS OMITTED IN THE BODY OF THE WORK.

Some of the following words have been inadvertently omitted in their proper places, and to others additional definitions have been given.

Ant — white ant ချ။ ချကောင်။ see ant.

ate — စားဘူးသည်။ see eat.

Beat — beat in or down နှက်သည်။ ရိုက်နှက်သည်။ see beat and strike.

beau — a young man လူပျို။

bleak — a bleak place လဟာရှိ၍ချမ်းရာအရပ်။ ချမ်းသည်။ see cold.

blush — အသွေးထက်သည်။ see blush.

box — Burmese lacquered box အစ်။ do. with a conical cover အုပ်။ ကြုတ်။ see box.

bolt — or pin အကျင်။ see bolt.

branch — to branch out ခွသည်။

breed — အမျိုး။ see breed.

bring — bring with ပါးသည်။ ပါးလိုက်သည်။ bring about, cause to be ဖြစ်စေသည်။ see bring.

bund — မြေကတုတ်။ ကန်စင်းရိုး။

Cards — to play ဖဲကစားသည်။ ဖဲရိုက်သည်။ see card.

chid — ဆုမ္ဘူးသည်။ ပွဲ့ပျင်ဘူးသည်။ see chide.

clew — လိုက်ရန်။ see clue.

come — ကြွလာသည်။ to come by, get ရသည်။ တွေ့ရသည်။ come to pass ဖြစ်သည်။ ဖြစ်ရောက်သည်။ see come.

craze — စိတ်ရူးစေသည်။

Day day-time နေ့လည်။
dike ကန္စင်း။ ကန္စင်းရိုး။
dim as the eyes ပြာသည်။ see dim.
draw draw near, approach ချဉ်းကပ်သည်။ see draw.
duct ပြွန်။
dye အရောင်တင်ဆေး။ see dye.
Fall fall out, quarrel ရန်တွေ့သည်။ see fall.
false to be false, unfaithful မှားယွင်းသည်။ see false.
fang သွားဖါအမြစ်။ see fang.
fee အအောင်။ see fee.
find furnish, supply ပေးသည်။ to know, come to the knowledge of သိမြင်သည်။ see find.
frame of a house, &c. တိုင်ထုတ်ယောက်အံ့ရ။
frank open, free, generous ကြည်ညိုသည်။ သဒ္ဓါသည်။
fun အပြောအပျက်။ see fun.
Give give way or fall ကျသည်။ see give.
glance at ရိပ်မိသည်။ ရိပ်မိ၍ပြောသည်။ see glance.
gland အမျှင်ကြောဆုံမိဝေရာ။
go ကြွသည်။ ကြွသွားသည်။ see go.
guise အဟန်။ အဟန်ပြုခြင်း။
Halt hesitate, doubtful စိတ်ခွနေသည်။ စိတ်နှစ်ခွရှိသည်။ see halt.
hawk raise phlegm ချောင်းဟက်သည်။ see hawk.
head of a river မြစ်ဖျား။ see head.
heart or interior of a tree &c. အနှစ်။ see heart.
heath တော။ မြေရိုင်း။

hem — cough ချောင်းဆိုးသည်။ ချောင်းဟန့်သည်။ see hem.

hitch — to hook ညှိသည်။ to move ရွှေ့သည်။

hold — as a conversation အချင်းချင်းစကားပြောသည်။ see hold.

hoot — အော်သည်။ အော်ဟစ်သည်။

Ire — အမျက်ဒေါသ။

Keep — as a secret ထိတ်ဆိတ်စွာနေသည်။ မြှုပ်ထားသည်။ see keep.

kine — နွားများ။

knack — အလုပ်တတ်ခြင်း။

knee — ဒူး။ see knee.

Lathe — ပွတ်ခုံတန်ဆာ။

leap over ခုန်ကျော်သွားသည်။ see leap.

light — trifling, of no importance ပေါ့လျော့သည်။ ပေါ့ယုတ်သည်။ see light.

lost — destroyed, perished ချွတ်သည်။ ချွတ်ယွင်းသည်။ see lost and lose.

lounge — ပျင်းသည်။ အလုပ်မလုပ်ဘဲပျင်းနေသည်။

lungs — အဆုတ်။ see lungs.

Meed — ကျေးဇူး။ အကျိုး။

mere — သာချည်း။

mew — as a cat ကြောင်ညည်းသည်။

Nerve — အမျှင်ကြော။

none at all အလျှင်းမရှိ။ see none.

Oil — ဆီ။

old — former or ancient time ရှေးကာလ။

ooze	စိမ့်ထွက်သည်။
ought	အပ်သည်။ တော်သင့်သည်။
Pelt	ပြစ်ခတ်သည်။
pike or spear	လှံ။
poach	to boil slightly တဆိတ်ပြုတ်သည်။ to steal game အမြည်းယုံရစ်မှစ၍ခိုးသည်။
poop	of a ship ပဲ့ခမ်း။
proud	မာနစိတ်ရှိသည်။ ထောင်လွှားသည်။
prove	သက်သေပြသည်။ သက်သေနှင့်တည်စေသည်။
Red	with anger or shame သွေးတက်သည်။ see red.
retch	အော်ကလီဆန်သည်။
rue	နောင်တရသည်။
Scales	of a fish အကြေး။ ငါးကြေး။ see scales.
shawl	တဖက်။
side	နံပါး။ see side.
Take off, as any thing worn	ချွတ်သည်။ see take.
thaw	as ice ရေခဲရေပြစ်ပြန်သည်။
Verse	ဖွဲ့နွဲ့သောစာ။
viss	ပိဿာ။
Walk	ကြွသည်။ see walk.
warp	of a loom ရက်ကန်းစင်။
what	ဟာ။ see what.
wish well to	မေတ္တာရှိသည်။ see wish.

ERRATUM—.On page 76, the words from "pledge" to "plug," inclusive, are transposed, and should have been inserted after the word "please."

ANGLO--BURMESE DICTIONARY.

WORDS OF ONE SYLLABLE.

Ache ကိုက်သည်။ နာ၍ကိုက်သည်။

act ပြုသည်။ မှုသည်။ ကျင့်သည်။ an act အကျင့်အမှု။ ပြုမှုခြင်း။

add ပေါင်းသည်။ စုပေါင်းသည်။ ပွါသည်။ ကျယ်စေခြင်းငှါစပ်ဆက်သည်။ add by putting one thing upon another ထပ်သည်။

adze ထံစည်း။

age အသက်အရွယ်။ ကပ်။ ကပ်ကာလ။ ages ကြာရှေစွာသောကပ်ကာလ။

ah အလိုလေ့။ ဩော်။

aid ဝိုင်းလုပ်သည်။ ထောက်ပံ့သည်။ မစသည်။ မစခြင်း။

ail အနာရှိသည်။ နာသည်။ ဝေဒနာရှိသည်။

aim ရွယ်သည်။ မှန်းချိန်သည်။ ကြံစည်သည်။ ရွယ်မှတ်သည်။ ကြံရွယ်သည်။ ကြံရွယ်ခြင်း။ ရွယ်မှန်ခြင်း။

air လေ။

ale ဂျုံရေ။

all အားလုံး။ တကာ။ ခပ်သိမ်း။ ရှိသမျှ။ အားလုံးစုံ။ အလုံးစုံ။

alms ဝွန်ကြဲခြင်း။

am ရှိသည်။ ဖြစ်သည်။ I am ကျွန်ုပ်ရှိသည်။ you are သင်ရှိသည်။ he is သူရှိသည်။

and ၎င်း။ နှင့်။ ၍။ and so forth, &c., and so on မှစ၍။

ant ပရွက်ဆိတ်။

ape မျောက်။ ဒွဲကျော်။ to imitate တုအောင်ပြုသည်။

apt တော်သင့်သည်။ အတော်အသင့်။ aptitude တော်သင့်ခြင်း။ ဆီးလျော်ခြင်း။ aptitude of mind ဝါသနာ။ aptly တော်သင့်စွာ။

arc of a circle အကြောင်းပိုင်း၏အပိုင်းအချား။ မျဉ်းပိုင်း၏အပိုင်း။ အကာ။

arch ပေါင်းကူး။ roguish ဆိုးသည်။ chief, principal အကြီးဆုံး။

are ဖြစ်ကြသည်။ ရှိကြသည်။

arm လက်မောင်း။ လက်ရုံး။

arms လက်နက်။ army လက်နက်ကိုင်များ။ စစ်ဗိုလ်ပါ။

art အတတ်ပညာ။ artist ပညာသည်။ artisan လက်မှုတတ်သောသူ။ art ဖြစ်သည်။ ရှိသည်။ thou art သင်ဖြစ်သည်။

as ကဲ့သို့။ အတိုင်း။ ကြောင့်။ စည်တွင်။ သော့ကြောင့်။

ask မေးသည်။ တောင်းပန်သည်။ မေးမြန်းသည်။

ass မြည်း။

at တွင်။ ၌။ မှာ။

aunt အရီး။ ကြီးတော်။

awe ရိုသေခြင်း။ ကိုင်းညွတ်ခြင်း။ ကြောက်ရွံ့ခြင်း။

awl ပေါက်ရန်စူး။

axe ပေါက်ဆိန်။

ay ဟုတ်ကဲ့။

Babe နို့စို့ခလေး။

back ကြော။ကုံး။ အနောက်။ အနောက်ဘက်။ come back ပြန်၍လာသည်။

bad ဆိုးသည်။ မကောင်း။

bade မှာထားဘူးသည်။

badge အရာမှတ်ဖွယ်သောအဆောင်အရွက်။

bag အိပ်။

bail အာမခံ။

bait for fish ငါးမျှားစာ။ for birds ငှက်ထောင်စာ။ for rats ကြွက်ထောင်စာ။

bake မုန့်ပေါင်းသည်။

bald ထိပ်ပြောင်သည်။

bale ကုန်အထုပ်။

balk ဆီးတားသည်။

ball အလုံး။ ပလီလုံး။ a dance ကသည့်ပွဲ။

ban ကျိန်ဆဲခြင်း။

bans of marriage to publish လက်ထပ်မည့်အကြောင်းကိုသိကြားစေသည်။

band အချည်အနှောင်။ band of men လူစုတစု။

bane အဆိပ်။

bang ဒုတ်နှင့်ရိုက်သည်။

bank ကမ်းပါး။ စောင်။ ငွေတိုက်။

bar ကန့်လန့်ချောင်း။ ကန့်လန့်ထားသည်။ bar တရားသူကြီးရှေ့၌အစစ်ခံသောသူနေရာ။ ဘွတ်ကွမ်စင်။

barb အထစ်။

bard လင်္ကာဆရာ။ သီခြင်းသည်။

bare အချည်းစည်း။ bare or bore ခံဘူးသည်။ မွေးဘူးသည်။

barge သံပန်။ လှေကြီး။

bark သစ်ခေါက်။ ဟောင်သည်။

barn မြင်းဇောင်း။ ကျီ။

barque နှစ်ပင်တိုင်ခွဲသင်္ဘော။

base အခုအခံ။ မူလရင်း။ မူလအမြစ်။ ယုတ်မာသည်။

bask နေပူမှာလျှောင်းသည်။

bat လင်းနို့။ ပလိတ်။

bate လျှော့သည်။

bath ရေချိုးခမ်း။ ရေချိုးရာ။

bathe ရေချိုးသည်။

bawd မိဖွဲ့ဆိုး။

bawl အော်ဟစ်သည်။

bay ပင်လယ်အော်ခလေး။ bay color ခါ်နီနီရှိသောအရောင်။

be ဖြစ်သည်။

beach မြစ်ကမ်း။ ပင်လယ်ကမ်း။

bead ပုတီး။

beak နှုတ်သီး။

beam in a house ယောက်။ ထုပ်။ beam of the sun နေရောင်ခြည်။

bean ပဲစေ့အမျိုး။ bean-pod ပဲတောင့်။

bear ဝက်ဝံ။ endure ခံသည်။ သည်းခံသည်။ carry ဆောင်သည်။ ထမ်းရွက်သည်။ မွေးဆောင်သည်။ မွေးသည်။

beard မုတ်ဆိတ်။

beast တိရစ္ဆာန်။

beat ရိုက်သည်။ ပုတ်သည်။ ထောင်းသည်။ conquer အောင်သည်။ နိုင်သည်။

beck အမှတ်ပေးသည်။ လာအောင်လက်ယပ်သည်။

bed အိပ်ရာ။ မွေ့ရာ။

bee ပျား။ bee-hive ပျားစုရာအိမ်။

beef အမဲသား။ နွားသား။

been ရှိဘူးသည်။ ဖြစ်ဘူးသည်။ went, arrived သွားပြီ။ သွားဘူးသည်။

beer ဂျုံရေ။

beg တောင်းသည်။

belch လေတက်သည်။

bell ခေါင်းလောင်း။ ချူခလေး။ ဆွဲလွဲ။

belle လှပတင့်တယ်သောမိမ္မ။

belt ခါးစည်း။

bench ခုံ။ ထိုင်ခုံ။

bend ညွတ်သည်။ ကိုင်းညွတ်သည်။

bent ညွတ်ခဲ့ပြီ။ ညွတ်ဘူးသည်။

best အကောင်းဆုံး။

bet လောင်းကြသည်။

bid မှာလိုက်သည်။ at auction လေလန်တွင်အဖိုးဆိုသည်။

bide တည်းနေသည်။

bier မြင်းဖေါင်။

big ကြီးသည်။

bile အသည်းရေ။

bilge သင်္ဘောကျိုးပျက်သည်။

bilk လှည့်စားသည်။

bill — နှုတ်သီး။ account စာရင်း။ law ပညတ်တရားစီရင်သည့်စာ။

bin — စပါးကျီခမ်း။

bind — ချည်နှောင်သည်။ စည်းသည်။ ချုပ်သည်။

bird — ငှက်။

birth — ဖွားမွေးခြင်း။ ဖွားမြင်ခြင်း။ an origin ဖြစ်စဖြစ်စေခြင်း။ for a ship သင်္ဘောဆိုက်နေရာ။ for sailors သင်္ဘောသားနေရာခမ်း။

bit — အစခလေး။ ဇက်။ bit, bitten ကိုက်ဘူးသည်။ ကိုက်ခဲ့ပြီး။

bitch — ခွေးမ။

bite — ကိုက်သည်။ ကိုက်စားသည်။

black — နက်သည်။ မဲသည်။

blade — ဓါးအသွား။ of grass မြက်တပင်တည်း။

blame — အပြစ်တင်သည်။ အပြစ်။

blanch — ဖြူစေသည်။ become pale မျက်နှာဖြူသည်။

bland — ချော့မော့တတ်သည်။

blank — ဘာမျှမရှိ။ အလွတ်အလပ်။

blast — အမှုတ်။ of wind လေလာခြင်း။

blaze — မီးလျှံ။

bleach — ဖြူစေသည်။

bleat — ဆိတ်လိုအော်သည်။

bled — သွေးထွက်ခဲ့ပြီး။ သွေးထွက်ဘူးသည်။ see bleed.

bleed — သွေးထွက်သည်။ blood အသွေး။

blench — လန့်၍ဆုတ်သည်။

blend — ရောနှောသည်။

bless ကောင်းကြီးပေးသည်။

blest ကောင်းကြီးခံပြီ။

blew as the wind လေလာဘူးသည်။ with the mouth မှုတ်ဘူးသည်။

blight အဖျင်းရှိသည်။ အသီးအနှံဖျက်ခြင်း။

blind မျက်စိကန်းသည်။ to blind မျက်စိဖောက်ဖျက်သည်။ to cover the eyes မျက်စိဖုံးသည်။ blinds အကွယ်အကာ။

blink မှေးမှေးမြင်သည်။ မျက်စိမှိတ်ဖွင့်သည်။

bliss ချမ်းသာခြင်း။

blithe မြူးထူးသည်။

bloat ဖေါင်းသည်။ ရောင်သည်။

block သစ်တုံး။

blood အသွေး။

bloom မန်ပွင့်သည်။ အပွင့်။

blot အစက်အပေါက်။ စက်သည်။

blotch အဖုနာ။

blow as the wind လေလာသည်။ with the mouth မှုတ်သည်။ blow the nose နှတ်ညှိသည်၊ နှတ်ညှစ်သည်။ a stroke ရိုက်ပုတ်ခြင်း။ ထိုးခြင်း။

blue အပြာရောင်။

blunt တုံးသည်။ မထက်။

blur အစက်အစွန်း။ စက်စွန်းသည်။

blush မျက်နှာနီသည်။ ရှက်ကြောင့်မျက်နှာနီသည်။

boar ဝက်ထီး။

board ပြည်။ ပြည်ပြား။ စားပွဲ။ to board အစာကျွေးသည်။

boast ဝါသည်။ ကြွားသည်။ ကြွားဝါစွာပြောသည်။

boat လှေ။ boat-man လှေသား။

bode ပုပ္ပနိမိတ်လက္ခဏာပြသည်။

bog နုံးမြေ။

boil ပြုတ်သည်။ ဆူသည်။ boil, an ulcer အနာဗိမ်း။ အသွေးရနာ။

bold ရဲရင့်သည်။

bolt ကန့်လန့်။ ကန့်လန့်ထားသည်။

bomb ဘုံးဇွေ။ ဘုံဆန်။

bond အချည်အနှောင်။ written bond စာချုပ်။ bond-man ကျွန်။

bone အရိုး။

book စာအုပ်။

boom ကဋ္ဋုံတောင်။

boon ဆုကျေးဇူး။

boor တောသား။ လူရိုင်း။

boot ခြေစွပ်။ to boot ငွေလိုက်သည်။ အမိုးမျှအောင်ပေးခြင်း။

booth သစ်ခက်တဲ။

bore လွန်ထိုးနှင့်ဖေါက်သည်။ bore ထမ်းရွက်ဘူးသည်။ gave birth to a child ဖွားမြင်ဘူးသည်။ see bear.

born မွေးပြီ။ ဖွားမြင်ပြီ။

borne ခံဘူးသည်။ ခံပြီ။ see bear.

both နှစ်ယောက်စလုံး။ နှစ်ခုစလုံး။

bough သစ်ပင်အကိုင်းအခက်။

bought ဝယ်ဘူးသည်။ ဝယ်ပြီ။ see buy.

bounce ခုန်သည်။

bound အစွန်း။ boundary နယ်စပ်။ နယ်ခြား။ ထိုင်းကျပ်။ ရပ်စွန်း။ အဆုံးစွန်။ bound, ချည်နှောင်ဘူးသည်။ ချည်နှောင်ပြီ။ bound, jump ခုန်သည်။

bout အလှည့်။ အလှည့်ဓိ။

bow လေး။ ဦးညွှတ်သည်။

bowl ပုဂံလိုး။

box သစ်တာ။ box လက်သီးနှင့်ထိုးသည်။ သတ်သည်။ box the ears နားကိုရိုက်ပုတ်သည်။

boy ယောကျ်ားခလေး။

brace ထောက်သည်။ အထောက်။ တစုံ။

brad သံချွန်။

brag ဝါသောစကားပြောသည်။

braid ကျစ်သည်။ လွန်သည်။

brain ဦးနှောက်။

bran ဖွဲကြမ်း။

branch အကိုင်းအခက်။ အညွှန့်။

brand မီးစ။

brass ကြေးဝါ။

brave ရဲရင့်သည်။

brawl ရန်တွေ့သည်။ ရန်တွေ့ခြင်း။

bray မြည်အော်သည်။

bread ပေါင်မုန့်။

breach ဖေါက်ထွင်းသည်။ ဖေါက်ထွင်ခြင်း။

break ကျိုးသည်။ ကွဲသည်။ break of day အာရုဏ်တက်ခြင်း။ မိုဃ်းလင်းဝ။

breast ရင်ဘတ်။ သားမြတ်။
breath ထွက်သက်ဝင်သက်။
breathe အသက်ရှူသည်။
breech တင်သီး။ တင်ပါး။ of a gun သေနတ်ပါးကပ်။
breed ပဋိသန္ဓေစွဲနေသည်။ ကိုယ်ဝန်ဆောင်သည်။ ဖွားမြင်သည်။
breeze လေပြေ။ လေညှင်း။
brew ဂျုံရေချက်သည်။
bribe တံစိုးလက်ဆောင်။ တံစိုးလက်ဆောင်ထိုးသည်။ bribery တံစိုးလက်ဆောင်ထိုးခြင်း။ တံစိုးလက်ဆောင်စားခြင်း။
brick အုပ်ပြား။
bride မင်္ဂလာဆောင်မိန္မ။
bridge တံတား။
brief ခဏခလေး။
bright တောက်ထွန်းသည်။ အရောင်တောက်သည်။
brim အစွန်းအနား။
brine ရေငံ။
bring ယူခဲ့သည်။ ပို့သည်။ ပို့ဆောင်သည်။ bring forth မွေးသည်။
brink ကမ်းပါးထိပ်။ စောင်းထိပ်။
brisk လျင်မြန်သည်။ ရွှင်လန်းသည်။
broach ဖေါက်သည်။ ဖွင့်သည်။ ပလင်းဆို့နှုတ်သည်။
broad ကျယ်သည်။ breadth အနံ။
broil မီးကင်သည်။ quarrel ရန်တွေ့ခြင်း။
broke ကွဲဘူးသည်။ ကျိုးဘူးသည်။ ကွဲပြီ။ ကျိုးပြီ။ see break.
brooch ကျောက်စီရွှေအပ်။

brood ကြက်ခလေးတရု၊ အခလေးများအရုအဖေး။ အမြိုး။ to brood ဝတ်နေသည်။ brood, muse upon အောင်းမေ့နေသည်။

brook ရေမြောင်း။

broom တမျက်စည်း။

broth ကြက်ပြုတ်ရေ။ ဟင်းရည်။

brought ယူခဲ့ပြီ။ ယူဘူးသည်။ brought forth မွေးဘူးသည်။ မွေးပြီ။

brow မျက်ခုံး။ brow of a hill ကုံးထိပ်အစွန်းအနား။

brown အညိုရောင်။

browse အညွန့်စားသည်။

bruise ကြိတ်သည်။ အထိအနာ။

brunt အခုင်အဘိုက်ခံခြင်း။ ရှေးဦးစွာအတိုက်ခံခြင်း။

brush ဝက်မှင်ဘီး။ ဘီးနှင့်ပွတ်သည်။

brute ညာဏ်မရှိသောသူ။ တိရိစ္ဆာန်။

buck ဒရယ်ထီး။

bud အဖူးအငုံ။

budge သွားသည်။

bug ပိုးကောင်။ ကြမ်းပိုး။

build ဆောက်တည်သည်။ to build up, to establish တည်ထောင်သည်။

built ဆောက်ခဲ့ပြီ။ built, did build ဆောက်ဘူးသည်။

bulb အမြစ်အဥ။

bulk အကြီးအရပ်။

bull နွားထီး။

bump အဖုအရောင်။ to bump တိုက်သည်။

bunch ဘွဲ့။

bung စည်လိုးပေါက်။
bunn မုန့်ချိုတလုံး။
buoy ပေါ်ရာဖေါ့။
burn မီးလောင်သည်။ မီးရှို့သည်။ ကျွမ်းသည်။
burnt လောင်ကုံပြီ။ မီးရှို့ပြီ။ လောင်ဘူးသည်။ မီးရှို့ဘူးသည်။
burst ကွဲသည်။
bush အပင်ခလေး။ ခြုံဖုက်။
bust လူကိုယ်အရုပ်။
but သို့သော်လည်း။ မူကား။
butt စည်လိုး။ to butt as an animal ဆောင့်သည်။ ဆောင့်ခွေသည်။ တိုးဝှေသည်။
buy ဝယ်သည်။
buzz အတောင်သံ။
by အားဖြင့် ။အနားမှာ။ by and by ခဏခလေးမကြာ။
Cab ရထား။
cage ငှက်အိမ်။
cake မုန့်ပြားခလေး။ အခဲ။
calf နွားခလေး။ of the leg ခြေသလုံး။
calk ထေးကျုပ်သည်။
call ခေါ်သည်။ name အမည်မှည့်သည်။ သမုတ်သည်။
calm လေညြိမ်သည်။ ညြိမ်သည်။ စိတ်ညြိမ်သည်။
calve နွားခလေးမွေးသည်။
came ရောက်ဘူးသည်။
camp တပ်ချရာ။
can ကြေးခွက်။ နိုင်သည်။ တတ်သည်။ can go သွားနိုင်သည်။ သွားတတ်သည်။

cane ဝါး။ ကြံနီ။ sugar cane ကြံ။ a staff တောင်ဝေး။
cap အုပ်ထုပ်။
cape အငူ။
car လှည်း။ ရထား။
card ဖဲ။
care သတိ။ မိုးရိမ်ခြင်း။ take care of စောင့်မသည်။ ထိန်းသည်။ care for အမှုထားသည်။
carle လူရိုင်း။
cart လှည်း။
carve လှီးသည်။ ထုသည်။
case အကြောင်း။ တရားမှု။ a small box သစ်တား။
cash ငွေဒင်္ဂါး။ ready money လက်ငင်း။
cask စည်။
cast ပြစ်လိုက်သည်။ cast off or cast away စွန့်ပြစ်သည်။ စွန့်သွတ်သည်။ be cast away, wrecked ပျက်စီးသည်။ to cast in a mould ပုံသွန်းသည်။ cast in law တရားရှုံးသည်။
caste အမျိုး။ ဇတ်။
cat ကြောင်။
catch ဖမ်းဆီးသည်။ ဖမ်းမိသည်။
caught ဖမ်းပြီ။ ဖမ်းဘူးသည်။
cause အကြောင်း။ တရားမှု။ ဖြစ်စသည့်အကြောင်း။ ဖြစ်စေသည်။
cave အိုးမှုင်။ ဂူ။
cease စဲသည်။ ရပ်သည်။ တန့်သည်။ ဆုံးသည်။
cede ပေးသည်။ ပေးအပ်သည်။
ceil မျက်နှာကြက်လုပ်သည်။

cell တိုက်ခမ်ခလေး။

cent. တရာ။

chafe ပွန်းသည်။ chafe as the mind စိတ်ဆိုးသည်။ စိတ်ပြင်းထံသည်။

chaff ဖွဲကြမ်။

chain သံကြိုး။ ကွင်းခလေးများနှင့်လုပ်သောကြိုး။

chair ကုလားထိုင်။

chaise ရထား။

chalk မြေဖြူ။

champ ဝါးသည်။

chance ကံ။

change လဲသည်။ ပြောင်းသည်။ ဖောက်ပြန်သည်။ ဖောက်လွှဲသည်။ လဲခြင်း။ ပြောင်းခြင်း။

chant သီခြင်းဆိုသည်။

char မီးနှင့်မှိုက်သည်။

charge မှာထားသည်။ to charge with crime အပြစ်တင်သည်။ charge, price, cost အဖိုး။ အဖိုးအစား။ attack တိုက်သည်။

charm worn on the arm ဂါထာလက်ဖွဲ့။ to be attractive, beautiful အညှို့ရှိသည်။

chart ပင်လယ်ပုံ။

chase နောက်သို့ပြေးလိုက်သည်။

chasm မြေအက်။

chaste စင်ကြယ်သည်။ စိတ်စင်ကြယ်သည်။

chat အချင်းချင်းစကားပြောသည်။

cheap အဖိုးနည်းသည်။

cheat လှည့်စားသည်။ a cheat လှည့်စားသောသူ။

check ဆီးတားသည်။ မြစ်တားသည်။ ချုပ်သည်။ a check အကွက်။

cheek ပါး။

cheer စားပွဲသောက်ပွဲ။ ပျော်အောင်ဖျော်သည်။ အားပေးသည်။

cheese နို့ခဲ။

chess စစ်ဘုရင်ကစားခြင်း။

chest သစ်တာ။ of the body ရင်ဖတ်။

chew ဝါးသည်။

chick ငှက်ခလေး။ ကြက်ခလေး။

chide ဆုမ္မသည်။ ပဲ့ပြင်သည်။

chief အကြီးအကဲ။ most of, greater portion, to be သာ၍များသည်။

child လူခလေး။

chill အတုံ့အချမ်း။

chime ခေါင်းလောင်းသံ။

chin မေးစေ့။

chine ကြောရိုး။

chink အပေါက်ခလေး။ အကြားခလေး။

chintz သရက်ထည်။

chip အပဲ့ခလေး။ အပေါက်ခလေး။

chode ဆုမ္မဘူးသည်။ see chide.

choice ရွေးကောက်ခြင်း။ အလွန်ကောင်းသည်။ နှစ်သက်စဖွယ်။

choir သီခြင်းဆိုသောလူတစု။

choke လည်ချောင်းနင်သည်။

choose ရွေးကောက်သည်။

chop ခုပ်သည်။
chops jaws ပါးချိုပ်။
chord အညြိမ့်ဆင်သောကြိုး။
chose ရွေးကောက်ဘူးသည်။ see choose.
chrism ဆီနှင့်လူးခြင်း။
chuck ပြစ်လိုက်သည်။
chum အပေါင်းအဖော်။
church တရားစရပ်။ တရားဟောအိမ်။ အသင်းတော်။ ယေရှုခရစ်၏တပည့်တော်တို့တရု။
churle လူရိုင်း။
churn မွှေသည်။ churn milk နို့ကိုမွှေသည်။
cite ခေါ်သည်။ ယုံးတော်ကခေါ်သည်။
clad ဝတ်ဆင်နဲ့ပြီ။ see clothe.
claim ဆိုင်ပိုင်ကြောင့်တောင်းသည်။ တောင်းခြင်း။ တောင်းပိုင်ရာ။
clamp အကွင်းနှင့်ဆက်သည်။
clan အမျိုးရု။
clank သံကြိုးသံဖြစ်သည်။
clap ပုတ်သည်။ လက်ဝါးနှင့်ပုတ်သည်။ clap hands လက်ပန်းဖေါက်ခတ်သည်။
clash အသံပြိုင်သည်။
clasp ထိကပေါက်ချိုပ်။ ထိကပေါက်နှင့်ချိုပ်သည်။ clasp in the arms ဖက်သည်။
class အမျိုးတခု။ တမျိုး။ in school အတမ်း။ class of men, or things တရပ်။ as, three classes of men လူသုံးရပ်တို့။

clause ပုတ်။ ခဏ်း။

claw တရိစ္ဆာန်လက်။ လက်နှင့်ခြစ်သည်။

clay သရွတ်မြေ။

clean စင်ကြယ်သည်။

cleanse စင်ကြယ်စေသည်။

clear ကြည်လင်သည်။ ရှင်းလင်းသည်။ ထင်ရှားသည်။

cleave to cling to စွဲကပ်သည်။ to split ခွဲဖြတ်သည်။

cleft ခွဲဘူးသည်။ ခွဲပြီ။ အအက်။

clerk စာရေး။

click တင်တင်အသံ။ နာရီခွက်အသံ။

cliff ကျောက်ဆောင်။

climb တက်သည်။ တက်သွားသည်။

clinch ဆုပ်ကိုင်သည်။ clinch a nail သံချွန်ပြားခေါက်သည်။

cling ကပ်သည်။ ဖက်သည်။ စွဲကပ်သည်။

clink ခြေချင်းသံ။

clip ဖြတ်သည်။

cloak ဝတ်လုံ။

clock နာရီခွက်။

clod မြေအတုံးအခဲ။

clog ထူးခတ်သည်။ clogs ခုံဘိးနပ်တစုံ။

close near တူသည်။ နီးသည်။ စပ်သည်။ ထက်ကြပ်သည်။
shut ပိတ်သည်။ finish ဆုံးသည်။ ပြီး၍ပြည့်စုံသည်။
the end အဆုံး။ ပြီး၍ပြည့်စုံခြင်း။

cloth အဝတ်။

clothe ဝတ်ဆင်သည်။ clothes ကိုယ်အဝတ်။

cloud မိုဃ်းတိမ်။

clove a spice လေးညှင်းပွင့်။ did cleave ခွဲဘူးသည်။

clown တောသား။

cloy အစားကြီးသည်။

club တင်းပုတ်။ ဒုတ်ကြီး။ to club together ပေါင်းဖော်သည်။ a club of men အသင်း။

clue ခြည်တလုံး။ ခြည်။

clump of trees သစ်ပင်ရု။

clung စွဲကပ်ဘူးသည်။ စွဲကပ်ခဲ့ပြီ။

clutch ဆုပ်ကိုင်သည်။

coach ရထား။

coal မီးသွေး။ ကျောက်မီးသွေး။

coarse ကြမ်းသည်။ ဖျင်းသည်။ uncivil လောကဝတ်မပြုတတ်။ rude, harsh ကြမ်းတမ်းသည်။

coast ပင်လယ်ကမ်းနား။

coat အင်္ကျီ။

coax ချော့သည်။ ချော့မော့သည်။

cock ကြက်ဖ။ a spout ပြွန်။

code ဓမ္မသတ်စာ။

cog စက်သွား။

coil ခွေသည်။

coin ဒင်္ဂါး။

cold ချမ်းသည်။ to have a cold ခြောင်ဆိုးသည်။ နှာစီးသည်။

colt မြင်းခလေး။

comb to comb ဖီးသည်။

come လာသည်။ လာရောက်သည်။ have or has come လာပြီ။ ရောက်ခဲ့ပြီ။ see came.

coo ညိုကြူသည်။

cook အိုးသူကြီး။ to cook စားစရာချက်သည်။

cool ဧသည်။

coop ကြက်အိမ်။ to coop up အကျဉ်းထားသည်။

cope ပြိုင်ခြင်းတူသည်။

cord string, rope ကြိုး။

core အစေ့အိမ်။ နှစ်လုံး။ သည်းပွတ်။

cork ဖူးဆို့။ ဖေါ့။

corn စပါး။ ပြောင်းဖူး။

corps စစ်သည်တတပ်။

corpse အသေကောင်။

cost အဖိုး။ costs of suit အမှုစရိတ်။

cot ခတင်။ အိမ်ခလေး။

couch ခတင်ထိုင်ရာ။

cough ချောင်းဆိုးသည်။

could နိုင်သည်။ တတ်သည်။ I could go သွားနိုင်ဘူးသည်။ သွားတတ်သည်။ see can.

count ရေတွက်သည်။

course သွားရာလမ်း။ for riding မြင်းစီးရာလမ်း။ course, way, custom ထုံးစံဓလေ့။ ဓမ္မတာ။ နည်းထုံးစံ။

court လွှတ်တော်။ ယုံးတော်။ အရာရှိတို့အစုအဝေး။ တရားစီရင်ရာသဘင်။ နန်းတော်။

cow နွားမ။

coy ရှက်ကြောက်တတ်သည်။

crab ကနန်း။

crack အက်ကွဲသည်။ အအက်။ အကွဲ။

craft လိမ္မာခြင်း။ ထိမ်လည်ခြင်း။ a trade, art အတတ်။
crag ကျောက်ဆောင်ကြီး။
cram သိတ်သွင်းသည်။ သိတ်သည်။ နှိပ်သွင်းသည်။
cramp အကြောဆွဲခြင်း။ to be confined, restrained, ကျဉ်းသည်။
crane ကြိုးကြာ။
crank လက်လှည့်။ လက်ကိုင်။
crash ပရုံးပရင်းပြိုသံ။
crave လိုချင်တောင်းတသည်။
craunch ကိုက်သည်။ ခဲသည်။
craw စားလုတ်။
crawl တွားသည်။ တွားသွားသည်။
cream နို့ဆီ။
creed အယူဝါဒ။
creek ရေချောင်းခလေ။
creep တွားသည်။
crept တွားဘူးသည်။ တွားပြီ။
crest အမောက်။
crew သင်္ဘောသားစု။ the cock crew ကြက်တွန်ဘူးသည်။ see crow.
crib နွားခြံ။ နွားစားခွက်။
crime အပြစ်ကြီး။ ဒုစရိုက်။
croak the frog croaks ဖါးမြည်သည်။
cringe ကုန်းရှိုသည်။
crook အကောက်အကွေး။
crop အသီးအနှံ။ of a fowl စလုပ်။

cross လက်ဝါးကပ်တိုင်။ angry စိတ်တိုသည်။ cross over ကူးသွားသည်။ to cross ကန့်လန့်ထားသည်။ ဖြတ်သွားသည်။

crotch အခွ။

crouch ပြတ်ဝပ်သည်။

crow ကျီးကန်း။ တွန်သည်။

crowd အများစုကျပ်သည်။

crown သရဖူ။ to crown သရဖူဆောင်းစေသည်။ wear a crown သရဖူဆောင်းသည်။

crude အစိမ်း။ မမှည့်။ မရင့်သေး။ မကျေမနပ်။

crum အစခလေး။ အပဲ့ခလေး။ စားနတ်စားပေါက်။ crum of bread မုန့်စခလေး။

cruise ပင်လယ်၌လှည့်လည်သည်။ ရွက်တိုက်သွားသည်။ လှည့်လည်ရွက်တိုက်သွားခြင်း။

cruse ခွက်ခလေး။ ဗူးခလေး။

crush ကြိတ်သည်။ ကြေသည်။ to overcome နှိမ်နင်းသည်။

crust အခွန့်။ crust of bread မုန့်ကျိုး။

crutch ထောက်ခွ။

cry ငိုသည်။ ငိုကြွေးသည်။ cry out အော်ဟစ်ကြွေးကြော်သည်။

cub of a bear ဝက်ဝံခလေး။ of a fox မြေခွေးခလေး။

cud စမြုံ့စား။ chew the cud စမြုံ့စားဝါးသည်။

cue ရိပ်မှတ်ခြင်း။

cuff ရိုက်သည်။ ပုတ်သည်။

cull ရွေးကောက်သည်။

cup ခွက်။

cur ခွေးဆိုးခလေး။

curb မေးသိုင်းကြိုး။ to check, restrain မြစ်တားသည်။ အာဏာထားသည်။ အားနာစေသည်။

curd နို့ခဲ။

cure အနာပျောက်စေသည်။ ဆေးသင့်သည်။

curl လိမ်ကောက်သည်။ ခွေသည်။

curse ကျိန်ဆဲသည်။ ကျိန်ဆဲခြင်း။ curst အကျိန်ဆဲခြင်းခံပြီ။ မုံးဖွယ်ရှိသည်။ ရွံရှာဖွယ်ရှိသည်။

curve အကွေ့။ ကွေးလိုက်သည်။

cut ခုတ်သည်။ cut off ဖြတ်သည်။ to gash ရှသည်။ to slice, carve လှီးသည်။

Dab ဖြေးဖြေးရိုက်ပုတ်သည်။

dale ချိုင့်။

dam တမန်ရိုး။ animal mother အမိ။

dame မယ်ရှင်။

damn ဖျက်ဆီးသည်။

damp စိုစိုရှိသည်။ depressed in mind, စိတ်ငယ်သည်။ စိတ်ညှိုးသည်။

dance ကသည်။

dank စိုစိုရှိသည်။

dare ဝံ့သည်။ ရဲသည်။

dark မိုဃ်းချုပ်သည်။ မိုက်သည်။ မှောင်သည်။ dark color နက်သောအရောင်။

darn အဝတ်စုတ်လျှင်အပ်နှင့်ချုပ်သည်။

dart မြှား။ ရုတ်ခနဲပြစ်လိုက်သည်။

dash ရုတ်ခနဲချလိုက်သည်။ dash in pieces ကျိုးကွဲသည်။

date သက္ကရာဇ်။ a fruit စွန်ပလွံသီး။

daub လူးလိမ်းသည်။

daunt ခြိမ်းခြောက်သည်။

dawn ပဌမအာရုံ။ to dawn အာရုံတက်သည်။ မိုဃ်းလင်းစသည်။

day နေ့။ နေ့ရက်။ to win the day အောင်သည်။

dead သေပြီ။ cold, dull စိတ်ထိုင်းသည်။ the dead သေသူ။ place of the dead သေသူနေရာ။

deaf နားပင်းသည်။

deal အများအပုံ။ a tree ထင်းရှူးပင်။ trade ရောင်းဝယ်သည်။ deal out ဝေခွဲပေးသည်။ deal with ပြုသည်။

dealt traded ရောင်းဝယ်ဘူးသည်။ ဖောက်ကားပြီ။ dealt out ဝေခွဲပေးဘူးသည်။ ဝေပေးပြီ။ dealt with ပြုဘူးသည်။ ပြုပြီ။

dear ချစ်ဖွယ်ရှိသည်။ high price အဖိုးကြီးသည်။

dearth ခေါင်းပါးခြင်း။ ငတ်မွတ်ခြင်း။

death မရဏာ။ သေခြင်း။ put to death သတ်သည်။

debt ကြွေးမြီ။ ကြွေး။ မြီ။

deed အကျင့်။ အမှု။ ပြစ်မှု။ document စာချုပ်။

deck သင်္ဘောကုံးပတ်။ to deck တန်ဆာနှင့်ဝတ်ဆင်သည်။

deem ထင်သည်။ မှတ်သည်။ စိတ်ချသည်။

deep နက်သည်။ profound, difficult နက်နဲသည်။

deer ဒရယ်။ သမင်။

delve တူးသည်။ တရွင်းနှင့်တူးသည်။

den သားရဲတွင်း။

dense ထူသည်။ ထူထပ်သည်။

dent ဗိနှ်ဝင်ရာ။ ဗိနှ်ဝင်သည့်အချက်။

depth အစောက် အနက်။ profundity နက်နဲခြင်း။

desk သစ်တာ။ writing desk စာရေးသစ်တာ။

dew ဆီးနှင်း။

did ပြုဘူးသည်။ I did do ကျွန်ုပ်ပြုဘူးသည်။ I did go ကျွန်ုပ်သွားဘူးသည်။ see do.

die အနိစ္စရောက်သည်။ သေသည်။ to die, or dye စွန်းသည်။ ဆိုးသွန်းသည်။ a die ဒင်္ဂါးပုံ။

dig တူးသည်။ တူးဆွသည်။ တူးထွင်းသည်။

dike ချောင်း။ မြောင်း။

dim မှိုင်သည်။ တွေဝေသည်။ မှုန်သည်။

dine ညစာစားသည်။ dinner ညစာ။

din အိုးအင်းသံ။

dint ကြိုးစားခြင်း။ အားထုတ်ခြင်း။ အား။ အားဖြင့်။ သဖြင့်။

dip နှစ်သည်။ ခတ်သည်။ ရေခွက်နှင့်ခတ်သည်။

dire ကြောက်မက်ဖွယ်။

dirk ဓါးမြှောင်။

dirt အမှိုက်။ အညစ်အကြေး။

dish လင်ပန်း။

disk of the sun နေမျက်နှာ။ of the moon လမျက်နှာ။

ditch မြောင်း။

dive ရေထဲမှာငုတ်သည်။

do လုပ်သည်။ ကျင့်သည်။ မှုသည်။ ပြုသည်။ I do go ကျွန်ုပ်သွားသည်။ do you go သင်သွားပါ။ do you go? သင်သွားသည်လော။ he does go သူသွားသည်။ does he go? သူသွားသည်လော။

does see do.

dock သင်္ဘောကျင်း။
doe ဒရယ်မ။
doff ချွတ်လိုက်သည်။
dog ခွေး။
dole ခွဲဝေပေးသည်။
doll မိမ္မအိအရုပ်ခလေး။ ယည်မင်း။
dome အမိုးလုံးလုံး။
don အဝတ်ဝတ်လိုက်သည်။
done ပြီးပြီ။ ပြီး၍ပြည့်စုံပြီ။ see do.
doom တရားရှုံးစေသည်။ တရားစီရင်ချက်ချ၍ ရှုံးစေသည်။ တရားရှုံးစေချက်။
door တံခါး။ တံခါးရွက်။ door way or entrance တံခါးဝ။
dose ဆေးတခွက်။
dost thou dost သင်ပြုသည်။ thou dost go သင်သွားသည်။ see do.
dot ဗိန္ဒု။ မှင်အမှတ်ခလေး။ ဝတ်စ။
dote အလွန်ချစ်သည်။
doth does, he doth သူပြုသည်။ see do.
doubt ဇဝိုးဇဝက်။ တွေးတောခြင်း။ ယုံမှားသည်။ မိန်းမောတွေးတောသည်။
dove ဥချိုး။
dough မုန့်စိမ်း။
down အောက်မှာ။ soft feathers ငှက်မွေးနု။
doze ငိုက်မည်းသည်။
drab မိမ္မရှင်။ drab color အညိုရောင်။ ညိုသောအဆင်း။
draft စာရေးရန်ပုံ။ ငွေခံရန်လက်မှတ်စာချုပ်။ see draught.

drag ဆွဲငင်သည်။
drain မြောင်းခလေး။
drake ဝမ်ဘဲထီး။
dram အရက်တခွက်။
drank သောက်ဘူးသည်။ see drink
draught drink သောက်မျိုခြင်း။ pulling အဆွဲအငင်။ see draw.
draw ဆွဲငင်သည်။ to sketch အရုပ်ရေးသည်။ ပုံရေးသည်။ draw a line မျဉ်ကြောင်းဆွဲသည်။ to draw money စာချုပ်နှင့်ငွေခံယူသည်။
drawl စကားလေးလေးပြောသည်။
drawn ဆွဲပြီ။ see draw.
dread ကြောက်သည်။ ကြောက်ရွံ့သည်။ ကြောက်ခြင်း။
dream အိပ်မက်။ အိပ်မက်မြင်သည်။
dregs အနုက်။ အနယ်။
drench စိုစေသည်။ အစိုလွှန်သည်။
dress အဝတ်။ အဝတ်ဝတ်သည်။ drest အဝတ်ဝတ်ခဲ့ပြီ။
drift မျောသွားသည်။ a drift မျောသောအရာ။
drill စစ်အတတ်သင်သည်။ to make a hole with a drill တွင်းသည်။ a drill စူးဆောက်တံဆာ။
drink သောက်သည်။
drip ယိုသည်။ တစက်တစက်ကျသည်။
drive မောင်းသည်။ နှင်သည်။
droll အပျက်အချော်ပြုသည်။ ရယ်စရာလုပ်သည်။
drone မလုပ်သောသူ။ ပြင်းသောသူ။
droop အားလျော့သည်။ ညှိုးနွမ်းသည်။ ကိုင်းညွှတ်သည်။

drop အစက်ကျသည်။ a drop တစက်။ fall ကျသည်။

drought မိုဃ်းခေါင်ခြင်း။

dross ကျေးချေး။

drove တိရိစ္ဆာန်စု။ drove, did drive မောင်းဘူးသည်။ နှင်ဘူးသည်။ see drive.

drown ရေနစ်၍သေသည်။ drowned ရေနစ်၍သေပြီ။

drowse ငိုက်မည်းသည်။ drowsy အိပ်ချင်သည်။

drub ရိုက်ပုတ်သည်။

drug ဆေး။

drudge ကြိပ်ကြိပ်လုပ်သောသူ။ to drudge ပင်ပန်းစွာလုပ်သည်။

drum ဗျော။

drunk ယစ်မူးသည်။ have or has drunk သောက်ခဲ့ပြီ။ see drink.

dry သွေ့ခြောက်သည်။

duck ဝမ်းဘဲ။ to duck ငုတ်သည်။ နှစ်သည်။

dug တူးဘူးသည်။ တူးဆွဘူးသည်။ တူးခဲ့ပြီ။ see dig.

due as a debt ဆပ်စရာရှိသည်။ ဆပ်သောအချိန်ရှိသည်။

dull တုံးသည်။ မထက်။ stupid တွသည်။ ထိုင်းမှိုင်းသည်။

dumb အသည်။ စကားမပြောနိုင်။

dun ညှိသောအဆင်း။

dunce လူမိုက်။ ငွား။

dung နောက်ချေး။

durst ရဲသည်။ ဝံ့သည်။ see dare.

dusk ဆည်းဆာ။ မိုဃ်းချုပ်သည်။

dust ဖုတ်။ မြေမှုန့်။ dusty မှုန့်သည်။

dwarf ပုကွခလေး။

dwell တည်နေသည်။

dwelt နေဘူးသည်။ နေပြီ။ see dwell.

dye စွန်းသည်။ ဆိုးသည်။ a dye စွန်းရေ။

Each ကိုယ်စီ။ တခုစီ။ တကောင်စီ။

ear နားရွက်။ to give ear နားထောင်သည်။ ear of grain အနှံ။

earn အလုပ်ကြောင့်အကျိုးအခရသည်။ ကြိုးစားသောကြောင့်ရထိုက်သည်။

earth မြေ။ မြေကြီး။ the earth မြေကမ္ဘာလုံး။ ပထဝီ။

ease ငြိမ်သက်ခြင်း။ without difficulty လွယ်သည်။ မခက်။ easy, free from pain ငြိမ်သက်သည်။ easy to be done ပြုလွယ်သည်။

east အရှေ့။ အရှေ့အရပ်။ အရှေ့မျက်နှာ။

eat စားသည်။ eat or ate စားဘူးသည်။

eaves အမိုးစွန်။ တံစက်။

ebb ဒီရေကျခြင်း။ ဒီရေကျသည်။

edge အသွား။ အစောင်း။ border အစွန်းအနား။

eel ငါးရှင့်။

egg ဥ။ egg shell ဥခွံ။

eight ရှစ်ခု။ eighth အဋ္ဌမ။ ရှစ်ခုမြောက်။

eke အစက်ယိုသည်။

else သည့်အပြင်။ သည့်ပြင်။ သို့မဟုတ်။ elsewhere တခြားအရပ်။ other တခြား။

end အဆုံး။

era သက္ကရာဇ်။

ere အယင်က။ မရှိမှီ။ မဖြစ်မှီ။ ere I go ကျွနုတ်မသွားမှီ။

err မှားသည်။ လွဲသည်။ မှားသွားသည်။
erst ရှေးကာလမှာ။
etch အရုပ်ထုသည်။ အရုပ်ရေးသည်။
eve ညဦးရံ။
ewe သိုးမ။
eye မျက်စိ။ eye-brow မျက်ခုံး။ eye-lash မျက်တောင်။ eye-lid မျက်လွှာ။ eye-ball မျက်လုံး။ eye-socket မျက်ကွင်း။
Face မျက်နှာ။ surface မျက်နှာပြင်။
fact အပြုအမူ။ ဖြစ်သည်အရာ။ အဖြစ်။ a truth အမှန်။
fade ညှိုးငယ်သည်။
fag အစည်လုပ်သည်။ အစည်မပြတ်ပင်ပန်းစွာလုပ်သည်။
fail လျော့ကျသည်။ fail in accomplishing an object မရောက်။ မတတ်။ မကူမမြောက်။ အကြံလျော့သည်။
faint သေငယ်သေသည်။ faint and weary မော့သည်။ faint from fasting ဆာနန်းသည်။ faint, exhausted by disease သဲသည်။
fair ဖြူသည်။ ဖြူစင်သည်။ honest, just ဖျောက်ပတ်သည်။ a bazar ဈေး။ favorable သင့်သည်။ တော်သင့်သည်။
fall လဲကျသည်။ ကျသည်။ to change from a good to a bad condition ဖောက်ပြန်သည်။
false မမှန်။ မဟုတ်။
fame ကျော်စောခြင်း။
fan ယပ်တောင်။ ယပ်သည်။ winnowing fan စကော။
fane ဗိတ်မှာန်။
fang သွားစွယ်။

far အဝေး။ ဝေးစွာ။

farce ဇါတ်ပွဲ။

fare စားစရာဘို့။ စားဘွယ်ခဲဘွယ်။ ခရီးသွားစရိတ်။

farm မြေတကွက်။ ငှါးသောလယ်မြေတကွက်။

fast avoid food အစားရှောင်သည်။ quick လျှင်မြန်သည်။ tight, secure လုံချုံသည်။ ခိုင်သည်။

fat အဆီ။ ဆူဖျိုးသည်။ ဝသည်။

fate ကံကြမ္မာ။ ကံ။

fault အပြစ်။ အမှား။

fawn သမင်ခလေး။ ဒရယ်ခလေး။ to fawn ပလူးသည်။ ပလျက်သည်။

fear ကြောက်သည်။ ကြောက်ရွံ့သည်။ ကြောက်လန့်သည်။ ကြောက်ခြင်း။ သံဝေဂ။

feast ပွဲ။ ပွဲသဘင်။ to feast ပွဲခံသည်။

feat ထူးခြားသောအမှု။

fed စားဘူးသည်။ ကျွေးဘူးသည်။ စားပြီ။ ကျွေးပြီ။ see feed.

fee ကွမ်ဘိုး။

feed ကျွေးမွေးသည်။ စားသည်။

feel တွေ့သည်။ စမ်သည်။ to feel pain အနာအကိုက်ရှိသည်။ to feel (in the mind) စိတ်ရှိသည်။ to feel for သနားသည်။

feet ခြေတို့။ see foot.

feign ပြုဟန်ပြုသည်။ အဟန်ဆောင်သည်။

feint ဟန်ဆောင်ခြင်း။ ပြုကြွန်။

fell လဲကျဘူးသည်။ see fall.

felt တွေ့ဘူးသည်။ စမ်ဘူးသည်။ တွေ့ပြီ။ စမ်ပြီ။ see feel.

fen ဗိမ့်မြေ။

fence ဝင်း။ ထရံ။ အခြံအရံ။ ဓားလွှယ်နှင့်တိုက်ကစားသည်။

fend ဆီးကာသည်။ ကွယ်ကာသည်။

fetch ယူခဲ့သည်။ ပို့ဆောင်သည်။

few နည်းသည်။ နည်းနည်းရှိသည်။

feud ရန်တွေ့ခြင်း။

fib ကလိကမာ။ မုသာစကား။

field လယ်ပြင်။ ကွင်းပြင်။ field of battle စစ်မြေပြင်။

fiend နတ်ဆိုး။ ရက်စက်သောသူ။

fierce ရဲရင့်သည်။ အလွန်ရဲသည်။

fifth ပဉ္စမ။ ငါးခုမြောက်။

fig တည်သီး။

fight ရန်တွေ့၍သတ်သည်။ စစ်တိုက်သည်။ as animals ကိုက်ကြသည်။ as fowls ခွတ်သည်။

film မျက်စိတိမ်လွှမ်းခြင်း။

filch ခိုးဖွက်သည်။ ခိုးသည်။

file တစင်း။ တစင်းနှင့်တိုက်သည်။ to file papers စာချုပ်များစု၍စီထားသည်။

fill ပြည့်အောင်ဖြည့်သည်။

fin ငါးယပ်။

find တွေ့မြင်သည်။ perceive သိမြင်သည်။

fine လှပသည်။ not coarse ချောသည်။ a fine အလျော့။ ဒဏ်ငွေ။

fir ထင်းရှူးပင်။

fire မီး။ to kindle a fire မီးမွှေးသည်။ မီးရှူးသည်။

firm ခိုင်ခန့်သည်။ တည်သည်။ တည်ကြည်သည်။

first ပဌမ။ ရှေးဦးစွာ။ in rank အကြီးအကဲ။ ဒ္ဓမြတ်ဆုံး။

fish ငါး။ to fish ငါးဖမ်သည်။

fist လက်သီး။ လက်ဆွဲ။ လက်သီးဆုပ်။

fit တော်သင့်သည်။ ဖွယ်ရာသည်။ ပျောက်ပတ်သည်။ လျော်စွာ။ a fit တက်နာ။ တက်ခြင်း။ တောင့်မာခြင်း။

five ငါး။ ငါးခု။

fix စိုက်ထောင်သည်။ establish တည်စေသည်။ fix a time ချိမ်ချက်သည်။

flag အလံ။ တံခွန်။ colors, standard ရဲအလံ။ to flag မော့သည်။ အားလျော့သည်။ နုန်းသည်။

flame မီးတောက်။ မီးလျှံ။

flap အတောင်ခပ်သည်။

flare မီးရောင်လျှပ်သည်။

flash ရုတ်ခနဲထွန်းတောက်သည်။

flask ဘူးကြီး။

flat ပြားသည်။ ညီပြားသည်။

flaw အနာ။ မစုံမလင်။

flax ပိုက်ဆံ။

flay သားရေလွှာသည်။

flea ခွေးလေး။

fled ထွက်ပြေးဘူးသည်။ ထွက်ပြေးပြီ။ see flee.

fledge ငှက်မွေးပေါက်သည်။

flee ထွက်ပြေးသည်။

fleece သိုးမွေး။

fleet စစ်တိုက်သင်္ဘောတတပ်။ fleet, to be လျင်မြန်စွာပြေးတတ်သည်။

flesh အသား။

flew did fly ပျံ၍သွားဘူးသည်။ see fly.

flight ပျံခြင်း။ လျင်မြန်စွာပြေးခြင်း။ see fly and flee.

flinch လျော့သည်။ ဆုပ်သည်။ စိတ်လျော့သည်။ ရဲစွမ်းလျော့သည်။ စိတ်တွန့်ထိုသည်။

fling ပြစ်လိုက်သည်။

flint မီးကျောက်။ မီးခပ်ကျောက်။ မီးပါကျောက်။

flirt စိတ်ကစားသောမိမ္မ။

flit လျှင်မြန်စွာပြန်သည်။

float မျောသည်။

flock အစု။

flog ရိုက်သည်။ ဆုမ္မ၍ရိုက်သည်။ ရိုက်ဒါဏ်ထားသည်။

flood ရေလွှမ်းခြင်း။

floor ကြမ်း။

flour မုန့်ညက်။

flout ကဲ့ရဲ့တုပသည်။

flow စီးသည်။ စီးသွားသည်။

flown ပျံခဲ့ပြီ။ see fly.

flue မီးခိုးပေါက်။

flung ပြစ်လိုက်ခဲ့ပြီ။ ပြစ်ဘူးသည်။ see fling.

flush ပူ၍နီသည်။

flute ပုလွေ။

flux စီးသွားခြင်း။

fly ပျံသွားသည်။ an insect ယင်ကောင်။ to run in haste လျင်မြန်စွာပြေးသည်။

foal မြင်းခလေး။

foam — အမြှုပ်။ to foam အမြှုပ်ထွက်သည်။

foe — ရန်သူ။

fog — ဆီးနှင်း။

foil — အကျိုးမရအောင်ပြုသည်။ မြစ်တားသည်။

fold — ခေါက်သည်။ of sheep သိုးရုံ။ to embrace လက်ဖက်သည်။ in numbers အဆ။ two fold နှစ်ဆ။

folk — လူများ။

fond — ကြိုက်သည်။ ခင်မွတ်သည်။ ချစ်သည်။

font — ရေရန်ဖလားကြီး။

food — ခဲဘွယ်စားဘွယ်။ စားစရာ။

fool — လူမိုက်။

foot — ခြေ။ upper part of ခြေဖမိုး။ sole of ခြေဖဝါး။ foot measure ပေ။

fop — စိတ်နေမြင့်သောသူ။

for — ကြောင့်။ အဘို့။ အဘယ်ကြောင့်ဆိုသော်။ on account of, instead of အတွက်ကြောင့်။ during ပတ်လုံး။

force — အစွမ်းသတ္တိ။ to use force အနိုင်အထက်ပြုသည်။ in force as a law or command တည်သည်။

ford — ရေတိမ်သွားရာ။

fore — အရှေ့မှာ။

forge — ပန်းပဲဖို။ to forge လက်မှတ်လိမ်သည်။ လှည့်စား၍ လက်မှတ်ထိုးသည်။ လက်မှတ်ထိုးမှားသည်။

fork — ခရင်းခွ။

form — ပုံ။ ပုံသဏ္ဍာန်။ to make ပန်ဆင်သည်။ လုပ်သည်။

fort — မြို့တပ်။ မြို့။

forth ပြင်သို့။

fought ရန်တိုက်ဘူးသည်။ တိုက်ခဲ့ပြီ။ see fight.

foul ညစ်သည်။ နောက်သည်။

found တွေ့ဘူးသည်။ တွေ့ပြီ။ see find. To establish or build တည်သည်။ တည်ရာလုပ်သည်။

fount စမ်းရေ။

four လေးခု။ fourth စတုတ္ထ။ ၄ခုမြောက်။

fowl ကြက်။ ငှက်မျိုး။

fox မြေခွေး။

frail မခိုင်မမာ။ နုသည်။ အားမရှိ။

fraud လှည့်ပတ်ခြင်း။ လှည့်ပတ်မှု။

fraught အပြည့်ရှိသည်။ ဝန်ပါသည်။

fray ရန်တွေ့မှု။ to rub off ပွန်းသည်။

free အလွတ်။ ကင်းလွတ်သည်။ to let go လွှတ်သည်။ လွှတ်လိုက်သည်။

freed လွှတ်ဘူးသည်။ လွှတ်ခဲ့ပြီ။ see free.

fresh စိမ်းစိမ်းရှိသည်။ လန်းသည်။ အသစ်။

freeze အချမ်းအားဖြင့်ရေခဲဖြစ်စေသည်။

freight သဘော်ဝန်စည်။

fret ပွန်းသည်။ ပွန်းတီးသည်။ vex the mind စိတ်ပူစေသည်။

friend မိတ်ဆွေ။

fright ကြောက်လန့်ခြင်း။

frill ကုလားနား။

fringe ကုလားနား။

frisk ခုံမြူးသည်။

frith ပင်လယ်ကွေ့။

frock ဂါကရာ။

frog ဖါး။

from က။ မှ။ စ၍။

front အဦး။

frost မိုဃ်းပွင့်။

froth အမြှုပ်။

frown မျက်စိထိုးကြည့်သည်။ မျက်မှောင်ကြုတ်သည်။

fruit အသီး။ အသီးအနှံ။ gain, profit အကျိုး။ အမြတ်။

fry ကျော်လှော်သည်။ fry of fishes ငါးခလေးစု။

fudge အဟန်ဆောင်ခြင်း။ လှည့်စားခြင်း။ အလကား။

full ပြည့်စုံသည်။ to be full, having eaten enough ဝပြီ။ see fill.

fume မီးခိုး။ အငွေ့။ to be in a rage အမျက်ထွက်သည်။

fun ကစားခြင်း။

fund ငွေရင်း။

fur သားရေအမွေး။ အမွေး။

furl ရှက်လိပ်သည်။

fuse ကြိုသည်။ ကြိုချက်သည်။ အရည်ဖြစ်စေသည်။

fy အော်ရှက်ဖွယ်တကား။

Gad လော်လည်သည်။ a gad, gadder လော်လည်သောသူ။

gag ပစပ်ဆို့တားသည်။

gage လောင်းတန်းပြုသည်။ ပေါင်နှံသည်အရာ။

gain အကျိုး။ အမြတ်။ အတိုး။ to gain အကျိုးရသည်။ အမြတ်ရသည်။ to attain to ရောက်သည်။ to obtain ရသည်။

gait သွားဟန်။

gale မုန်တိုင်းလေ။

gall သည်းခြေ။ to gall ပွန်းသည်။ နာအောင်ပွန်းသည်။

game ပျက်ရယ်ခြင်း။ to make game of သရော်သည်။
game for huntsmen အမဲ။

gang လူစု။ gang of robbers ဓားမြစု။ လူဆိုးစု။

gaol ထောင်အိမ်။

gap အပေါက်။ အပြို။ အဝ။

gape သန်းသည်။

garb အဝတ်။

gas လေဓါတ်။

gash ဓါးရှခြင်း။ ဓါးရှရာ။ to gash, cut ဓါးနှင့်ခုတ်သည်။

gasp အသက်ရှိုက်သည်။

gat got ရဘူးသည်။ ရပြီ။ see get.

gate ဝင်းတံခါး။

gave ပေးကန်းဘူးသည်။ ပေးပြီ။ see give.

gaunt ပိန်လှီသည်။

gauze ကြာခြည်။

gawk လူမိုက်။

gay မြူးထူးသည်။ gay in dress တောက်ပသောအဝတ်
ဝတ်သည်။

gaze စိန်းစိန်းကြည့်သည်။

geese ငန်းများ။ goose ငန်း။

geld သင်းကွပ်သည်။

gem ရတနာကျောက်။

germ အညှောင့်။

get ရသည်။ get off, descend ဆင်းသည်။ get on တက်သည်။ အပေါ်သို့တက်သည်။ get on, go forward တိုးတက်သည်။ get to, arrive at ရောက်သည်။ get in ဝင်သည်။ get out ထွက်သည်။ get before အရှေ့သို့သွားသည်။ get over ကျော်သွားသည်။ get over a difficulty ထွက်မြောက်သည်။ get under အောက်သို့ဆင်းသည်။ get up, arise ထသည်။ get away သွားပါ။ see go, gat & got.

ghee ထောပတ်။

ghost ပုတ်စိစ္ဆေ။

gift ပေးသောအရာ။ လက်ဆောင်။ ဆု။ religious gift အလှူဝတ္ထု။

gig ရထား။

gild ရွှေမွမ်းသည်။

gills ငါးပဟက်။

gilt ရွှေဆိုင်း။

gin သေရက်အဖြူ။ snare, trap ထောင်။ ကျော့ကွင်း။

gird ခါးစည်းနှင့်စည်းသည်။

girl မိမ္မခလေး။

girt girded ခါးစည်းနှင့်စည်းထားသည်။ စည်းပြီး။ see gird.

girth ကုံးနှီးထိကပေါက်ကြိုး။

gist အကြောင်းအချက်။

give ပေးကမ်းသည်။ give in, yield, စိတ်အားလျော့သည်။ give up စွန့်ပေးသည်။ ပေးအပ်သည်။ give over စွန့်လွှတ်သည်။ give ear နားထောင်သည်။ give way ဖယ်ပေးသည်။ ဆုပ်သည်။

glad ဝမ်းသာသည်။

glance ချော်လွဲသည်။ as rays of light ရောင်ခြည်ထွက်သည်။ to glance at, look at ခဏကြည့်သည်။

glare တနိလျှပ်။

glass ဖန်။ glass cup ဖန်ခွက်။ window glass ပြတင်းမှန်။ looking glass မှန်။

glaze စဉ့်နှင့်တိုက်လူးသည်။ to furnish glass windows မှန်စည်သည်။

gleam ရောင်ခြည်ထွန်းလင်းသည်။ ရောင်ခြည်။

glean ကောက်သင်းကောက်သည်။

glebe မြေမျက်နှာပြင်။ belonging to a church ကျောင်းပိုင်မြေ။ ဘုရားမြေ။

glee မြူးထူးခြင်း။ သီခြင်းတမျိုး။

glen ချိုင့်။

glib ချောမွတ်သည်။

glide ဖြေးဖြေးစီးသည်။

glimpse ခဏထွန်းလင်းခြင်း။ ခဏမြင်ခြင်း။

globe ကမ္ဘာလုံး။ အလုံး။

gloom မှုန်မှိုင်မှုန်မွှားခြင်း။

gloss ချော်၍ထောက်ခြင်း။ အရောင်ဆောင်သည်။

glove လက်အိပ်။

glow ပူအိုက်သည်။ နီအောင်ပူသည်။

glue ကျွဲကော်။ to glue ကျွဲကော်နှင့်စပ်သည်။

glut အစားကြီးသည်။

gnarl ဟိန်းသည်။ မြည်တမ်သည်။

gnash သွားကြိတ်သည်။

gnat မှက်။

gnaw ကိုက်စားသည်။

go သွားသည်။ to go on, proceed တိုးတက်သည်။ to go through, finish ပြီးစေသည်။ to go over again, read again ဖတ်ပြန်သည်။

goad နှင်တံအဖျားသွား။ to goad on တိုက်တွန်းသည်။

goal ပန်းတိုးတိုင်။

goat ဆိတ်။

god ဘုရား။ ဘုရားသခင်။

gold ရွှေ။

gone သွားပြီ။ finished, expended ကုံပြီ။ ဆုံးပြီ။ see go.

gong မောင်း။

good ကောင်းသည်။ အကောင်း။

goods ကုန်စည်။ ဥစ္စာပစ္စည်း။

goose ငန်း။

gore သွေးခဲ။ ချိုနှင့်ခတ်သည်။ ထိုးသည်။ ပက်သည်။

gorge မျိုသည်။ အစားကြူးသည်။

got ရဘူးသည်။ gotten ရပြီ။ see get.

gouge ဆောက်ခုံး။

gourd ဗူးသီး။

gown ကာဝန်အဝတ်။

grab ဆုပ်ယူသည်။

grace ကျေးဇူး။ ဂုဏ်ကျေးဇူး။ beauty တင့်တယ်ခြင်း။

graft တပင်က အညွန့်ကိုယူ၍ အခြားအပင်မှာ ဆက်စိုက်သည်။ ဆက်၍စိုက်သည်။

grain စပါး။ small hard substance အမှုန့်။

gram ကုလားပဲ။

grand ထူးဆန်းသည်။ ဘုန်းကြီးသည်။

grant ပေးကန်းသည်။ ဝန်ခံသည်။

grape သပျစ်သီး။

grasp ကိုင်သည်။ ဆုပ်ကိုင်သည်။

grass မြက်ပင်။

grate မီးဖိုတမျိုး။ ကန့်လန့်ကာ။

grave သင်းချိုင်းတွင်း။ to be grave or sedate ဣန္ဒြေ ဆောင်သည်။ to carve ထုသည်။

gray ဆံပင်ဖြူသည်။ ဖေါင်းဝတ်သည်။

graze မြက်စားသည်။ ပွန်းသည်။

grease အဆူအပျိုး။

great ကြီးသည်။

green စိမ်သောအရောင်ရှိသည်။ စိမ်သောအဆင်ရှိသည်။

greet နှုတ်ဆက်သည်။

grew did grow တိုးပွါးဘူးသည်။ တိုးတက်ဘူးသည်။ ကြီး တက်ဘူးသည်။ see grow.

grief နှစ်လိုးမသာရှိခြင်း။ စိတ်ကြေကွဲခြင်း။

grieve နှစ်လိုးမသာရှိသည်။ စိတ်ကြေကွဲသည်။ ရှိုက်သည်။

grill မီးကင်သည်။

grim ကြမ်ကြုတ်သည်။ စိတ်တိုသည်။

grin သွားဖြဲသည်။

grind ကြိတ်သည်။

grip ဆုပ်ကိုင်ခြင်း။

gripe ဆုပ်ကိုင်သည်။

grit ကျောက်စရစ်။ အမှုန့်အခဲ။

groan ညည်းသည်။ ညည်းတွားသည်။
grog သေရေသေရက်။
groin ပေါင်တွင်း။ ပေါင်ချို။
groom မြင်းထိန်း။
grope စမ်း၍သွားသည်။
gross ဆူဝသည်။
grot ဦးမှင်။
ground မြေကြီး။ reason အကြောင်းမူလ။ အကြောင်း။
group အစုအဝေး။ အစု။
grove သစ်ပင်အုပ်သောလမ်း။ သစ်ပင်အုပ်သောမုတ်။
grow တိုးပွားသည်။ ကြီးပွားသည်။
growl ဟိန်းသည်။
grown အရွယ်သို့ရောက်ပြီ။ ကြီးတက်ခြင်းရပ်ပြီ။ see grow.
growth တိုးပွားခြင်း။ ကြီးပွားခြင်း။
grub တူးဆွသည်။
grudge မုန်းထားခြင်း။ မနာလိုခြင်းရှိသည်။ စည်းနှဲသည်။ to give reluctantly မပေးချင်ဘူး။
grum မျက်မှောင်ကြုတ်သည်။
grunt ဝက်လိုမြည်သည်။
guard စောင့်သည်။ ကာသည်။ စောင့်ထိန်းသည်။ ကွယ်ကာသည်။ a guard ကင်း။ အစောင့်။ body guard အခြံအရံ။
guess ယမ်းဆသည်။
guest ဧည့်သည်။
guide လမ်းပြသည်။ a guide လိုက်ရန်။ လမ်းပြသူ။ to instruct ပို့သည်။ ပို့သင်သည်။

guile လှည့်ပတ်ခြင်း။ အရောင်ဆောင်ခြင်း။
guilt အပြစ်ရှိခြင်း။
gulf ပင်လယ်ထောင့်ကွေ့။ နက်နဲသောအရပ်။
gull လှည့်ပတ်သည်။ a sea fowl မျိုး။
gulp ချက်ချင်းမျိုချသည်။
gum အစေး။ သွားဖုံး။
gun သေနတ်။ အမြောက်။
gush ပန်းထွက်သည်။
gust အရသာမြိန်ခြင်း။ လေပြင်းလာခြင်း။
gut အအူ။ အူ။
Ha ဟာ။
hack ခုတ်သည်။ လူတိုင်းသုံးရန်။ ရထာ
had ရှိဘူးသည်။ ရှိခဲ့ပြီ။ had had ရှိနှင့်ပြီ။ had gone သွားနှင့်ပြီ။ see have and has.
haft လက်နက်ရိုး။
hag စုံးမ။
hail မိုဃ်းသီး။ to hail မိုဃ်းသီးကျသည်။ to call to ခေါ်သည်။
hair ဆံပင်။ အမွေး။
hale ချမ်းသာသည်။ ကျမ္မာသည်။
half တဝက်။ ထက်ခြမ်း။
hall အခဏ်းကြီး။
halt ရပ်သည်။ နေသည်။ စခန်းချသည်။
halve ထက်ခြမ်းခွဲသည်။
halves ထက်ခြမ်းနှစ်ခု။ see half.
ham ဝက်ပေါင်သား။

hand လက်။ to hand, give လက်ရွှေသည်။

hang ဆွဲသည်။ ဆွဲထားသည်။

hank ခြည်ခင်။

hard မာသည်။ hard, difficult ခက်သည်။ ခဲသည်။ hard, unkind ကျုတ်တည်းသည်။ hard, diligently လုလ္လပြုသည်။ အားထုတ်သည်။ hard by, near အနီးအပါး။

hare ယုံ။

hark နားထောင်ပါ။

harm အနာ။ နာစေသည်။ ဖျက်သည်။

harp စောင်းကောက်။

harsh ကြမ်းတမ်းသည်။

hart ဒရယ်ထီး။

has to possess, he has သူရသည်။ သူမှာရှိသည်။ when used as an auxiliary verb it is expressed by the affix ပြီ။ as, he has gone သူသွားပြီ။ see have and had.

hash စဉ်းကောသည်။

hasp ချိတ်။ ထီးကပေါက်။

hast thou hast သင့်မှာရှိသည်။ see have and has.

haste လျှင်မြန်သည်။ အသော့။

hat သိုးခမောက်။ သိုး။

hatch ဥကပေါက်သည်။

hate မုံးထားသည်။

hath the same as has, which see.

haul ဆွဲငင်သည်။

haunch ဒရယ်ပေါင်။ ပေါင်။

haunt အလာများသည်။ အစည်လိုက်သည်။ a haunt ရဝေးတတ်ရာအရပ်။

have ရသည်။ ရှိသည်။ I have ကျွန်ုပ်မှာရှိသည်။ you have သင့်မှာရှိသည်။ they have သူတို့မှာရှိသည်။ as auxiliary to another verb it is expressed by the affix ပြီ။ as, I have read ကျွန်ုပ်ဖတ်ပြီ။ or ဖတ်ပြီးပြီ။ see has and had.

hawk စွန်။

hay မျက်ခြောက်။

haze မြူ။

he သူ။ the word *he* is used when speaking of males. *he* ဟူမူကားအထီးနှင့်ဆိုင်သောစကားဖြစ်သည်။

head ဥခေါင်း။ chief အကြီးအကဲ။ head of a place ရပ်ခေါင်း။ to head, to lead ကဲသည်။ အုပ်သည်။

heal အနာပျောက်စေသည်။ အနာကျက်သည်။

health ကျမ္မာခြင်း။

heap အဖုံး။ ဖုံးတားသည်။ ပိုသည်။ မောက်သည်။

hear နာခံသည်။ နားထောင်သည်။ နားကြားသည်။

heard နားခံဘူးသည်။ နားထောင်ဘူးသည်။ ကြားပြီ။ see hear.

hearse တလားရထား။

heart နှစ်လုံးသည်းပွတ်။ နှစ်လုံး။ heart, mind စိတ်နှစ်လုံး။

hearth မီးဖို။

heat အပူ။ အရှိန်။ ပူစေသည်။

heave ကြွသည်။ ချိကြွသည်။

hedge သစ်ပင်ဝင်း။ to hedge in, encircle ဝိုင်းသည်။

heed သတိ။ သတိထားသည်။ အမှတ်ထားသည်။

heel ခြေဖနောင့်။

height အမြင့်အရပ်။

heir အမွေခံသူ။

held ကိုင်ဘူးသည်။ see hold.

hell သေသူတို့နေရာ။ a place of punishment after death ငရဲ။

helm တက်မ။

help မစသည်။ မစခြင်း။

hem ချုပ်ရိုး။ hem in, encircle ဝိုင်းသည်။

hemp ပိုက်ဆံပင်။

hen ကြက်မ။

hence သည်အရပ်က။ သို့ဖြစ်လျှင်။

her သူ။ သူကို။ to her သူအား။ for her သူကြောင့်။ in her သူနှိ။ သူတွင်။ her book သူ၏စာအုပ်။ the word *her* is used when speaking of females, *her* ဟူမူကား အမနှင့်ဆိုင်သောစကားဖြစ်သည်။ see she.

herb ဟင်းရွက်ပင်။

herd အစုအဝေး။ နွားစု။

here သည်အရပ်မှာ။ သည်မှာ။

hers သူ၏။ see her and she.

hew ခုတ်သည်။

hewn ခုတ်ခဲ့ပြီ။

hid ဖွက်ထားဘူးသည်။ ပုံးဘူးသည်။ hide-and-seek အပုံးကစားသည်။ see hide.

hide ကွယ်သည်။ ပုံးသည်။ ဖွက်ထားသည်။ ခိုနေသည်။ a hide, skin သားရေ။

hie လျင်မြန်သွားသည်။

high မြင့်သည်။ မြတ်သည်။ high in office အရာကြီးသည်။ high in favor အချစ်တော်ရှိသည်။ on high မြင့်သောအရပ်၌။ ကောင်းကင်၌။

hill ကုံး။

hilt ဓါးလွယ်ရိုး။

him သူ။ see he.

hind ဒရယ်မ။ hind နောက်။

hinge ပတ္တာ။

hint အရိပ်ပြသည်။

hip ပေါင်ရိုးဆစ်။

hire ငှါးသည်။

his သူ၏။ မိမိ၏။ see he and him.

hiss ရှူက်သံ။

hist တိတ်တိတ်နေပါ။

hit ထိမှန်သည်။ အချက်ကျသည်။ ထိသည်။ ထိခိုက်သည်။ တိုက်သည်။

hive ပျားအိမ်။

hoar ဖြူသည်။ hoar-head ခေါင်းဖြူသည်။

hoard သိုထားသည်။

hoarse အသံဝင်သည်။

hoax ကစား၍လှည့်စားသည်။ ကစား၍လှည့်စားခြင်း။

hoe ပေါက်တူး။ to hoe ပေါက်တူးနှင့်တူးသည်။ တူးဆွသည်။

hog ဝက်။

hoist ချီကြွသည်။

hold ကိုင်သည်။ to hold on လက်မလွှတ်ဘဲကိုင်သည်။ to hold to, hold, cling စွဲကပ်သည်။ hold to, to believe ယုံသည်။ hold up the hand လက်ထောင်သည်။ hold up, support ထူသည်။ ထူထောင်သည်။ hold up, raise ချီကြွသည်။

hole အပေါက်။ အထွင်း။

home နေရာအရပ်။ နေရာအိမ်။

hone ဓါးသွေးကျောက်။

hood မျက်နှာကာ။

hoof ခြေခွာ။

hook သံချိတ်။ fish hook ငါးမျှား။

hoop စည်ပတ်။ ပတ်။

hop ခြေတဖက်နှင့်ခုန်သည်။

hope မျှော်လင့်သည်။ မျှော်လင့်ခြင်း။

horde နေရာပြောင်းတတ်သောလူစု။

horn ဦ။

horse မြင်း။

hose ခြေစွပ်။

host စစ်ဗိုလ်ဗာ။ စုဝေးသောသူအများ။ ဧည့်သည်လက်ခံသောသူ။

hot ပူသည်။

hound ခွေးတမျိုး။ အမဲလိုက်တတ်သောခွေး။

hour အချိန်နာရီ။

house အိမ်။ brick house တိုက်။
how ဘယ်နှယ်။ ဘယ်သို့သောအားဖြင့်။
howl အူသည်။ ဟုံးသည်။
hue အရောင်။ အဆင်း။ hue and cry ဟစ်ကြော်ခြင်း။
huff အမျက်ထွက်ခြင်း။
hug ဖက်သည်။ လက်နှင့်ဖက်သည်။ ပိုက်သည်။
huge အလွန်တရာကြီးသည်။
hulk သင်္ဘောဝမ်း။
hull of grain ဖွဲ။ အခွန်။ hull of a ship သင်္ဘောဝမ်း။
hum အတောင်သံ။
hung ဆွဲဘူးသည်။ ဆွဲပြီး။ see hang.
hunt အမဲသားရှာသည်။ လိုက်ရှာသည်။ ရှာသည်။
hurl ပြင်းစွာပြစ်လိုက်သည်။
hurt ညှည်းဆဲသည်။ နာအောင်ပြုသည်။ hurt the mind or feelings စိတ်နာစေသည်။ a hurt အနာ။
hush ငြိမ်စေသည်။ တိတ်စေသည်။
husk ဖွဲ။ အခွန်။
hut အိမ်ခလေး။
I ငါ။ ကျွန်ုပ်။ ကျွန်တော်။ တပည့်တော်။ ဘုရားကျွန်တော်။ feminine gender ကျွန်မ။ ကျွန်တော်မ။ ဘုရား ကျွန်တော်မ။
ice ရေခဲ။
if လျှင်။ if I go ကျွန်ုပ်သွားလျှင်။
ill နာသည်။ ဝေဒနာရှိသည်။ not good မကောင်း။ ill conduct အကျင့်မကောင်း။ ill, evil အမင်္ဂလာ။
imp နတ်ဆိုးခလေး။ မကောင်းသောလူခလေး။

ink မှင်ရည်။

in မှာ။ ၌။ အတွင်းတွင်။ အထဲမှာ။ in the house အိမ်ထဲတွင်။

inn စားခန်းထောက်တဲ။

is ရှိသည်။ ဖြစ်သည်။ he is သူရှိသည်။ he is reading သူစာဖတ်နေလျက်ရှိသည်။ he is struck သူအရိုက်ခံသည်။

isle ကျွန်းခလေး။ ကျွန်း။

it သူ။ သူကို။ the word *it* is applied to things without life, *it* ဟူမူကားအသက်မဲ့ဥစ္စာနှင့်ဆိုင်သောစကားဖြစ်၏။

itch ယားနာ။ to itch ယားသည်။

its သူ၏။ see it.

Jade မိမ္ဗဆိုး။ အသုံးမရသည်မြင်း။

jail ထောင်။

jam ယို။

jar စည်းအိုး။ quarrel ရန်တွေ့သည်။ to jar တိုက်၍အသံထစ်သည်။

jaunt ခရီးသွားခြင်း။ လယ်သွားခြင်း။

jaw ပါးချိတ်။

jeer ကဲ့ရဲ့သည်။ သရော်သည်။

jerk ယုတ်ခနဲဆွဲသည်။

jest ပျက်ချော်စကား။ to jest ပျက်ချော်သည်။ ပျက်ရယ်သည်။

jet ဝတ်နက်။ ကြောက်နက်။

job အလုပ်ပုတ်ပြတ်။

jog တိုက်တွန်းသည်။
join ဆက်သည်။ စပ်သည်။
joint အဆက်။ of the body အဆစ်။
joke ပျက်ချော်စကား။ to joke ပျက်ချော်သည်။
jolt ခုန်သည်။ လှုပ်သည်။
joy ဝမ်းသာခြင်း။ ဝမ်းမြောက်ခြင်း။
judge တရားသူကြီး။ to judge or decide ဆုံးဖြတ်သည်။ တရားစီရင်သည်။ ပြဋ္ဌာန်းသည်။
jug ကရားအိုး။
juice အရေ။
jump ခုံသည်။
junk တရုပ်သင်္ဘော။
just ဖြောင့်မတ်သည်။ မှန်သည်။ ရိုးသည်။ တရားနှင့်အညီ။ exactly, nicely, nearly, barely ရုံမျှ။ ရုံမျှနှင့်။ ရုံမျှသာ။ there is just enough လောက်ရုံမျှသာ ရှိသည်။
jut ငူသည်။
Keel သင်္ဘောရော။
keen ထက်သည်။ as the mind ဉာဏ်ကောင်းသည်။ ဉာဏ်ထက်သည်။ ardent, eager စိတ်အားကြီးသည်။
keep nourish, protect ကျွေးမွေးထားသည်။ to lay up သိုထားသည်။ ဆည်းဘူးသည်။ to continue in a good condition မပျက်ဘဲလျက်နေသည်။ to put under restraint ချုပ်ထားသည်။ စောင့်သည်။ keep back, retain လျှို့ဝှက်သည်။ ဝှက်ထားသည်။

keep back or behind နောက်ကျသည်။ ရှေ့သို့မတက်။ keep away ချောင်နေသည်။ မလာဘဲလျက်အချာမှာနေသည်။ အဝေးနေသည်။ keep before ရှေ့မှာနေသည်။ keep at home နေရာအိမ်မှာနေသည်။ keep doing လုပ်လျက်နေသည်။ ပြုလျက်နေသည်။ keep off နီးနီးမလာ။ မနီးမဝေးနေသည်။

keg စည်ခလေး။

ken မြင်သည်။ ကြည့်သည်။ ken, sight မျက်စိအာရုံ။ to know, perceive သိသည်။ သိမြင်သည်။

kept သိမ်ထားဘူးသည်။ သိမ်းထားပြီ။ see keep.

key သော့။

kick ခြေနှင့်ကန်သည်။ ကန်ကျောက်သည်။

kid ဆိတ်ခလေး။

kill သတ်သည်။ အသက်သတ်သည်။

kiln အုပ်ဖို။ ဖို။

kin အဆွေအမျိုး။

kind အမျိုး။ to be kind မေတ္တာရှိသည်။ သဒ္ဓါသောစိတ်ရှိသည်။ ကြည်ညိုသောစိတ်ရှိသည်။

king ရှင်ဘုရင်။ မင်းဧကရာဇ်။

kiss နမ်ရှုတ်သည်။

kite ငှက်စွန်။ စက္ကူစွန်။

knave လူဆိုး။

knead နယ်သည်။

knee ဒူးဆစ်။

kneel ဒူးထောက်သည်။ kneel and sit ဒူးတုတ်ထိုင်သည်။

knell ခေါင်းလောင်းနှေးနှေးမြိုက်သံ။

knew သိဘူးသည်။ see know.

knife ဓါး။

knit ရက်သည်။ အပ်နှင့်ထိုးသည်။ to join closely စပ်သည်။ စပ်ရှက်သည်။

knob အမျက်ဘု။ ဘုလုံး။

knock ခေါက်သည်။ ရိုက်သည်။

knoll ကုန်းခလေး။

knot အမျက်ဘု။ ဆက်ဘုကျိုး။

know သိကျွမ်းသည်။ သိသည်။ သိမှတ်သည်။ to understand တတ်သည်။

known သိပြီ။ see know and knew.

Lac ချိပ်

lace ဇာ။

lack မဲ့။ မရှိ။ လျော့သည်။ မပြည့်စုံ။

lad လူခလေး။

lade ခပ်သည်။ to load ဝန်တင်သည်။

lag နောက်ကျသည်။

laid ထားဘူးသည်။ ထားပြီ။ see lay.

lain လျောင်းပြီ။ လျောင်းနေပြီ။ see lie.

lair တိရိစ္ဆာန်နေရာတွင်း။ နေရာတွင်း။

lake ရေအိုင်။ အိုင်။

lamb သိုးခလေး။

lame as the foot ခြေဆွံ့သည်။ as the hand or arm လက်နာသည်။

lamp ဆီမီးခွက်။ မီးဆွဲ။

lance လှံ။

land မြေ။ to land ကုန်းတက်သည်။
lane လမ်းကြား။
lank ဗိန်သည်။
lap ရင်ခွင်။ to lap လျက်သည်။ to lap or fold over ခေါက်သည်။ လိပ်သည်။
lard ဝက်ဆီ။
large ကြီးသည်။
lapse ကျသည်။ အကျ။ လွန်ခြင်း။
lash နှင်တံ။ to whip နှင်တံနှင့်ရိုက်သည်။ eye-lash မျက်တောင်။
lass မိန်းမပျို။
last အနောက်ဆုံး။ to last မြဲသည်။ တည်နေသည်။ shoe-pattern ခြေနင်းပုံ။
latch ချိတ်။ တံခါးကန့်လန့်။ to latch ချိတ်သည်။ ကန့်လန့်ထားသည်။
late နောက်ကျသည်။ အချိန်လွန်သည်။
laud ချီးမွမ်းသည်။
lave ဆေးလိုက်သည်။
laugh ရယ်သည်။
law တရား၊ ပညတ်။ ဓမ္မသတ်။
lawn တလင်းပြင်။
lax လျော့သည်။
lay ထားသည်။ lay by, lay up, lay aside သိုထားသည်။ did lie လျောင်းဘူးသည်။ တုံလုံးနေဘူးသည်။ see lie.
lead ခဲမပုတ်။ ကြေး။ to lead ပို့ဆောင်သည်။ ပို့သည်။

leaf — အရွက်။ leaf of a book စာတရွက်။ စာတလွှာ။

league — မိဿဟာယဖွဲ့ခြင်း။ သဘောတူ၍ပေါင်းဖက်ခြင်း။

leak — ယိုသည်။ ယိုရာအပေါက်။

lean — စောင်သည်။ လျှောင်သည်။ to lean against ယိမ်းသည်။ having little flesh ပိန်သည်။

leap — ခုန်လွှားသည်။ ခုန်ကျော်သွားသည်။

learn — သင်သည်။ ကြားသိသည်။

learnt — သင်ဘူးသည်။ သင်ပြီ။ ကြားသိဘူးသည်။ ကြားသိပြီ။

lease — as land မြေငှါးသည်။ as a house အိမ်ငှါးသည်။

least — အငယ်ဆုံး။

leave — ပြစ်ထားသည်။ ကျန်ရစ်သည်။ ကျန်စေသည်။ စွန့်ပြစ်သည်။ စွန့်လွှတ်သည်။ to depart from ထွက်သွားသည်။ leave အခွင့်။ to ask leave အခွင့်တောင်းသည်။ တိုင်သည်။

led — ဋှိဘူးသည်။ ဋှိပြီ။ see lead.

lee — လေကွယ်ဘက်။ lee-shore လေလွှတ်ကမ်း။

leech — မျှော့။

leer — စောင်းကြည့်သည်။

lees — အနစ်အနယ်။

left — ကျန်ပြီ။ ကျန်ကြွင်းဘူးသည်။ see leave. Left hand or side လက်ဝဲဘက်။

leg — ခြေထောက်။

lend — ချေးသည်။ ချေးငှါးသည်။ ငှါးသည်။

length — အလျား။ အရှေ။

lens — မီးမှန်။ နှစ်ဖက်ကုန်းသောမှန်။

lent — ချေးဘူးသည်။ ချေးနှင့်ပြီ။ see lend.

less — သာ၍ငယ်သည်။

lest — စိုးသည်။ for fear that စိုးသော့ကြောင့်။ lest he should die သေမည်စိုး။ သေမည်စိုးသောကြောင့်။ take heed lest ye fall လဲမည်စိုးသောကြောင့် သတိပြုပါ။

let — ငှါးသည်။ ချေးသည်။ permit စေ။ ပါရစေ။ let him go သူသွားပါစေ။ let me go ကျွန်ုပ်သွားပါရစေ။

lick — လျက်သည်။

lid — အဖုံး။

lie — to lie down လျောင်းနေသည်။ တုံးလုံးနေသည်။ to speak falsely မုသားပြောသည်။ a lie မုသား။ to lie in မိနေသည်။

life — အသက်။ ရှင်ခြင်း။ practice အကျင့်။ present life သည်ဘဝ။ future life နောင်ဘဝ။

lift — ချီကြွသည်။ မသည်။

light — အလင်း။ လင်းသည်။ to light, as a bird နားသည်။ နားနေသည်။ light, not heavy ပေါ့သည်။ to make light of သတိမထားဘဲ။ အမှုမထားဘဲ။

like — တူသည်။ to love ကြိုက်သည်။

limb — အကိုင်းအခက်။ limbs of a body အင်္ဂါ။

lime — ထုံးဖြူ။

line — ကြိုး။ အကြောင်း။ ruled line မျဉ်းကြောင်း။ line, descent အဆွေအမျိုးအဆက်ဆက်။ အမျိုးအရိုး။ to line with cloth အဝတ်ထပ်လျက်ချုပ်သည်။

link — ကြိုးတကွင်း။ to link တကွင်းနှင့်တကွင်းဆက်သည်။

lip — နှုတ်ခမ်း။

lisp စကားမပြီ။

list စာရင်း။ to enlist ရဲထဲသို့ဝင်သည်။

live ရှင်သည်။ အသက်ရှိသည်။

lo ကြည့်ပါ။ အမယ်။

load ဝန်။ ဝန်တင်သည်။

loaf မုန့်လုံး။

loan အချေးအငှါး။

loath စိတ်မငွဲ။ စိတ်မပါ။

loathe မုန်းသည်။ ရွံရှာသည်။ စက်ဆုပ်သည်။

loaves မုန့်လုံးများ။ see loaf.

lock သော့အိမ်။ သော့ခလောက်။ to lock သော့ခပ်သည်။
lock or locks of hair ဆံပင်။

lodge တည်းခိုရာ။ တည်းခိုသည်။ တည်နေသည်။

log သစ်တုံး။

loin ခါး။

loll လျောင်းနေသည်။ to hang out, as the tongue
လျှာထွက်သည်။

lone တယောက်တည်း။ တကိုယ်တည်း။

long ရှေသည်။ to long for အလွန်လိုချင်သည်။

look ကြည့်သည်။ to look for, to search ရှာသည်။ to
look for, to expect ကြည့်မျှော်သည်။ looks,
appearance ပုံ။ ရုပ်။ how does he look? သူ
ပုံဘယ်နှယ်ရှိသလဲ။ he looks ill သူ့ပုံပျက်သည်။

loom ရက်ကမ်စင်။

loop ကြိုးကွင်း။

loose လျော့သည်။ ချောင်သည်။ အလွတ်။

lord သခင်။

lose ပျောက်သည်။ ရှုံးသည်။ ကွယ်ပျောက်သည်။ to lose life အသက်ဆုံးရှုံးသည်။

loss ပျောက်ခြင်း။ အရှုံး။ see lose.

lost ပျောက်ဘူးသည်။ ပျောက်ခဲ့ပြီ။ ရှုံးဘူးသည်။ ရှုံးပြီ။ lost, ruined ပျက်စီးခြင်းသို့ရောက်ခဲ့ပြီ။ lost in thought, absent in mind စိတ်ယောင်နေသည်။ lost sight of မျက်စိကွယ်သည်။ see lose.

lot မြေကွက်။ စာရေးတန်။ မဲချခြင်း။ to cast lots စာရေးတန်ပြုသည်။ မဲချသည်။

loth မ—ချင်။ loth to give မပေးချင်။

loud အသံကျယ်သည်။

love ချစ်သည်။ နှစ်သက်သည်။ ကြိုက်သည်။ မေတ္တာရှိသည်။ ချစ်ခြင်း။ နှစ်သက်ခြင်း။ ကြိုက်ခြင်း။ မေတ္တာရှိခြင်း။

louse သန်း။

lout တောသား။ လူရိုင်း။

low နိမ့်သည်။ မမြင့်။

luck ကံ။

luff လေကော်တိုက်သည်။

lull ပျော်အောင်ပြုသည်။ ငြိမ်စေသည်။

lump တထုပ်။ အားလုံးစုံ။

lungs အသက်အိမ်။

lure မျှားသည်။ ချော့သည်။

lurk ပုန်းကွယ်သည်။

lust ကာမ။ ကိလေသာစိတ်။ ကာမရာဂ။ to lust တပ်သည်။

lute မိုးကျောင်း။

lymph ရေကြည်။
lyre စောင်းကောက်။
Mad ရူးသည်။ စိတ်ဆိုးသည်။
made လုပ်ဘူးပြီ။ လုပ်ခဲ့ပြီ။ see make.
maid မိန်းမပျို။ အပျိုကညာ။
mail သံချပ်ကာ။
maim အင်္ဂါချို့တဲ့သည်။
main သမုဒ္ဒရာပင်လယ်။ main land တိုက်ကြီး။ main, most part အများ။
maize ပြောင်းဖူး။
make လုပ်သည်။ ဖန်ဆင်းသည်။ make as if ဟန်ပြုသည်။ make an end of, finish အစသပ်သည်။ ဆုံးစေသည်။ make away with ယူသွားသည်။ ဖျောက်ဖျက်သည်။ make friends with မိဿဟာယဖွဲ့သည်။ make light of သတိမပြု။ အမှုမထား။ မနှစ်မျော။ make out, perceive သိတတ်သည်။ နားလည်သည်။ make up, appease, reconcile ပြေသည်။ ပြေစေသည်။ make up to, approach ချည်းကပ်သည်။ make up the mind သဘောချသည်။ make way ဆုတ်သွားသည်။
male ယောက်ျား။ အထီး။
man လူ။ လူမျိုး။ သတ္တဝါ။
mane လည်ဆံမွေး။
mange ယားနာ။
map of the earth မြေပုံ။ of country ပြည်ပုံ။ of a sea ပင်လယ်ပုံ။

mar အဆင်းပျက်သည်။

march ချီတက်သည်။

mare မြင်းမ။

mark မှတ်သည်။ အမှတ်။

mars အင်္ဂါဂြိုဟ်။

marsh ဗိန္နမြေ။

mart ဈေး။

mask မျက်နှာဖုံး။ ဖဲလဝါရုပ်။ pretext, subterfuge အကျွန်း။ ကျွန်းကျင့်သည်။ အဟန်ဆောင်ခြင်း။ ပရိယာယ်။ မာယာ။

mass အတုံးအခဲ။ အပုံ။ အားလုံး။ အပေါင်း။ mass အသားတော်အသွေးတော်။ to celebrate holy mass တရားဟောသည်။

mast သင်္ဘောရွက်တိုင်။

mat ဖျာ။

match မှို။ ပေါင်းဖက်သူ။ ပြိုင်သောသူ။ ပြိုင်ခြင်းတူသည်။

mate ပေါင်းဖက်သူ။

maul တောင်းသည်။ ထိုးသည်။ ရိုက်သည်။

maund or moun မောင်း။

maw အစားအိပ်။

may နိုင်။ ပါရစေ။ ဖြစ်ကောင်း။ it may be done ပြုနိုင်သည်။ ပြုစေနိုင်သည်။ it may be ဖြစ်စေနိုင်သည်။ ဖြစ်ကောင်းဖြစ်လိမ့်မည်။ he may go သူသွားပါစေ။

maze စိတ်တွေဝေခြင်း။

me ကျွန်ုပ်ကို။ ကျွန်ုပ်။ ငါ။ see I.

mead လယ်ပြင်။

meal အစာ။ တခါစား။ of corn ပြောင်းဖူးမှုန့်။

mean to signify ဆိုလိုသည်။ to intend ရည်မှတ်သည်။ ရည်စောင်သည်။ design ကြံသည်။ base, bad ယုတ်သည်။ mean, middle အလယ်ခေါင်။ in the mean time ချိန်းချက်သည်ကာလမရောက်မှီတွင်။

means method နည်း။ အား။ by what means will you do it? အဘယ်သို့သောအားဖြင့်ပြုမည်နည်း။ by means of အားဖြင့်။ by this means ဤသို့သော အားဖြင့်။ means, expedients ပရိယာယ်။

meant ရည်မှတ်ဘူးသည်။ ကြံဘူးသည်။ ရည်မှတ်ခဲ့ပြီ။ ကြံပြီ။

meat အမဲသား။ အသား။

meek သည်းခံတတ်သည်။ အမျက်မထွက်တတ်။ စိတ်ရှေသည်။

meet ဆိုင်ကြိုတွေ့သည်။ ကြိုဆိုသည်။ fit, proper လျောက်ပတ်သည်။ တော်သင့်သည်။

melt ကြိုသည်။ ချဍ်သည်။

men လူတို့။ see man.

mend ပြင်ဆင်သည်။ to reform သဘောပြောင်းလဲသည်။

mesh ပိုက်ကွန်ကွက်။ ပိုက်ကွန်ကွင်း။

mess စားရန်။ လက်ဆုံစား။ a mixture ရောနှောခြင်း။ officers' mess စားပွဲရုံ။

met တွေ့ဘူးသည်။ တွေ့ခဲ့ပြီ။ see meet.

mete တိုင်းထွာသည်။ ချင်သည်။ ချင်တွက်သည်။

mewl အခလေးကဲ့သို့ငိုညည်းသည်။

mice ကြွက်ဝမ်ပူများ။ see mouse.

mid အလယ်ခေါင်။

midst အလယ်ခေါင်။

mien အဟန်။

might အစွမ်းသတ္တိ။ might do ပြုနိုင်သည်။ it might be ဖြစ်ကောင်းဖြစ်သည်။ see may.

miff စိတ်ဆိုးခြင်း။

milch milch cow နို့ပေးသည့်နွား။

mild သာယာသည်။ gentle ညှို့သည်။

milk နို့။ to milk နို့ညှစ်သည်။

mill ကြိတ်ဆုံ။ saw mill လွှတိုက်သည့်စက်။ လွှရုံ။ grinding mill ကြိတ်သည့်စက်။

milt ငါးဥ။

mince စဉ်းသည်။ စဉ်ကောသည်။

mind စိတ်။ စိတ်နှလုံး။ စိတ်ဉာဏ်။ စိတ်သဘော။ to mind မှတ်သည်။ သတိပြုသည်။ obey နားထောင်သည်။ body and mind ရုပ်နာမ်နှစ်ပါး။

mine ကျွန်ုပ်ဥစ္စာ။ ငါ့ဥစ္စာ။ a mine ဓါတ်တွင်း။

mint ပင်စိမ်းပင်။ for coining money ဒင်္ဂါးတံဆိပ်ခတ်သည့်တန်ဆာ။ ဒင်္ဂါးခတ်တိုက်။

mire သာရွတ်။ နွံ။

mirth ရွှင်မြူးခြင်း။ မြူးထူးခြင်း။

miss မမှန်။ လွဲသွားသည်။ ချိန်လွဲသည်။

mist ဆီးနှင်း။ မြူ။

mite ပိုးကောင်ခလေး။ အလွန်ငယ်သောအရာ။

mix ရောနှောသည်။

moan မြည်သည်။ ညည်းတွားသည်။

moat ရေမြောင်း။ ကျုံး။

mob မတရားသဖြင့်စုဝေးသူများ။ လူများခိုက်ရန်ဖြစ်ကြခြင်း။

mock တုံပသည်။ ကဲ့ရဲ့သည်။ သရော်သည်။
mode နည်းထုံးစံ။ ထုံးစံဓလေ့။
moist စိုသည်။ မသွေ့မခြောက်။
mole ပွေး။
mold see mould.
monk ဖုန်းကြီး။
month လ။
mood state of mind စိတ်သဘောအနေ။
moon လ။
moor စိမ့်မြေ။
mop တပွတ်စည်း။
mope ထိုသည်။ ပျင်းသည်။
more သာ၍များသည်။ မကဘူး။
morn မနက်။
mosque ဖါရသီကျောင်း။
moss ကျောက်ပွင့်။
most အများဆုံး။ see much and more.
mote အမှုန်။ a ditch ကျုံး။
moth ပိုးခလေး။ လိပ်ပြာ။
move ရွှေသည်။ လှုပ်သည်။ လှုပ်ရှားသည်။ move, induce, persuade သွေးဆောင်သည်။ move onward, to go သွားသည်။
mould မှို။ သွင်းပုံ။
mound မြေကတုပ်။
mount ကုန်း။ တောင်။ to mount တက်သည်။
mourn ညည်းတွားသည်။ စိတ်မသာမှိုသည်။ စိတ်ပူသည်။

mouse ကြွက်ဝမ်ပူ။
mouth ပစပ်။ ခံတွင်း။ အာ။
mow cut down grass မျက်ရိတ်သည်။
much များသည်။ အပုံ။
mud ညွှံ။
mug ခွက်။
mule မြင်းလား။
mum တိတ်တိတ်နေသည်။
munch ကိုက်ခဲသည်။
muse မှိန်း၍နေသည်။
musk ကြောင်နံ့သာ။ musk rat ကြွက်စုတ်။
must ရမည်။ must do ပြုရမည်။
mute တိတ်တိတ်နေသည်။
my or my own ကျွန်ုပ်၏။ ငါ၏။ myself ကျွန်ုပ်ကိုယ်။
ကျွန်ုပ်ကိုယ်တိုင်။
Nab ကိုင်မိသည်။
nag မြင်းခလေး။
nail သံချွန်။ finger nail လက်သည်း။
name အမည်။ နာမ။
nap ခဏခလေးအိပ်သည်။
nape ဈက်။ လည်ကုတ်။
naught ဘာမျှမရှိ။
nave ပုံထောင်။ လှည်းနန်းပေါက်။
nay မဟုတ်ဘူး။
neal သံဆေးသည်။
neap neap tide ဒီရေဆုတ်ခြင်း။

near အနီးအပါး။ နီးသည်။ to be near, as an event လုနီးသည်။ လုခမန်း။ he is near death သေလုနီးသည်။ သေလုခမန်း။ near relative ဆွေနီးမျိုးစပ်။

neat စင်ကြယ်သည်။

neck လည်ပင်း။

need အလိုရှိသည်။ to be in need ဆင်းရဲသည်။ ကြေးမွဲ။

neigh ဟီသည်။

nest အသိုက်။ nest of birds, family အသိုက်အဝန်း။

net ပိုက်ကွန်။

new အသစ်ရှိသည်။ သစ်လွင်သည်။ new moon လကွယ်။ လဆန်း။

news သိတင်းစကား။ သိတင်းအကြောင်း။ သိတင်းအချက်။

next အနီးအစပ်။ see near.

nib အဖျား။

nice ချောသည်။ လှသည်။ သေသေချာချာ။

niche ကူလှိုင်။

nick အထစ်။ ထစ်သည်။ nick of time အချိန်သင့်သည်။

niece တူမိန္မ။ တူမ။

nigh နီးသည်။ မနီးမဝေး။

night ညဉ့်။ night mare သွေးစီးသည်။ evening twilight မိုးချုပ်သည်။၊ ရီတမိုက်အချိန်။

nine ၉။ ကိုး။ ကိုးခု။

ninth န၀မ။ ကိုးခုမြောက်။

nip ဆိပ်ဖွဲ့ခြင်း။

nit သန်းဥ။

no မဟုက်ဘူး။ no one တခုမျှမရှိ။ no man လူတယောက်မျှမရှိ။

nod ခေါင်းညှိတ်သည်။

noise အသံ။

none ဘာမျှမရှိ။ not one, none at all တခုမျှမရှိ။

nook အထောင့်အကြွေး။

noon မွန်းတည့်ချိန်။

noose ကျော့ကွင်း။

nor ၎င်ပြင်။ မှုလည်း။ he neither eats nor drinks စားမှုလည်းသူမစား။ သောက်မှုလည်းသူမသောက်။

north မြောက်။ မြောက်အရပ်။ မြောက်မျက်နှာ။

nose နှာခေါင်း။

not မဟုတ်မမှန်။ မ—ဘူး။ he does not go သူမသွားဘူး။

notch အထစ်။

note မှတ်သားသည်။ note, fame ကျော်စောခြင်း။ note of hand လက်မှတ်စာချုပ်။ note of music အညြိန့်သံ။ သီခြင်းသံ။

now ယခု။

null အချည်းနှီးရှိသည်။ null and void လွတ်လပ်သည်။ ပလပ်သည်။

numb အတွေ့မသိ။ ထုံသည်။

nun မယ်သီလရှင်။

nurse ထိန်းသည်။ ဒုပ်သည်။ အထိန်းအဒုပ်။

nut အခွံပါသီး။

O အို။

oak ဝက်သစ်ချပင်။

oar ခတ်တက်။

oath ကျမ်းသစ္စာပြုခြင်း။ to make oath ကျမ်းကိုင်သည်။ to swear ကျိန်ဆိုသည်။

odd မရှိသည်။ even စုံရှိသည်။ odd, strange ထူးဆန်းသည်။

ode သီခြင်းစကား။

odds ထက်။ ပို။ a quarrel ရန်တွေ့ခြင်း။

of ၏။ ကြောင့်။ အကြောင်းကြောင့်။ တွင်။ light of the sun နေ၏အလင်း။ he spoke of the sun နေအကြောင်းကြောင့်သူပြောသည်။

off က။ မှ။ အဝေး။ အဝေးအကွာ။ to be well off ချမ်းသာရှိသည်။ မဆင်းရဲဘူး။ he is off သူထွက်နှဲပြီ။

oft အချိန်များစွာ။

oh ဩော်။ အို။

old အိုမင်းသည်။ အိုသည်။ ဟောင်းသည်။

on အပေါ်မှာ။ အကြောင်းကြောင့်။ ဦး။ သေး။ go on သွားဦးတော့။ he goes on သူသွားသေးသည်။

once တခါ။ တခါတည်း။ once on a time အယင်တခါ။ တန္တေသန်။ to go once တခေါက်သွားသည်။ once more, again တဖန်။ တဖန်တုံ။ once only တခါတည်း။

one တစ်။ ၁။ တခု။ တယောက် one's self ကိုယ်။ ကိုယ်တိုင်။ မိမိ။ မိမိကိုယ်။ any one မည်သူ။

or သို့မဟုတ်။

orb အလုံး။ a planet ဂြိုဟ်။

ore ဓါတ်။

our ကျွန်ုပ်တို့၏။ ငါတို့၏။ ourselves ကျွန်ုပ်တို့ကိုယ်။ ကျွန်ုပ်တို့ကိုယ်တိုင်။

out အပြင်မှာ။ အပ။ to put out or extinguish a fire မီးသတ်သည်။ gone out or extinguished သေပြီ။ to fall out, quarrel ရန်တွေ့သည်။ to find out ရှာ၍တွေ့သည်။ to look out, watch စောင့်သည်။ out of, on account of သော့ကြောင့်။ out of, out side ပြင်မှာ။ out of the house အိမ်ပြင်မှာ။ hold out, offer ပေးဟန်ပြုသည်။

owe ကျွေးဆပ်ရန်ရှိသည်။

owl ဇီးကွက်။

own ပိုင်သည်။ own, to confess ဝန်ခံသည်။ his own မိမိ၏။ my own ကျွန်ုပ်၏။ their own မိမိတို့၏။ an ignorant man sees not his own faults လူမိုက်သည်မိမိ၏အပြစ်တို့ကိုမမြင်တတ်။

ox နွားထီး။

Pace a step ခြေလှမ်းတလှမ်း။

pack အထုပ်ကြီး။ အစု။ ထုပ်သည်။

pact သဘောတူစာချုပ်။

page စာတမျက်နှာ။

paid ကြွေးမြီဆပ်ပြီ။ ဆပ်ဘူးသည်။ see pay.

pail for water ရေပုံး။

pain အကိုက်အခဲ။ ဝေဒနာ။

pains ပင်ပန်းခြင်း။ ကြိုးစားခြင်း။

paint ဆေးချယ်သည်။ ဆေးသုတ်သည်။

pair တစုံ။ a pair or yoke of oxen နွားတရှည်း။

pale ညှိုသည်။ အရောင်ဖျော့သည်။ an enclosure ဝင်း။
pall တလားဖုံးအဝတ်။
palm ထမ်ပင်။ of the hand လက်ဖဝါး။
pan သံအိုးကင်း။
pane လေးထောင့်ဖန်။
pang ပြင်းစွာနာခြင်း။
pant ရှိုက်ရှုသည်။ လှိုက်သည်။ ပန်းသည်။
pap သူငယ်စာ။
par အညီအမျှ။ ထပ်တူ။ ထပ်မျှ။ ထပ်တူရှိသည်။
parch မီးနှင့်လှော်သည်။ parched or dried up သွေ့ပြီ။
pare နွှင်သည်။ နွှာသည်။ လှီးသည်။
park ဒရယ်ခြံ။ သမင်ဒရယ်နေဖို့ရာဥယည်။
part အပိုင်း။ အဝင်အပါ။ ခွဲခွါသည်။ ကွာသည်။
pass လွန်သွားသည်။ မှတ်ချက်။ အခွင့်စာ။ pass by, forgive, မမှတ်ဘူး။ come to pass, happen ဖြစ်သည်။
past လွန်ပြီ။ ပြီးဆုံးပြီ။ past time အတိတ်။
paste မုန့်ညက်ကော်။
pat ပေါ့ပေါ့ပုတ်သည်။
patch အဝတ်ဖါသည်။ ဖါရန်အဝတ်။
pate ဥကျွောင်း။
path လမ်ကြား။
pave ကျောက်ခင်းသည်။ to pave with bricks အုပ်စီသည်။
paunch ဝမ်ပိုက်။
pause နားသည်။ နားနေသည်။ ရပ်ဆိုင်းသည်။
paw of a beast တိရိစ္ဆာန်လက်။
pawn ပေါင်နှံသည်။ အပေါင်အနှံ။

pay ကြွေးဆပ်သည်။ pay wages အခ။ pay attention နားထောင်သည်။
pea ပဲ။ ပဲစေ့။
peace ငြိမ်သက်ခြင်း။ termination of war စစ်ငြိမ်းခြင်း။
peak တောင်ထိပ်။ အချွန်ဖျား။
peal အသံဆင့်သည်။
pearl ပုလဲ။
peel အခွန်။ နွှင်သည်။
peep ချောင်းကြည့်သည်။
peer မျှမတ်။ အရာရှိတူချင်း။ to peer ချောင်းကြည့်သည်။
peg စို့။
pelf ရွှေငွေ။ လောကီဥစ္စာ။
pen မှင်တံ။ ခြံ။ pent အကျဉ်းထားပြီ။
perch နားနေသည်။
pest ကပ်နာ။ ဆိုးညစ်သောအရာ။ ဆိုးသောသူ။
pet နှစ်သက်ရာ။ anger စိတ်ဆိုးခြင်း။
phrase အပုဒ်။ အပိုဒ်။
pick ရွေးသည်။ ကောက်သည်။ to gather up ကောက်ယူသည်။
pie မုန့်။ အသားထည့်၍လုပ်သောမုန့်။
piece အစခလေး။ အထစ်ခလေး။ to piece out ဆက်ထုတ်သည်။
pier ပေါင်းကူးခံ။
pierce ထိုးဖေါက်သည်။
pig ဝက်ခလေး။
pile ဆင့်ထားသည်။ ပုံထားသည်။ အပုံ။
pill ဆေးလုံးတလုံး။

pin တဲအပ်။ မှို။

pinch ကုတ်ဆိပ်သည်။ to press, squeeze ညှပ်သည်။ ဖိသည်။ to oppress နှိပ်စက်သည်။

pine ဖိနှိပ်သည်။ ချုံးသည်။ ကျုံးသည်။ a tree ထင်းရှူးပင်။

pipe ဆေးတံ။ အချောင်း။ ပုလွေ။

pique မိတ်ထားခြင်း။

pit မြေတွင်း။ of the stomach ရင်ညွန့်။

pitch ထင်းရှူးဆီ။ high pitch မြင့်သည်။ highest pitch အထက်ဆုံး။ အမြင့်ဆုံး။ low pitch နိမ့်သည်။ lowest pitch အနိမ့်ဆုံး။ voice raised to the highest pitch အကျယ်ဆုံးသောအသံ။ to pitch upon ရွေးကောက်သည်။ to pitch a tent တဲကိုဆောက်သည်။ တပ်ချသည်။ to throw ပြစ်လိုက်သည်။ စောက်ထိုးကျသည်။ to besmear ဆီနှင့်လူးသည်။

pith အနှစ်။ အူတိုင်။ strength အစွမ်းသတ္တိ။

place အရပ်။ ဒေသ။ ထားသည်။ situation, office အရိပ်အရာ။

plague ကပ်နာ။ an annoyance နှောင့်ယှက်စရာ။

plaid အဝတ်ကွက်ကျား။

plain ညီသည်။ တလင်းပြင်။ plain dress တန်ဆာမရှိသောအဝတ်။ visible ထင်ရှားသည်။

plaint ညည်းတွားခြင်း။ မြည်တမ်ခြင်း။

plait ခေါက်သည်။ လိမ်သည်။

plan ပုံ။ ပုံသဏ္ဌာန်။ စိတ်ကူသည်။

plane ရွေဘော်။ ရွေပေါ်ထိုးသည်။

plank ပျဉ်ပြား။

pledge ပေါင်နှံသည်။ ပေါင်နှံခြင်း။

plight ပေါင်နှံသည်။ အာမခံပေးသည်။ state or condition နေရာ။ ရှိရာ။

plot မကောင်းပြုခြင်းအကြံ။ plot of ground မြေကွက်။

plough ထယ်ဖြင့်လယ်လုပ်သည်။ ထွန်တုံးနှင့်လယ်လုပ်သည်။ a plough ထယ်။ ထွန်တုံး။

pluck ဆွတ်ယူသည်။

plug ဆို့။

plant စိုက်ပျိုးသည်။ သစ်ပင်ခလေး။

plash ရေပက်သည်။

plate ပုက်ပြား။ silver plate ငွေထည်။

play ကစားသည်။ theatre ဇါတ်ပွဲ။ to play with amuse မြူးသည်။ to play with and teaze ကျီစယ်သည်။ to gamble လောင်းကစားသည်။

plea ရှေ့နေစကား။ ထုချေသောစကား။

plead ရှေ့နေပြောသည်။ တောင်းပန်သည်။

please ပျော်အောင်ဖျော်သည်။ to be pleased with ကြိုက်သည်။ if you please သင့်စိတ်ရှိလျှင်။ as you please သင့်စိတ်ရှိသည်အတိုင်း။

plumb ချိန်သည်။

plume ကြက်တောင်။ ကြက်တောင်တန်ဆာ။

plump ထွားသည်။

plunge နှစ်မြှုပ်သည်။ plunge, thrust into ထိုးသည်။

ply ကြိုပ်ကြိုပ်လုပ်သည်။

pod ပဲတောင့်။

point ညွှန်ပြသည်။ အထိပ်အဖျား။ အညွန့်အဖျား။ point of land, cape အငူ။ a point of time တအောင့်။ မျက်စိတမှိတ်။ အချိန်။ a point of the compass အိမ်မြောင်ကြိုး။ an assertion or position ပြောဆိုရာတချက်။ စကားချုပ်။ a point of union အချုပ်။ အချုပ်အချာ။ point at, allude to ရည်မှတ်သည်။ to point out ပြသသည်။

poize poise အချိန်တည့်မှတ်သည်။ စက်သည်။

poke စမ်းရှာသည်။ ဒုတ်နှင့်ထိုးမွှေသည်။

pole ဒုတ်ရှေရှေ။

pond အိုင်။

pool ရေကန်။

poor ဆင်းရဲသည်။ ညှိုးညှင်းသည်။ ကြေးမဲ့။ မကောင်း။

pope ဂိုဏ်အုပ်။

porch အိမ်ဦးမျက်နှာဆောင်။

pore ချွေး၏အပေါက်။

pork ဝက်သား။

port သင်္ဘောဆိပ်။ တံခါးဝ။ a ship's ports အမြောက်ပေါက်။

post တိုင်။ office အရာ။ station နေရာ။ letter carrier စာပို့သူ။

pot အိုး။

pouch အိတ်။

pounce သုတ်ယူသည်။

pound ထောင်းသည်။

pour သွန်းလောင်းသည်။

pout နှုတ်ခမ်းစူသည်။

praise ချီးမွမ်းသည်။ ထောမနာမြှောက်သည်။ ချီးမွမ်းခြင်း။

prank အရူးကဲ့သို့ကျင့်ခြင်း။

prate စကားများအချည်းနှီးပြောသည်။

prawn ပုဇွန်။

pray ဆုတောင်းသည်။ တောင်းပန်သည်။ မေးသည်။

preach တရားဟောသည်။

press ဖိသည်။ နှိပ်သည်။ နှိပ်ဖိသောတန်ဆာ။

prey လုရသည့်အရာ။ ဖမ်းယူကိုက်စားရာ။

price အဖိုး။ အဖိုးစားနား။

prick စူးသည်။

pride မာနမာနစိတ်။

priest ဘုန်းကြီး။

prime အကြီးအကဲ။ အမြွတ်။ အကောင်းဆုံး။

prince မင်းသား။ ရှင်ဘုရင်။

print ပုံနှိပ်သည်။

prize ဆု။ ဆုလပ်သဒ္ဓကာ။ to prize အဖိုးဖြတ်သည်။ to value, or have a regard for ရိုမက်သည်။ နှစ်မြောသည်။

probe ထိုးစမ်းသည်။

prog စားစရာ။

prompt မြန်သည်။ ရုတ်ခနဲ။ အသင့်ရှိသည်။

prone ပြပ်ဝပ်နေသည်။ ဝါသနာပါသည်။ အကျင့်ပါသည်။

prong ခရင်းခွစူး။ ခရင်းသွား။

proof သက်သေ။

prop ထောက်ခွ။ ထောက်။

prose စကားစည်။

prow သင်္ဘောဦးချွန်း။
prowl ဖမ်းယူရှာဖွေသည်။ အစာရှာသည်။
prune အကိုင်းအခက်ခုတ်ထွင်သည်။
pry စေ့စေ့ကြည့်ရှုသည်။
psalm ဆာလံသီခြင်း။
puff မှုတ်သည်။ puff up or out ဖေါင်းသည်။ a puff မှုတ်ခြင်း။ လေတိုက်ခြင်း။
pull ဆွဲငင်သည်။
pulse သွေးစမ်းရာအရပ်။ သွေးခုန်ခြင်း။ to feel the pulse သွေးစမ်းသည်။
pump ရေပြွန်။ ရေပြွန်စုတ်သည်။
punch ထိုးဖေါက်သည်။ ထိုးဖေါက်ရန်တန်ဆာချွေး။
pup ခွေးခလေး။
pure စင်ကြယ်သည်။ အပြစ်ကင်းသည်။ ဆိုးညစ်ခြင်းကင်းသည်။
purge ဝမ်းသက်သည်။ ဝမ်းသက်သောဆေး။ to cleanse စင်ကြယ်စေသည်။
purr ကြောင်ကဲ့သို့ညည်းသောအသံလုပ်သည်။
purse ငွေအိပ်။
pus ပြည်ရေ။
push တွန်းသည်။
puss ကြောင်။
put ထားသည်။ put away ယူထားသည်။ put away, reject ပြစ်ထားသည်။ put off ရွှေ့ထားသည်။ ဖင့်နွှဲသည်။ put off clothes ချွတ်သည်။ put down, subject နှိမ့်သည်။ နှိမ့်ချသည်။ put by ဖယ်ရှားသည်။ ဖယ်ထားသည်။ put by, lay aside သိုထား

သည်။ put forth, publish ကျော်ညာသည်။ put forth strength အားထုတ်သည်။ ကြိုးစားသည်။ put in practice ကျင့်သည်။ အကျင့်ပြုသည်။ နည်းဥပဒေအတိုင်းကျင့်သည်။ put upon တင်ထားသည်။ တင်သည်။ put to death သတ်သည်။ to put to it နှိပ်စက်ညှဉ်းဆဲသည်။ စိတ်ကျဉ်းကျပ်စေသည်။ put out ပြင်မှာထုတ်သည်။ put out, extinguish သတ်သည်။ to put to sea ပင်လယ်သို့ထွက်စပြုသည်။

Quack ဝမ်ဘဲလိုအသံလုပ်သည်။ a quack ဆေးသွားရောင်။

quaff သောက်ကျူးသည်။

quail ငုံးငှက်။ to quail စိတ်ယော့သည်။

quaint သေချာသည်။

quake တုန်လှုပ်သည်။

qualm ပြော့်ကလီဆီ။

quay ကမ်ပေါ်တွင်ကုန်ထားရာတံတား။

queen မိဘုရား။

queer ထူးခြားသည်။ ရယ်ဖွယ်ရှိသည်။

quell အောင်သည်။ နိုင်သည်။

quench သတ်သည်။ quench fire မီးသတ်သည်။ quench thirst ရေငတ်ပြေသည်။

quest ရှာခြင်း။

quick မြန်သည်။ လျင်မြန်သည်။ အသော့။

quill ငှက်ကြီးတောင်။ ဖြူရူး။ ငန်းတောင်။

quire စက္ကူ၂၄ချပ်

quit စွန့်သည်။ လွှတ်သည်။ ထွက်သွားသည်။

quite အကုန်။ လုံးလုံး။

quoit ကစားသောသံကွင်း။
quote စာကထုတ်ယူသည်။
quoth ဆိုသည်။ ပြောသည်။
Race ပြေးပြိုင်ခြင်း။ a kind အမျိုး။
rack ထိပ်မြှောက်သည်။ ထိပ်ခတ်သည်။ စစ်သည်။
raft သစ်သားဖေါင်။
rag အဝတ်စုတ်။
rage ဒေါသ။ အမျက်ထွက်ခြင်း။ to rage အလွန်ပြင်းသည်။
rail ဆဲသည်။ ကဲ့ရဲ့သည်။ a rail ကန့်လန့်။
rain မိုဃ်းရွာခြင်း။ မိုဃ်းရွာသည်။
raise ချီကြွသည်။ ထောင်သည်။ ချီမြှောက်သည်။ မသည်။
rake ထွန်ခြစ်သည်။ ထွန်တုံး။ လူဆိုး။
ram သိုးထီး။
ran ပြေးဘူးသည်။ see run.
rang as a bell ခေါင်းလောင်းတီးဘူးသည်။ see ring.
range အစီစဉ်အလိုက်ထားသည်။ လယ်သွားသည်။ အလွတ်သွားသည်။ အတန်း။
rank အစုအငန်း။ အပိုင်း။ အမည်အရည်။ အရာ။ အစီအတန်း။ အတန်း။ strong, vigorous သန်းသည်။ strong scented နံသည်။ စော်သည်။ ညှော်သည်။
rap ခေါက်သံခေါက်သည်။ ခေါက်သည်။
rape မုဒိန်းကျင့်သည်။
rare ရှားသည်။ မရှား။ အဖိုးကြီးသည်။ မြတ်သည်။ ထူးခြားသည်။ thin ပါးသည်။ မထူဘူး။
rate အဖိုး။
rave စိတ်ရူးသည်။ အမျက်ထွက်သည်။

raze ဖျက်ဆီးသည်။

rash စိတ်ပြင်းသည်။ ရဲသည်။ ရဲဝံ့သည်။ မဆင်ခြင်ဘဲလျက်ပြုသည်။ စိတ်မြန်သည်။

rat ကြွက်။

raw စိမ်းစိမ်းရှိသည်။ မကျက်။

ray ရောင်ခြည်။

reach မှီသည်။ ကိုင်၍မှီသည်။ ရောက်သည်။ to reach and give a thing လက်ရှေသည်။

read ဖတ်ရွတ်သည်။ ဖတ်သည်။

realm နိုင်ငံ။ တိုင်း။ တိုင်းနိုင်ငံ။ ပြည်။

reap စပါးရိတ်သည်။ ရိတ်သည်။

rear နောက်နောင်။ နောက်ဘက်။ rear of an army တပ်နောက်။

reel ဝေမူး၍သွားသည်။ ယိုင်သွားသည်။

reign မင်းမူသည်။ နန်းစံသည်။ အစိုးရသည်။ အုပ်ချုပ်သည်။ လက်ထက်။

rein ဇက်ကြိုး။ ဇက်ကြိုးဆွဲသည်။ to govern, restrain အုပ်စိုးသည်။ အာဏာထားသည်။ to give the rein ဇက်လွှတ်သည်။ ပြုချင်တိုင်းပြုစေသည်။

rent of a house အိမ်ခ။ of land မြေခ။ a rent အစုပ်။ rent, tore စုတ်ဘူးသည်။ စုတ်ပြီ။ see rend.

rest ငြိမ်ချမ်းခြင်း။ ငြိမ်ချမ်းသည်။ ငြိမ်နေသည်။ what is left ကျန်ရစ်သည်အရာ။ to sleep အိပ်ပျော်သည်။

rhyme လင်္ကာစပ်ဆိုခြင်း။

rib နံရိုး။

rice ဆီ။

rich ငွေရတတ်သည်။ အဖိုးထိုက်သည်။ အလွန်ကောင်းသည်။
rid လွတ်စေသည်။ to get rid of ဖယ်ရှားသည်။
ride စီးနင်းသည်။ စီးသည်။
ridge ရိုး။ ridge of mountains တောင်ရိုး။
rife ပေါများသည်။
rig ဝတ်သည်။ rig a vessel သင်္ဘောရွက်ကြိုးတန်ဆာဆင်သည်။
right မှန်ကန်သည်။ ဖြောင့်မတ်သည်။ လကျာ။ rights ဆိုင်ပိုင်သမျှ။
rill ရေကြောင်းခလေး။
rim နားခန်းနား။
rind of fruit သစ်သီးခွံ။
ring အကွင်း။ အဝိုင်း။ finger ring လက်စွပ်။ the bell rings ခေါင်းလောင်းမည်သည်။ to ring မည်သည်။ to ring a bell ခေါင်းလောင်းထိုးသည်။
rip ရုတ်သည်။ ရုတ်ပြတ်သည်။
ripe မှည့်သည်။ ရင့်သည်။
rise ထသည်။ ထက်မြင့်သည်။ ထခြင်း။ ထက်ခြင်း။
risk စွန့်စားသည်။
rite ဓမ္မဝတ်။ မင်္ဂလာ။
rive ခွဲသည်။
road လမ်းခရီး။ သင်္ဘောကျောက်ချရာအရပ်။
roam လယ်၍သွားသည်။
roar ဟောက်သည်။ အော်ဟစ်သည်။ ထိသည်းသည်။
roast မီးနှင့်ကင်သည်။
rob လုယက်သည်။ ခိုးမြဲထိုက်သည်။
robe ဝတ်လုံ။

rock ကျောက်ဆောင်။

rod နှင်တံ။ ရုတ်ခလေး။

rode စီးဘူးသည်။ see ride.

roe သမင်မ။ ငါးဥ။

rogue လူဆိုး။

roll လှိမ့်သွားသည်။ လှိမ့်သည်။ လိပ်သည်။ a roll အလိပ်။

roof အိမ်မိုး။

room အခန်း။ နေရာ။ in stead of, the room of အစား ကိုယ်စား။ အစားဝင်သည်။

roost ငှက်တန်း။ နားနေသည်။

root အမြစ်။ မူလ။ to root up အမြစ်တူးသည်။

rope ကြိုး။

rose နှင်းပွင့်။ did rise ထဘူးသည်။ see rise.

rot ဆွေးမြေ့သည်။ ပုပ်စပ်သည်။

rough ကြမ်သည်။ မချော။

round လုံးလုံးရှိသည်။ on all sides ပတ်လည်။

rouse နှိုးဆော်သည်။ တိုက်တွန်းသည်။

rout ဖရိုဖရဲပြေးခြင်း။ အကွဲကွဲအပြားပြားပြေးစေခြင်း။

route လမ်းခရီး။ သွားရာလမ်း။

rove လယ်သွားသည်။

row တက်ခတ်သည်။ a rank အတန်း။

rub ပွတ်တိုက်သည်။

rude စော်ကားသည်။ ရိုင်းသည်။ ဆော့သည်။

rule မျဉ်းတံ။ to rule မျဉ်းသားသည်။ a precept နည်း ဥပဒေ။ ထုံးစံလေ့။ to govern ချုပ်သည်။ အစိုးရ။ အုပ်စိုးရသည်။ a rule, reign လက်ထက်။

rum သေရက်။

rump မြီးထူး။ ကြောရိုးအောက်ဆုံး။

run ပြေးသွားသည်။ to run away ထွက်ပြေးသည်။ to flow စီးသွားသည်။ to flow out စီးထွက်သည်။

ruse လှည့်စားခြင်း။

rush တဟုန်တည်းပြေးသည်။ a kind of grass ကျူပင်။

rut လှည်းဘီးနင်းရာ။ လှည်းကြောင်း။

rust ဂျည်းအညှိ။

Sack အိပ်။ to sack လုရှသိမ်းယူသည်။

sad စိတ်မသာ။ ညှိုးငယ်သည်။ စိတ်ညှိုးငယ်စွာရှိသည်။ စိတ်ညှိုးဖွယ်။

safe လုံချုံသည်။ ဘေးလွတ်သည်။ a safe စားစရာသိုထားရာ။

sage ပညာရှိ။ ပညာရှိသောလူကြီး။

said ပြောဘူးသည်။ ပြောခဲ့ပြီ။ see say.

sail ရွက်။ ရွက်တိုက်သည်။

saint သူတော်ကောင်း။

sake အတွက်အတာ။ အဖို့သော၌။ ကြောင့်။ အလို၌။

sale ရောင်းခြင်း။

salt ဆား။ to be salt ငန်သည်။

salve ဖရောင်းဆီ။

same အတူတူ။ နည်းတူ။ တခြားမဟုတ်။

sand သဲ။

sane စိတ်တည်သည်။ ကျန်းမာသည်။

sang သီခြင်းဆိုဘူးသည်။ see sing.

sank did sink မြုပ်ဘူးသည်။ နှစ်ဘူးသည်။ see sink.

sap သစ်ပင်ရေ။ to sap အောက်မှာတူးသည်။

sash ခါးစည်း။

sat ထိုင်ဘူးသည်။ ထိုင်ခဲ့ပြီ။ see sit.

save ကယ်မသည်။ ကယ်ချွတ်သည်။ ကယ်ယူသည်။ to lay up, preserve သိုထားသည်။ မသုံး။ စစ်စည်သည်။ except မှတပါး။

saw လွှ။ လွှတိုက်သည်။ did see ကြည့်မြင်ဘူးသည်။ see see.

say ပြောသည်။ ဆိုသည်။

scab အနာဖေး။

scald ရေပူလောင်သည်။

scale ချိန်ခွင်။ ရာဇူ။ a rule ပေ။

scalp ခေါင်းရေ။

scant မလောက်။

scar အနာရွတ်။

scarce ရှားပါးသည်။

scare ခြိမ်ခြောက်သည်။

scarf တပက်။

scene ဇာတ်အရုပ်။ ကား။ ကြည့်ဖွယ်သောအရာ။

scent အနံ့။ အမွှေး။ to scent အနံ့ခံသည်။

scheme အကြံ။ အရည်အဆောင်။ ပုံ။

schism ကွဲပြားခြင်း။

school စာသင်ကျောင်း။

scoff ကဲ့ရဲ့သည်။

scold ငေါက်ငန်းသည်။

scoop ဇွန်း။ ဇွန်းနှင့်ခြစ်သည်။

scope မိတ်ဆွေအကြီး။ မိတ်ဆွေအစွမ်သတ္တိ။ room, liberty အလွတ်နေရာ။
scorch မှိုက်သည်။
score နှစ်ဆယ်။ to score ကမ္ဘိချိုးသည်။ မှတ်သားသည်။ ရေတွက်သည်။
scorn ရှုံ့ရှာသည်။ မထိမဲ့မြင်ပြုသည်။ မုန်းသည်။ သရော်သည်။
scour ပွတ်သတ်သည်။ ဆေးကြောသည်။
scourge ရိုက်သည်။ ရိုက်ဒါနှိပ်ထားသည်။ a scourge, calamity ဘေးဥပါတ်။
scout တလျှို။
scowl မျက်မှောင်ကြုပ်သည်။
scrap အစခလေး။
scrape ခြစ်သည်။
scratch ခြစ်မိသည်။
scrawl ခြစ်ရေးသည်။
scream အော်သည်။ အော်ဟစ်သည်။
screech အော်သည်။ အော်ဟစ်သည်။
screen အကာ။ အကွယ်အကာ။ တင်းထိမ်။
screw ဝက်အူ။ to screw, to squeeze ညှစ်သည်။
scribe စာရေး။
scrub ဆေးကြောသည်။
scud လျင်မြန်စွာပြေးသည်။
sculk ပုံးအောင်းသည်။
scull ခေါင်းခွံ။
scurf ဗေါက်။
scum အမြုပ်။

scythe မြက်ရိတ်ဓား။
sea ပင်လယ်။ သမုဒ္ဒရာ။
seal တံဆိပ်ခတ်သည်။ တံဆိပ်။
seam ချုပ်ရိုး။
sear ခြောက်သည်။ မစိမ်း။
search ရှာဖွေသည်။
seat ထိုင်ရာ။
sect အယူကွဲပြားသောသူတို့။ တဘာသာတည်းဝင်သောသူတို့။
see မြင်သည်။ ကြည့်သည်။ perceive သိမြင်သည်။ bishop's see ဂိုဏ်းအုပ်ပိုင်နယ်။
seed အစေ့။ မျိုးစေ့။ ကာမရေ။ သားစဉ်မြေးဆက်။
seek ရှာဖွေသည်။
seem စိတ်ထင်သည်။ ဖြစ်ဟန်ရှိသည်။
seen မြင်ခဲ့ပြီ။ see see.
seethe ပြုတ်ချက်သည်။
seize ကိုင်တွယ်သည်။ ကိုင်သည်။ ဖမ်းသည်။
self မိမိကိုယ်။ မိမိ။ ကိုယ်။ ကိုယ်တိုင်။ myself ကျွန်ုပ်ကိုယ်။ ကျွန်ုပ်ကိုယ်တိုင်။ himself သူကိုယ်။ သူကိုယ်တိုင်။ themselves သူတို့ကိုယ်။ သူတို့ကိုယ်တိုင်။ yourself သင့်ကိုယ်။ သင့်ကိုယ်တိုင်။ မင်းကိုယ်။ မင်းကိုယ်တိုင်။ နင့်ကိုယ်။ နင့်ကိုယ်တိုင်။ ourselves သင်တို့ကို။
sell ရောင်းသည်။
selves မိမိတို့ကိုယ်။ ourselves ကျွန်ုပ်တို့ကိုယ်။ ကျွန်ုပ်တို့ကိုယ်တိုင်။ yourselves သင်တို့ကိုယ်။ သင်တို့ကိုယ်တိုင်။ မင်းတို့ကိုယ်။ မင်းတို့ကိုယ်တိုင်။ themselves သူတို့ကိုယ်။ သူတို့ကိုယ်တိုင်။

send စေလွှတ်သည်။ လွှတ်လိုက်သည်။ to send as a letter, &c. ပေးလိုက်သည်။ ပို့လိုက်သည်။ ပို့စေသည်။ ပါးစေသည်။ ပါးလိုက်သည်။

sense အာရုံ။ meaning, definition အနက်အဓိပ္ပာယ်။ mind, intellect ဉာဏ်။ စိတ်။ ဝိသယရုပ်။

sent စေလွှတ်ဘူးသည်။ စေလွှတ်ခဲ့ပြီ။ see send.

serve အစေခံသည်။ အမှုထမ်းသည်။ စေစားလုပ်သည်။ to minister to လုပ်ကျွေးသည်။

set ထားသည်။ စိုက်သည်။ to set a time ချိန်းချက်သည်။ to set by နှစ်သက်သည်။ to set aside ဖယ်ထားသည်။ ပလပ်စေသည်။ to set against ရန်သူဖြစ်အောင်ဂုံးတိုက်သည်။ to set out စသည်။ သွားစပြုသည်။ to set up ထူထောင်သည်။ to set, as the sun, moon, &c. ဝင်သည်။ to set with gems ကျောက်စီသည်။ a set တပုံ။ တစု။ တပေါင်းတည်း။ တသင်းတည်း။ a pair တစုံ။

sew အပ်ချုပ်သည်။

sex male ယောက်ျား။ အထီး။ အဖို။ female မိမ္မ။ အမ။

shade အရိပ်။ to shade အရိပ်ပေးသည်။ a screen အကွယ်အကာ။

shaft မြား။ column, pillar တိုင်။ shaft or pole of a carriage ရထားတံ။ shaft, a passage dug in the ground တွင်း။

shall လိမ့်မည်။ ရမည်။ he shall go သူသွားရလိမ့်မည်။

shake လှုပ်သည်။ တုံ့လှုပ်သည်။ to shake out or off ခါသည်။ ခါချသည်။ to shake off, as leaves or

fruits ကြွေသည်။ to shake hands လက်ဆွဲသည်။
sham အရောင်ဆောင်သည်။ အဟန်ဆောင်သည်။
shame အရှက်။ ရှက်စရာသောအမှုအကျင့်။ to shame ရှက်စေသည်။
shank ခြေထောက်။
shape ပုံ။ ပုံသဏ္ဌာန်။ ပုံလုပ်သည်။
share ဝေစု။ အဖို့။
shark ငါးမန်း။
sharp ထက်သည်။ ချွန်သည်။ ညာဏ်ထက်သည်။
shave လှီးသည်။ မုတ်ဆိတ်ရိတ်သည်။
she သူ။ the word *she* is used when speaking of females, *she* ဟူမူကားအမနှင့်ဆိုင်သောစကာဖြစ်သည်။
sheaf ကောက်လှိုင်း။
shear ကပ်ကျည်းနှင့်ညှပ်သည်။
shears ကပ်ကျည်း။
sheath ဓါးအိမ်။
sheathe ဓါးအိမ်သွတ်သည်။
shed ထင်းခုတ်။ to pour လောင်းသည်။ သွန်းလောင်းသည်။ ကျသည်။ shed tears မျက်ရေကျသည်။ မျက်ရေယိုသည်။
sheen အရောင်တောက်ခြင်း။ အရောင်လျှပ်ခြင်း။
sheep သိုး။
sheer မရောမနှော။ ချည်း။ သက်သက်။
sheet အချပ်။ bed-sheet အိပ်ရာခင်း။
shelf – ထားရာ။ စင်။
shell ခရု။

shew see show.

shield ဒိုင်း။ to shield, defend ကွယ်ကာသည်။

shift ပရိယာယ်။ to change ပြောင်းလဲသည်။ a garment အတွင်းခံအဝတ်။ ချွေးခံအဝတ်။

shin ညှိခြည်း။

shine တောက်သည်။ အလင်းလျှင်သည်။

ship သင်္ဘော။

shire နယ်။ ခရိုင်။

shirt ချွေးခံအဝတ်။

shoal ရေတိမ်အရပ်။

shock တိုက်မိ၍လှုပ်ခြင်း။ ထိခိုက်၍လှုပ်ခြင်း။ to shock စိတ်ရှုံ့သည်။ ရှုံ့အောင်စကားပြောသည်။ နှစ်လိုးတုံ့သည်။

shod ဖိနပ်စီးဘူးသည်။ ဖိနပ်စီးခဲ့ပြီ။ see shoe.

shoe ခြေနင်း။ to wear shoes ဖိနပ်စီးသည်။ to shoe, as a horse မြင်းခွာရိုက်သည်။

shone တောက်ဘူးသည်။ တောက်ခဲ့ပြီ။ see shine.

shook လှုပ်ဘူးသည်။ ခါဘူးသည်။ see shake.

shoot ပြစ်သည်။ ပြစ်ခတ်သည်။ shoot up, as a plant အညွှောက်ပေါက်သည်။

shop ဆိုင်။

shore sea-shore ပင်လယ်ကမ်း။ of a river မြစ်ကမ်း။

shorn ရိတ်ခဲ့ပြီ။ see shear.

short တိုသည်။ short time မကြာ။ ကာလမကြာ။

shot ကျည်စေ့။ စရိတ်။ cannon shot အမြောက်စေ့။ did shoot ပြစ်ဘူးသည်။ have or has shot ပြစ်ခဲ့ပြီ။ see shoot.

shove တွန်းသည်။ ရွှေ့သည်။

should should go သွားသင့်သည်။ သွားအပ်သည်။ သွားရသည်။ see shall.

shout အော်ဟစ်သည်။ ကြွေးကြော်သည်။

show ပြသည်။ ဖေါ်ပြသည်။ ပြညွှန်သည်။ to teach or inform ပြမှာသည်။ ပြောပြသည်။ show, not reality အဟန်ဆောင်ခြင်း။

shown ပြခဲ့ပြီ။ see show.

shred ချေသောပြတ်စခလေး။

shrew စိတ်တိုရန်ထွေတတ်သောမိမ္မ။

shrewd လိမ္မာသည်။ ညာဏ်ရှိသည်။

shrine ယဇ်ပလ္လင်။

shriek အော်သည်။

shrimp ပုဇွန်။

shrink ကျုံ့သည်။ ရှုံ့သည်။ တွန့်သည်။ to draw back through fear စိတ်ရှုံ့သည်။ စိတ်လျှော့သည်။ စိတ်တွန့်သည်။ စိတ်ပျက်သည်။

shroud လူသေထုပ်သည့်အဝတ်။ ကိုယ်လှုံ့ရန်။ to shroud ခိုလှုံသည်။ shrouds သင်္ဘောမှာကြိုးလျှောကား။

shrub သစ်ပင်ခလေး။

shrug ပခုံးတွန့်သည်။

shun ရှောင်သွားသည်။ သွေရှောင်သည်။ ဖယ်ရှောင်သည်။

shut ပိတ်သည်။ ဖုံးသည်။ ပိတ်ထားသည်။ ဖုံးထားသည်။ to shut up, confine ချုပ်သည်။ to shut out မဝင်ရအောင်တံခါးပိတ်ထားသည်။

shy ရှောင်ရှားသည်။

sick နာသည်။ အော်ဂလိုဆနိသည်။
side နံဘေး။ ဖက်။
siege စစ်သည်ဖြင့်ဝိုင်းသည်။
sieve ဆံခါ။
sift ဆံခါနှင့်ချသည်။ to try, examine စစ်သည်။
sigh ရှိုက်သည်။ ရှိုက်ခြင်း။
sight မျက်စိအာရုံ။ ကြည့်ခြင်း။ မြင်ခြင်း။ a sight ကြည့်ဖွယ်သောအရာ။ sight of the eye, pupil မျက်ဆန်။ out of sight ကွယ်လျက်မမြင်နိုင်။ မျက်စိတဆုံးမမျှော်နိုင်။ ကွယ်သည်။
sign နိမိတ်လက္ခဏာ။ to sign လက်မှတ်ထိုးသည်။ signs of the zodiac ရာသီတို့။
silk ပိုးခြည်။ ပိုးအဝတ်။
sill တံခါးခုံ။
sin ဒုစရိုက်အပြစ်။
since နောက်မှ။ သို့သောကြောင့်။ since that time ထိုကာလနောက်မှ။ since when, since that ထိုနောက်မှ။
sing သီခြင်းဆိုသည်။ to sing as birds, &c. မြည်သည်။
singe မီးနှင့်မှိုက်သည်။
sink မြုပ်သည်။ နစ်သည်။ a sink အညစ်သွန်ရာ။
sip မှုတ်သောက်သည်။
sir ဘုရား။ သခင်။ ခင်ဗျား။
sire အဖခမည်းတော်။ ခမည်း။
sit ထိုင်နေသည်။
site တည်ထောင်ရာအရပ်။ ဆောက်ရာအရပ်။
sithe မြက်ရိတ်ဓါး။

six ခြောက်။ ခြောက်ခု။ ၆။
sixth ဆဋ္ဌမ။ ခြောက်ခုမြောက်။
size အလုံးအရပ်။
skein ခြည်ခင်။
sketch ပုံ။ to sketch ပုံရေးသည်။
skiff သံပန်ခလေး။
skill အတတ်အလိမ္မာ။ လုပ်ရည်ကြံရည်။
skim ဆွဲယူသည်။ ဆွဲသည်။ ခပ်ပြစ်သည်။
skin သားရေ။ skin, or rind of fruit အခွံ။
skip ခုန်သည်။
skirt ကုလားနား။ အဝတ်နား။ အနား။
skreen ကုလားကာ။ ကွယ်ကာသည်။
skull ဦးခေါင်းခွံ။
sky မိုဃ်းကောင်းကင်။
slab ပကားစောင်း။ a slab or stone ကျောက်ပျဉ်။
slack လျော့သည်။ မတင်း။ careless သတိလစ်သည်။ slow နှေးနှေးဖြစ်သည်။ နောက်ကျသည်။
slain သတ်ဘူးသည်။ သတ်ခဲ့ပြီ။ see slay.
slake ရေငတ်ပြေသည်။ ပြေသည်။
slang လောက်လွှဲနှင့်ပြစ်ဘူးသည်။ ဆွဲထားဘူးသည်။ see sling.
slant စောင်းသည်။
slap လက်ဝါးနှင့်ပုတ်ခတ်သည်။
slash ခုတ်သည်။
slate ကျောက်သင်ပုံး။
slave ကျွန်ခံသူ။ ကျွန်။
slay သတ်သည်။ အသက်သတ်သည်။

sledge သံတူကြီး။
sleek ချောမွေ့သည်။
sleep အိပ်ပျော်သည်။
sleet မိုးသီးပွင့်။
sleeve အင်္ကျီလက်။
sleight မျက်လှည့်ခြင်း။
slept အိပ်ဘူးသည်။ အိပ်ခဲ့ပြီ။ see sleep.
slew သတ်ဘူးသည်။ see slay.
slice ညှင်းသည်။ လှီးသည်။ slice of bread မုန့်တပြား။
slid ကျော်ဘူးသည်။ see slide.
slide ကျော်သွားသည်။
slight အနည်းငယ်။ အမှုမထားလောက်။ a slight မထိမဲ့မြင်ပြုခြင်း။
slim သေးသေး။ သွယ်သွယ်။ စည်းသည်။
slime အချွဲအညှိ။
sling လောက်လွှဲ။ လွှဲပြစ်သည်။ ဆွဲထားသည်။ ဆိုင်းဆွဲသည်။ a sling ဆိုင်း။
slink ရှက်သော့ကြောင့်ထွက်သွားသည်။
slip ကျော်သည်။ ကျော်သွားသည်။ to slip away တိတ်ဆိတ်စွာသွားသည်။ to slip into တိတ်ဆိတ်စွာဝင်သည်၊ တိတ်ဆိတ်စွာသွင်းသည်။ to let slip လွှတ်လိုက်သည်။ a slip, a mistake အမှား။
slit အကွဲ။ လှီးသည်။ အရှေ့လိုက်ဖြတ်သည်။
sloop သင်္ဘောတပင်တိုင်။
slop သောက်ကြူးသည်။ သောက်လွန်သည်။ သောက်စရာအလကားဖိတ်သည်။

slope စောင်းသည်။ အစောင်း။
sloth ပျင်းရိခြင်း။
slough ချွတ်ပြီးသောမြွေရေ။ a muddy hole or place ရွှံ့ပွက်။ slough (pron. *sluff*,) as a foul sore ကြွေကျသည်။
slow နှေးသည်။ နောက်ကျသည်။ ဖြေးဖြေး။ dull, stupid ထိုင်းသည်။ ထိုင်းမှိုင်းသည်။
sluice ရေပိုးမြောင်း။ မြောင်းဝ။
slung ဆွဲပြစ်ခဲ့ပြီ။ ဆွဲထားပြီ။ see sling.
slunk ရှက်သောကြောင့်သွားဘူးသည်။ ရှက်သောကြောင့်သွားခဲ့ပြီ။
slur လှူးသည်။ a slur တင်သောအပြစ်။
slut ညစ်ညမ်းသောမိန်းမ။
sly လိမ်တတ်သည်။
smack နှုတ်ခမ်းရုတ်သည်။
small ငယ်သည်။
smart စပ်သည်။ quick, lively ဖြတ်လပ်သည်။
smear လိမ်းသည်။
smell နံသည်။ အနံ့ရသည်။ အနံ့။ အနံ့ရခြင်း။
smelt ကျိုချက်သည်။ did smell အနံ့ရဘူးသည်။ အနံ့ရခဲ့ပြီ။ see smell.
smile ပြုံးသည်။
smite ရိုက်သည်။ ရိုက်ပုတ်သည်။
smith ပန်းပဲ။
smoke မီးခိုး။ မီးခိုးတက်သည်။ to smoke a pipe ဆေးတံသောက်သည်။ to smoke a cigar ဆေးလိပ်သောက်သည်။

smooth ချောမွတ်သည်။ ချောချောလုတ်သည်။

smote ရိုက်ဘူးသည်။ see smite.

smut မီးသွေးနှင့်လူးသည်။

snail ခရုရုတ်။

snake မြွေ။

snap ချိုးသည်။ ချိုးဖြတ်သည်။ as a string ကြိုးဖြတ်သည်။ to snap as a dog ဟပ်သည်။ to snap finger and thumb လက်ဖျည်းတီးသည်။

snare ကျော့ကွင်း။

snarl ဟိန်းသည်။

snatch ဆုတ်ဆွဲသည်။ လုသည်။

sneak ချောင်းမြောင်း၍သွားသည်။

sneer မဲ့ရွဲ၍ပြည်းစပ်စပ်ပြုံးသည်။

sneeze ချည်ဆတ်သည်။

snip ကပ်ကျည်းနှင့်ညှပ်သည်။

snipe မြေဝတ်။

snore အိပ်ဟောက်သည်။

snort နှာခေါင်းမှုတ်သည်။ နှာခေါင်းဖြုတ်သည်။

snot နှတ်။

snout နှာခေါင်း။

snow မိုဃ်းပွင့်။

snuff ရှူသွင်းသည်။ tobacco dust နှာခေါင်းဆေး။ snuff of a candle မီးတိုင်လောင်စာ။ to snuff a candle မီးညှပ်သည်။

snug ကျပ်နေသည်။

so .သည့်ကဲ့သို့။ ဤကဲ့သို့။ သည့်အတိုင်း။ သည့်လို။ သည့်နည်း။ ထိုနည်းတူ။ ထိုကြောင့်။ သို့သော့ကြောင့်။ if so သို့ဖြစ်လျှင်။ so that အောင်။ ရအောင်။ speak so that I may hear ငါကြားအောင်ပြောပါ။ so as အောင်။ ရအောင်။

soak ရေစိမ်ထားသည်။

soap ဆပ်ပြာ။

soar ပျံဝဲသည်။

sob ငိုရှိုက်သည်။

sock ခြေအိတ်။

sod မြေအတုံးအခဲ။ did seethe ပြုတ်ဘူးသည်။

soft ပျော့သည်။ နူးသည်။ နူးညံ့သည်။

soil မြေဩဇာ။ to soil ညစ်စေသည်။ လူးသည်။ မွေးနေသည်။

sold ရောင်းဘူးသည်။ ရောင်းပြီ။ see sell.

sole of the foot ခြေဖဝါး။ sole, single, only တယောက်တည်း။ တခုတည်း။ တကောင်တည်း။ အထီး။

solve ဖြေသည်။

some တချို့။ အချို့။

son သား။

song သီချင်း။

soon တခဏ။ မကြာ။ soon after that ထိုနောက်တခဏမကြာ။ as soon as he came သူလာပြီးသည့်တခဏတွင်။ လာပြီးသည့်နောက်ချက်ချင်း။ soon after sun rise နေထွက်သည့်နောက်တခဏမကြာ။ as soon as တခဏတွင်။

soot ကြပ်မိုး။
soothe ပြေငြိမ်စေသည်။ မိတ်အေးစေသည်။
sop ဟင်းရည်နှင့်မုန့်တို့သည်။
sore အနာ။ နာသည်။
sort အမျိုး။ to sort အမျိုးကွဲပြားသည်။
sot ရစ်မူးတတ်သောသူ။ ထိုင်းသောသူ။
sought ရှာဖွေဘူးသည်။ ရှာခဲ့ပြီ။ see seek.
soul မိတ်ဝိညာဉ်။ နံဝိညာဉ် body and soul ရုပ်နံနှစ်ပါး။ life အသက်။
sound အသံ။ healthy, not defective အနာမရှိ။ to sound ရေစမ်သည်။ a shallow part of the sea ပင်လယ်မှာကျောက်စွဲရာအရပ်။
soup သားပြုတ်နီးရည်။
sour ချဉ်သည်။ မချို။
source မူလ။ ပဌမရင်း။ ဖြစ်စအဖြစ်။
south တောင်မျက်နှာ။ တောင်။
sow ဝက်မ။ sow (pronounced *so*,) ကြဲသည်။ ကြဲဖြန့်သည်။ မျိုးကြဲသည်။
sown ကြဲဘူးသည်။ ကြဲခဲ့ပြီ။ see sow.
space လဟာ။ အာကာသ။ အကြား။ space of time, as a space of a year တနှစ်ပတ်လုံး။
spade တူးရွင်း။
spake ပြောဘူးသည်။ see speak.
span တထွာ။ did spin ဝင့်ဘူးသည်။
spank လက်ဖဝါးနှင့်ရိုက်သည်။
spar of a ship ရွက်လက်။

spare သည်းခံစွာပြုသည်။ နှစ်မြောသည်။ not to waste တဖြေးဖြေးကုန်စေသည်။ to be spare, lean ပိန်သည်။

spark မီးပေါက်။ မီးပွါး။

spasm အကြောဆွဲခြင်း။

spat တံတွေးထွေးဘူးသည်။ see spit.

spawn ငါးဥ။

speak ပြောဆိုသည်။ မြွက်သည်။ စကားပြောသည်။

spear လှံ။ spear handle လှံတံ။ to spear လှံနှင့်ထိုးသည်။

speck အစက်အစွမ်။

speech စကားပြောခြင်း။ ဘာသာစကား။

sped အလျင်အမြန်သွားဘူးသည်။ အလျင်အမြန်သွားခဲ့ပြီ။ see speed.

speed အလျင်အမြန်။ to speed အလျင်အမြန်သွားသည်။ လျင်မြန်စွာပြေးသည်။

spell စာလုံးပေါင်းသည်။

spend ကုန်စေသည်။ သုံးကုန်သည်။ to waste ဖြုန်းထီးသည်။ to spend time အချိန်ကုန်သည်။

sphere အလုံးသဏ္ဍာန်။

spice နံ့သာမျိုး။

spike စပါးနှံ။ a large nail သံချွန်ကြီး။ to spike a gun အမြောက်နားပေါက်ကိုသံချွန်နှင့်ပိတ်သည်။

spill ဖိတ်သည်။

spin ဝင့်သည်။ ခြည်ဝင့်သည်။ to spin or turn round as a top ကျင်လှည့်သည်။

spine ကြောရိုး။

spire ပြသာဒ်။ ဝက်အူ။

spirt as water ရေယိုတ်ခဲနဲထွက်သည်။

spit တံတွေးထွေးသည်။ တံတွေး။ an instrument တံရှိ။ တံကျင်။

spite မနာလိုခြင်း။ မုန်းခြင်း။ ငြိုးရှိခြင်း။

splash ဆွဲစည်သည်။

splice as a rope or string ကြိုးလွှန်းချ်ဆက်သည်။

split ခွဲသည်။ ခွဲဘူးသည်။ ခွဲနဲပြီ။

spoil လက်ရ။ လုယက်သည်။ to injuré ဖျက်ဆီးသည်။

spoke ပြောဘူးသည်။ see speak. Spoke of a wheel အိန်းထောက်။

sponge ရေရှပ်။

spoon ဇွန်း။

sport ကစားခြင်း။

spot အစက်အပေါက်။ အကွက်အကျား။ of ground မြေတကွက်။ အရပ်။

spouse အိမ်ထောင်ဘက်။ ခင်ပွန်း။

spout ပြွန်။ to spout forth as water ရေထွက်သည်။ ပန်းထွက်သည်။

sprain အဆက်မြက်သည်။ အကြောတင်သည်။ အကြောလွဲသည်။

sprang did jump ခုန်ဘူးသည်။ sprang up ပေါက်ပွါးဘူးသည်။ see spring.

sprawl လှိမ့်လူးသည်။

spray မိုးယိုးပက်ခြင်း။ ရေမှုတ်ပက်ခြင်း။

spread လွှန်းထားသည်။ ခင်းထားသည်။ နှံ့ပြားသည်။ ဖြန့်သည်။ spread open ပွင့်လစ်သည်။

sprig အညွန့်။ အညှောက်။

spring — စမ်ရေ။ မူလအရင်း။ a trap ကျော့ကွင်း။ to spring, jump up ခုန်သည်။ to spring, grow up ပေါက်ပွါးသည်။

sprout — အညွှောက်။ to sprout အညွှောက်ထိုးသည်။

sprung — ခုန်ပြီ။ ပေါက်ပွါးခဲ့ပြီ။ see spring.

spume — အမြှုပ်။ to spume အမြှုပ်ထွက်သည်။

spun — ဝင့်ခဲ့ပြီ။ see spin.

spur — အတက်။ to spur တိုက်တွန်းသည်။ နှိုးဆော်သည်။

spurn — ခြေနှင့်ထိုးသည်။ ကျောက်ကန်သည်။

spy — တံလျှို။ to spy မြင်သည်။ ကြည့်သည်။ ကင်းထိုးသည်။

squall — အော်ဟစ်သည်။ အော်သည်။ a squall မိုဃ်းနှင့်လေ တချက်တည်းလာခြင်း။

square — စတုရန်းလေးထောင့်။ ကျင်တွယ်။

squat — ထောင့်ခြောင်ထိုင်သည်။

squeeze — နှိပ်ဖိသည်။ ညှစ်သည်။

squib — မီးပန်းဖိတ်။

squint — မျက်မိစောင်းသည်။

squirt — ရေပန်းထွက်သည်။ a squirt ရေပြွန်။ ပြွတ်။

stab — ထိုးသွင်းသည်။

stack — of straw ကောက်ရိုးပုံ။ of grass မြက်ခြောက်ပုံ။

staff — တောင်ဝေး။ လက်စွဲ။

stag — ဒရယ်ထီး။

stage — စင်။ ဇါတ်ပွဲစင်။ စားခမ်း။

staid — ရှည်မြင့်တည်ကြည်သည်။ ရှည်မြင့်ဆောင်သည်။ did stay နေဘူးသည်။ နေခဲ့ပြီ။

stain — စွန်းသည်။ စက်သည်။

stair လှေကား။

stake ထိုးငါး။ တံသင်းတိုင်။ to pledge ပေါင်နှံသည်။

stale အဟောင်း။

stalk အညှာ။ သစ်ပင်ရိုး။ to stalk ဟန်ဆောင်သွားသည်။

stall စားခွက်။

stamp တံဆိပ်ခတ်သည်။ ခြေဖြင့်ဆောင့်သည်။ ကျော်နင်းသည်။

stanch ဆီးသည်။ ဆီးပိတ်သည်။

stand မတ်တတ်နေသည်။ ရပ်နေသည်။ to stand by, to support မစသည်။ ထူထောက်သည်။ to be present, to look on ရှိရှုမြင်သည်။ to stand off အဝေးနေသည်။ stand out, to continue firm တည်နေသည်။ ခံနေသည်။ to be at a stand ဝိတ်တွေဝေနေသည်။ a stand, small table စားပွဲခလေး။ ခုံ။

star ကြယ်။ နက္ခတ်။

starch ကော်။

stare စိမ်စိမ်ကြည့်သည်။

stark သာချည်း။ stark mad အထွန်ရူးသည်။

start လန့်သည်။ begin to go သွားစပြုသည်။ to start up ရုတ်ခနဲထသည်။ to get the start သူတပါးမစခင်စသည်။ အယင်စသည်။

starve အစာငတ်သည်။ သေအောင်အစာငတ်သည်။ to starve with cold ချမ်းသဖြင့်သေသည်။

state အကြောင်းအရာ။ ဖြစ်ရာအဖြစ်။ a kingdom နိုင်ငံ။ to state အကြောင်းပြောသည်။

stave တွန်းထိုးခွဲဖျက်သည်။ ဖေါက်ဖျက်သည်။ to stave a cask စည်ဖျက်သည်။ a stave စည်လိုးစပ်ရန်ပျဉ်။

staves တောင်ဝေးများ။ see staff.

stay နေသည်။ နေရစ်သည်။ စောင့်နေသည်။ a stay, prop ထောက်။

stead ကိုယ်စား။ အစား။ to stand in stead မစသည်။

steal ခိုးသည်။

steam အငွေ့။

steed မြင်း။

steel သံမဏိ။

steep စောက်သည်။ to soak ရေစိမ်ထားသည်။

steer ပဲ့ကိုင်သည်။ သွားရာပြသည်။ a steer နွားထီးခလေး။

stem အညွှာ။ အရိုး။ to stem ဆီးတားသည်။

stench ပုပ်နံခြင်း။

step တလှမ်း။ ခြေလှမ်းသည်။ of stairs လှေကားထစ်။

stern ပဲ့။ harsh ကြမ်းတမ်းသည်။ ကြပ်တည်းသည်။

stew ပြုတ်ချက်သည်။

stick ဒုတ်။ stick to ကပ်သည်။ to stab ထိုးသည်။

stiff ခိုင်မာသည်။ မြဲခိုင်သည်။

stile ဝင်းခြံတက်ဆင်းရန်လှေကား။ an iron stile ကညစ်။

still တိတ်တိတ်နေသည်။ ငြိမ်သည်။ yet သေး။ ရစ်။ he is still there ထိုမှာသူရှိသေးသည်။ though သို့သော်လည်း။ a still အရက်ချက်စရာအိုး။

stilts ကုလားမခြေထောက်။

sting တုတ်သည်။ the bee stings ပျားတုတ်သည်။

stink ပုပ်သည်။ နံသည်။ နံစော်သည်။ ပုပ်နံခြင်း။

stint စည်းနည်းစွာကျွေးမွေးသည်။ စည်းနည်းစွာပေးသည်။

stir မွှေနှောက်သည်။ လှုပ်ရှားသည်။ နှိုးသည်။ နှိုးဆွသည်။ ပြောင်းသည်။
stitch အပ်နှင့်ချုပ်သည်။
stock fund ငွေရင်း။ အရင်းအနှီး။ trunk of a tree အပင်။ အပင်ကိုယ်။ cravat လည်ပင်းစည်း။ handle of a thing လက်ကိုင်အရိုး။ race, lineage အမျိုးအရိုး။
stocks ထိတ်တုံး။
stole ခိုးဘူးသည်။ see steal.
stone ကျောက်။ ကျောက်ခဲ။ a gem ရတနာကျောက်။
stool ထိုင်ခုံ။ motion of the bowels ဝမ်းသွင်းခြင်း။
stoop ညွတ်သည်။ ကုန်းသည်။ ပြပ်ဝပ်သည်။
stop ရပ်နေသည်။ တန့်နေသည်။ နေသည်။ ရပ်စေသည်။ stop a while ရပ်ဆိုင်းသည်။ to stop speaking စကားပြောနားသည်။ to wait ငံ့နေသည်။ to make a stop in writing အပုဒ်ချသည်။ to cease စဲသည်။ to shut, close up ပိတ်ဆို့သည်။ to stop, finish ပြီးသည်။ stop! နေဦး။ နေအုံး။
store ကုန်စည်ရုံ။ သိုထားရာများ။ to lay up သိုထားသည်။
storm လေမုံတိုင်း။
stove မီးဖို။ မီးအိမ်။ stove တွန်းထိုး၍ဖျက်ဘူးသည်။ see stave.
stout ကြီးဝသည်။ သန်မာသည်။ ဝသည်။
stow နေရာမှာသိုထားသည်။ အစီအရီသင့်ထားသည်။
straight ဖြောင့်သည်။ မှန်းသည်။ မကောက်။ **straight** way တခဏချင်းမကြာ။ **straight forward** တည့်တည့်။ ရှေ့ရှု။ straight through ထုတ်ချင်း။

strain စစ်သည်။ be made stiff by stretching တင်းသည်။ to squeeze in the arms ဖက်ရှိုညှစ်သည်။ to put forth strength ကြိုးစားအားထုတ်သည်။

strait ကျဉ်းသည်။ ကျဉ်းမြောင်းသည်။ a strait ခက်ခဲခြင်း။ strait, a narrow passage of water ပင်လယ်နှစ်ခုကြားတွင်ရေစီးရာလမ်း။

strand ပင်လယ်ကမ်း။ မြစ်ကမ်း။ to strand ကမ်းပေါ်မှာတင်သည်။

strange ထူးခြားသည်။ ဆန်းသည်။ အံ့ဩဘွယ်။ to be unknown အကျွမ်းမဝင်။ မသိ။

strap သားရေကြိုး။

straw ကောက်ရိုး။

stray မှားသွားသည်။ လွဲသည်။ လွဲသွားသည်။

streak အဆင်းကြောင်း။ အရောင်ကြောင်း။ streak of red အနီကြောင်း။

stream ရေစီး။ မြစ်။ ရေခြောင်း။

street မြို့ဘနိုး။ ရွာတနိုး။

strength အစွမ်းသတ္တိ။ strength of mind စိတ်အား။ see strong.

stress အား။ stress of weather လေအားနှင့်တိုက်ခြင်း။ to lay stress upon တောက်ခန့်သည်။

stretch ဆန့်သည်။ stretch out the hand လက်ဆန့်သည်။ to take by stretching the hand လက်နှင့်လှမ်းယူသည်။ to stretch on a cross စက်တိုင်မှာကားကျက်သည်။

strew ကြဲဖြန့်သည်။

strict ကြပ်တည်းသည်။
stride ခြေလှမ်းသည်။ ခြေလှမ်းကျယ်သည်။
strife ရန်တွေ့ခြင်း။ ငြင်းခုံခြင်း။
strike ရိုက်သည်။ ရိုက်နှက်သည်။ to strike into နှက်သွင်းသည်။ to strike an impression ပုံနှိပ်သည်။ တံဆိပ်ခတ်သည်။ to strike with fear ကြောက်စေသည်။ to strike sails ရွက်ရုတ်သည်။ to strike a bargain ရောင်းဝယ်မှုတွင်လက်ဝါးရိုက်သည်။ to strike out written words ချစ်သည်။ to strike a rock, as a ship ကျောက်ကိုထိရိုက်သည်။
string ကြိုးခလေး။ ကြိုးသေး။ to string သီသည်။ ကုံးသည်။ စီသည်။
strip ချွတ်သည်။
stripe အရောင်ကြောင်း။ အဆင်းကြောင်း။ a stripe, stroke အရိုက်တချက်။
strive ကြိုးစားအားထုတ်သည်။ ပြိုင်သည်။
stroke လက်နှင့်သုတ်သပ်သည်။ a stroke အရိုက်တချက်။
stroll လယ်၍သွားသည်။
strong အားကြီးသည်။ ခိုင်ခံ့သည်။ see strength.
struck ရိုက်ဘူးသည်။ see strike.
strut အသွားအလာကြွားဝါသည်။
stub သစ်ငုတ်။
stud အကျီသီး။ stud of horses and mares မြင်မွေးရာရုံ။
stuff ဥစ္စာများ။ ဥစ္စာအရာများ။ ဥစ္စာပရိက္ခရာ။ cloth အဝတ်။
stuck ကပ်ဘူးသည်။ ကပ်ပြီ။ see stick.
stump အငုတ်အရင်း။

stun မူးနေသည်။ မှေ့နေသည်။ မျောနေသည်။

stunt မတိုးမတက်အောင်လုပ်သည်။

sty ဝက်ခြံ။

style ကညစ်။ to style သမုတ်သည်။ အမည်ပေးသည်။

such ဤကဲ့သို့။ ဤသို့။

suck စို့သည်။ စုတ်သည်။

suds ဆပ်ပြာရေ။

sue တရားရှာသည်။ to entreat ဆုတောင်းသည်။

suit တော်သင့်သည်။ a prayer ပဌနာ။ a suit at law တရားမှု။

suite အခြွေအရံ။

sum ဖ.ပေါင်းအစု။ sum or main point of a discourse ဆိုသောအကြောင်း၏အချုပ်အချာ။ to sum up evidence သက်သေထွက်ချက်စုသည်။

sun နေ။

sung သီခြင်းဆိုဘူးသည်။ သီခြင်းဆိုပြီ။ see sing.

sunk မြုပ်ခဲ့ပြီ။ see sink.

sup မြှုပ်သောက်သည်။ see sip. To sup ညစာစားသည်။

sure မှန်ကန်သည်။ မလွဲနိုင်။ to know surely အတပ်အမှန်သိမှန်သည်။

surf လှိုင်း။

surge လှိုင်းထံဘိုး။

swab တပွတ်စည်း။

swain လူပျို။

swam ရေကူးဘူးသည်။ see swim.

swamp မြေဗိန့်။

swan ငန်းကြီး။
swap လဲသည်။ ထပ်သည်။
swarm များစု။ အစု။
swathe အဝတ်နှင့်စည်းသည်။
sway လက်ထက်။ အစိုးရခြင်း။ အုပ်ချုပ်ခြင်း။
swear ကျိန်ဆိုသည်။ ကျမ်းကိုင်သည်။
sweat ချွေးထွက်သည်။
sweep တမြက်စည်းနှင့်လှဲသည်။ to sweep off or take away great numbers သိမ်သွားသည်။
sweet ချိုသည်။
swell ပွရောင်သည်။
swept တမြက်စည်းနှင့်လှဲဘူးသည်။ လှဲခဲ့ပြီ။ see sweep.
swerve လွဲသွားသည်။
swift လျင်မြန်သည်။
swig အသောက်ကြီးသည်။
swill အသောက်များသည်။
swim ရေကူးသည်။
swine ဝက်။
swing တန်းစီးသည်။ လွှဲလှုတ်သည်။ လွှဲသည်။ to swing round in the air လှဲသည်။ လွှဲသည်။ လွှဲဝင့်သည်။
switch လက်စွဲဒုတ်ခလေး။ to switch ဒုတ်ခလေးနှင့်ရိုက်သည်။
swoon သေပေ်။
swoop သုတ်ယူသည်။
sword ဓါးလွှယ်။
swum ရေကူးပြီ။ see swim.

Tack ဆက်သည်။ အပ်နှင့်ချုပ်ဆက်သည်။ to tack as a ship ကော်တိုက်သည်။ tack, small nail သံချွန်ခလေး။

tag ကြိုးထိုးသည်။ အပ်။

tail အမြီး။

taint ပုပ်စပြုသည်။ အနာကူးစပြုသည်။

take ခံယူသည်။ ကိုင်ယူသည်။ to suppose, to think စိတ်၌မှတ်သည်။ to take care, to heed သတိပြုသည်။ to take in, receive one လက်ခံသည်။ to take in, deceive လှည့်စားသည်။ to take place ဖြစ်သည်။ to take up money ငွေချေးသည်။ to take after သဘောလိုက်ရောသည်။ ခြေရာနင်းသည်။ to take upon one's self မဆိုင်ဘဲလျှက်ပြုသည်။ to take in hand လုပ်စပြုသည်။ to take notice မှတ်သည်။ to take up with အားရသည်။ to take with, to love ချစ်သည်။ ကြိုက်သည်။

talc လချည်း။

tale ရှေးကစကားဝတ္ထု။ ဒဏ္ဍာရီစာ။ a number အရေအတွက်။

talk ဆိုင်ပြိုင်ပြောသည်။ စကားပြောသည်။

tall မြင့်သည်။ အမြင့်ရှသည်။

tame ရည်သည်။ to tame နိုင်သည်။ အောင်သည်။

tan သားရေဆိုးသည်။ သားရေဆိုးရန်သစ်ခေါက်။ to be embrowned by the sun နေပူခံ၍မျက်နှာညိုသည်။

tank ရေကန်။

tap အဆို့အဝိတ်။ ခေါက်သည်။

tape ဒိုက်ဆံကျတ်ကြိုး။

tar ကတ္တရာစေး။

tare ကုန်ဖိုးတွက်သည်တွင်မပါမဝင်ရာ။

tart အသီးပါသောမုန့်။

task မှာထားသောလုပ်ချက်။ to take to task ဆုမ္ဗသည်။
to task လုပ်ရန်ထားသည်။ အမှုကိစ္စထားသည်။

taste မြည်းစမ်သည်။ taste or quality of food အရသာ။
taste, inclination ဝါသနာ။

taught သင်ကြားဘူးသည်။ သင်ကြားပြီ။ see teach.

taunt ကဲ့ရဲ့အပြစ်တင်သည်။

tax အခွန်တော်။ အကောက်တော်။ ငွေခွဲခြင်း။

tea လက်ဖက်။ လက်ဖက်ရေ။

teach သင်ကြားသည်။ မှိသင်သည်။ နည်းဥပဒေပေးသည်။ သွန်
သင်သည်။

teak ကျွန်းသား။

team အရှည်များစွာ။

tear မျက်ရည်။ tear (pronounced *tare*) ဆုတ်ဖွဲ့သည်။

tease နှောင့်ရှက်သည်။ annoy, play with ကျီစယ်သည်။

teat တဓိူသွာန်နို့သီး။

teem ပွားများသည်။ to be full, abundant အများရှိသည်။
ပြည့်သည်။

teens တဆယ်နှစ်နှစ်အရွယ်ကနှစ်ဆယ်တိုင်အောင်။

teeth သွားများ။ ဗိသွား။ see tooth.

tell ပြောသည်။ ကြားမှာလိုက်သည်။

tempt စမ်သည်။ စုံစမ်သည်။ ဖျားယောင်သွေးဆောင်းသည်။

ten တဆယ်။ ဆယ်။ ၁၀။

tend စောင့်ထိန်းသည်။ ကြည့်ရှုသည်။ to tend towards ရွေ့ရှုသွားသည်။ အစွဲပြုခြင်းသွားသည်။ စိတ်စွဲခြင်းသွားသည်။

tense ကာလအချိန်။ past tense အတိတ်ကာလ။ present tense ပြစ္စုပ္ပန်ကာလ။ future tense အနာဂတ်ကာလ။

tent အဝတ်တဲ။

tenth ဒသမ။

term သမုတ်ခြင်းစကား။ term, period of time ကာလအချိန်။ term of one year တနှစ်ပတ်လုံး။

terms conditions သဘောတူချက်အကြောင်း။

test စုံစမ်းသည်။ to test metals မှတ်ကျောက်မှာတင်စမ်းသည်။ trial စစ်ကြောခြင်း။ စုံစမ်ခြင်း။

text မူဟောင်းစာ။ မူလစာ။ text of scripture ကျမ်စာတပုဒ်။

than ထက်။ ထက်မက။ more than one တခုထက်မက။ greater than he သူထက်သာ၍ကြီးသည်။

thank ကျေးဇူးတင်သည်။

that ဟိုသင်။ ထို။ သော။ ဟု။ ရအောင်။ that book ထိုစာအုပ်။ the book that was lost ပျောက်သောစာအုပ်။ he said that he would give me a book စာအုပ်တခုပေးမည်ဟုသူဆိုသည်။ I read the book that I may get knowledge ပညာရအောင်စာဖတ်သည်။

thatch အိမ်မိုးဖို့မြက်ခြောက်။ သက်ငယ်။ ဓနိရွက်။ to thatch မြက်ခြောက်နှင့်မိုးသည်။ ဓနိနှင့်မိုးသည်။

thee ကိုယ်တော်။ သင့်။ မင်း။ see thou and you.

theft ခိုးမှု။

their သူတို့၏။

theirs see their.

them သူတို့ see they.

theme စာရေးသည့်အကြောင်း။

then ထိုအခါ။ သို့ဖြစ်လျှင်။ သို့ဖြစ်၍။

thence ဟိုက။ ဟိုအရပ်က။ thence, therefore သို့သောကြောင့်။

there ထိုမှာ။ ဟိုမှာ။

these သည်။ ဤ။ these things သည်အရာတို့။ these men ဤလူတို့။ these days, these times ယခုကာလအချိန်။

they သူတို့။ see he, she, and it.

thick ထူထဲသည်။ as liquids ပျစ်ပျစ်ရှိသည်။

thief သူခိုး။

thieve ခိုးတတ်သည်။ thieves သူခိုးများ။ see thief.

thigh ပေါင်လုံး။

thin ပါးပါး။ မထူ။ as liquids ကြည်သည်။ မပျစ်။

thine သင်၏။ မင်း၏။ see thou.

thing ဥစ္စာပစ္စည်း။ အရာတခု။

think ကြံစည်သည်။ ထင်မှတ်သည်။ စိတ်ထင်မှတ်သည်။

third တတိယ။ ၃ခုမြောက်။

thirst ရေငတ်ခြင်း။

this သည်။ ဤ။ this thing သည်အရာ။ ဤအရာ။ see these.

tho' သို့သော်လည်း။ see though.

thong သရေကြိုး။

thorn ဆူး။ ဆူးရှိသောသစ်ပင်။ ဆူးပင်။

those ထို။ ထိုအရာတို့။ see these.

thou သင်။ မင်း။ ကိုယ်တော်။ see you.

though သို့သော်လည်း။

thought အကြံအစည်။ ကြံဘူးသည်။ ကြံခဲ့ပြီ။ စိတ်ထင်ဘူးသည်။ စိတ်ထင်ပြီ။ see think.

thrash ရိုက်သည်။ to thrash grain စပွါးနင်းသည်။

thread အပ်ချည်။

threat ခြောက်လှန့်သည်။ ခြောက်လှန့်ခြင်း။ ခြိမ်းခြောက်ခြင်း။

thresh see thrash.

three သုံး။ သုံးခု။ ၃။

threw ပြစ်ဘူးသည်။ see throw.

thrice သုံးခါ။ သုံးကြိမ်။

thrift အမြတ်ရခြင်း။ စည်းစိမ်တိုးပွားခြင်း။

thrill ကြက်သီးထသည်။ ဖောပြန်သည်။

thrive အမြတ်ရတတ်သည်။ grow တိုးပွားသည်။ သန်သည်။

thro' see through.

throat လည်ချောင်း။

throb သွေးထိပ်သည်။

throe သားဖွားနာ။

throne ရာဇပလ္လင်။

throng စုဝိုင်းခြင်း။ စုဝိုင်းသည်။

through ထုတ်ခြင်း။ ကြောင့်။ အားဖြင့်။
throve အမြတ်ရတတ်ဘူးသည်။ see thrive.
throw ပြစ်သည်။ ပြစ်လိုက်သည်။ throw away, reject စွန့်ပြစ်သည်။
thrown ပြစ်လိုက်ခဲ့ပြီ။ see throw and threw.
thrust ထိုးသွင်းသည်။ ထိုးသည်။
thumb လက်မ။
thump ရိုက်သည်။ လေးလေးရိုက်သည်။
thus သည်အတိုင်း။ သည်နည်း။ ဤကဲ့သို့။
thwart ကန့်ကွက်သည်။ ပြစ်ကန့်သည်။ ဆန့်ကန့်သည်။
thy see thine.
tide or tides ဒီရေ။ flood tide ရေတက်ခြင်း။ ebb tide ရေကျခြင်း။
tie ချည်နှောင်သည်။ ချည်သည်။ ဖွဲ့သည်။
tiff မွန်းတည့်စာ။
tight တင်းကြပ်သည်။ not leaky လုံလုံဖြစ်သည်။
tile အုပ်ကြွတ်။
till တိုင်အောင်။ to till the ground လယ်လုပ်သည်။
tilt လဲသည်။ လှဲသည်။
time ကာလအချိန်။ ကာလ။ အခါ။ from time to time အလီလီအခါခါ။ a long time ကြာမြင့်စွာ။ ကာလကြာမြင့်စွာ။ short time ကာလမကြာ။ a set time ချက်သောအချိန်။ distant in time အခါလေးမြင့်စွာ။ time being အစည်။ အခိုက်။ as while going သွားသည်အခိုက်။ သွားစည်။ on a certain time တရံသောအခါ။ past time လွန့်ပြီး

သောအခါ။ အတိတ်ကာလ။ present time ယခုကာလ။ ပစ္စုပ္ပန်။ future time လာလတ္တံ့သောကာလ။ အနာဂတ်ကာလ။

tin သံဖြူ။

tine ခရင်းစူး။

tinge အရောင်တင်သည်။ a tinge အရောင်။ တင်သောအရောင်။

tint အရောင်အဝါ။ အရောင်တင်ဆေး။

tip အဖျား။

tire မောသည်။ သည်းမခံ။ ငြီးငွေ့သည်။

tithe ဆယ်ပုံတပုံ။

to ကို။ သို့။ အား။ to and fro သွားလာလျက်။

toad ဖါးပြုတ်။

toast မုန့်ကင်။ to toast bread မုန့်ကင်သည်။

toe ခြေချောင်း။ great toe ခြေမ။ second toe ခြေညှိုး။ middle toe ခြေလယ်။ fourth toe ခြေသကြွယ်။ little toe ခြေသန်း။ toe nail ခြေသည်း။

toil လုလ္လဝိရိယ။ အလုပ်။ လုပ်သည်။ အားထုတ်၍လုပ်သည်။

told ပြောဘူးသည်။ ပြောခဲ့ပြီ။ see tell.

toll ကုတ်ခွန်။ လမ်ခ။ တံတားခ။ to toll ခေါင်းလောင်းလေးလေးထိုးသည်။

tomb သင်းချိုင်တိုက်။

tone မြည်သောအသံ။ သီခြင်းဆိုသောအသံ။ အသံ။

tongs ညှပ်။ မီးညှပ်။

tongue လျှာ။ language ဘာသာစကား။

too ၎င်း။ more than ပိုသည်။ လွန်သည်။ over and above ဆာ၍။ ထက်သာ၍။ ပိုသည်။ he eats too much ဝသည်ထက်ပိုစားသည်။

took ယူသွားပြီ။ ယူသွားသည်။ see take.

tool တန်ဆာ။ လုပ်ဖို့တန်ဆာ။

tooth သွား။ see teeth. Teeth of a wheel ဘက်သွား။ tooth and nail အစွမ်ကုန်။

top အထွဋ်။ အဖျား။ a toy ဂျင်။

tope သေရေသောက်ကြူးသည်။

torch ဠွယ်ပေါင်တိုင်။

tore ဆုတ်ဖွဲ့သွားသည်။ see tear.

torn ဆုတ်ခွဲပြီ။ see tear.

toss မြှောက်ပြစ်သည်။

touch ထိသည်။ တို့သည်။ စမ်သည်။ touch on, allude to အကြောင်းဖြစ်၍ပြောသည်။ to touch, take hold of ထိ၍ကိုင်သည်။

tough ဖျဉ်းသည်။ မာသည်။ ခိုင်သည်။

tour ခရီးသွားခြင်း။

tow ဆွဲသည်။ ရေထဲမှာကြိုးနှင့်ဆွဲသည်။

town မြို့။ ရွာ။

toy ကစားစရာ။

trace ခြေရာ။ သွားရာသို့လိုက်သည်။ အမှတ်လိုက်သည်။

track ခြေရာ။ ခြေရာလိုက်သည်။

tract of land မြေကွက်ကြီး။ ကြီးကျယ်စွာသောမြေကွက်။ a little book ပုံနှိပ်စာသေး။

trade ကုန်သွယ်ရောင်းဝယ်ခြင်း။ ရောင်းဝယ်ဖေါက်ကားခြင်း။ ရောင်းဝယ်ဖေါက်ကားသည်။ trade, handicraft လက်မှုပညာ။

trail ခြေနင်းရာလိုက်သည်။ မြေကြီးပေါ်မှာတွဲလွဲဆွဲသည်။ a trail ခြေနင်းရာအနံ့။

train of a gown ထမိန်ဝှား။ ဂါဝ်အမြိတ်။ train of followers နောက်လိုက်သူတို့။ train of powder ရမ်းသွယ်ချခြင်း။ train of artillery အမြောက်တပ်တတပ်။

trance ဘဝင်။ to be in a trance ဘဝင်ဖြစ်သည်။

trap ထောင်ချောက်။

trapes ညစ်ပေါင်းသောမိမ္မခလေး။

trash အမှိုက်။

tray ဗျတ်။

tread ခြေဖြင့်နင်းသည်။

treat ပွဲလုပ်သည်။ စားစရာကျွေးသည်။ to treat, to negotiate အမှုဆောင်ရွက်သည်။ တပြည်နှင့်တပြည် အချင်းချင်း စာချုပ်ထားသည်။ to treat, to do to another ပြုသည်။

tree သစ်ပင်။

tret see tare.

tribe အမျိုး။

trice ရှုတ်ခနဲ။ တခဏမျှ။ အသော့။

trick လှည့်စားခြင်း။ မျက်လှည့်။ play tricks ချော်ပျက်သည်။

trip တိုက်မိခွလဲသည်။ a trip, short journey ခရီးသွားခြင်း။

tripe အူအိပ်။ ဝမ်းထဲမှာအစာအိပ်။ ချေးအိပ်။

trite အဟောင်း။ အသစ်မဟုတ်။

trod of trode ခြေဖြင့်နင်းဘူးသည်။ see tread.
troop မြင်းသူရဲတတပ်။ troops စစ်ဗိုလ်ပါများ။ စစ်တပ်များ။
trot လှိုထိုးသွားသည်။
troth ဂတိသစ္စာ။ ဂတိထားခြင်း။
trough စားခွက်။
trounce ရိုက်ဒါနိပေးသည်။
truce စစ်မတိုက်ဘဲဆိုင်းနေခြင်း။
truck လှည်းကြီး။
trudge လေးလေးသွားခြင်း။ လေးလေးသွားသည်။
true မှန်သည်။ ဟုတ်မှန်စွာ။
trump ခရာ။
trunk of an elephant နှာမောင်း။ a box သစ်တာ။ of a tree သစ်ပင်ကိုယ်။ သစ်ပင်တိုင်။
trust ယုံသည်။ ခိုလှုံသည်။ မှီခိုသည်။ ယုံကြည်ခြင်း။ မှီခိုခြင်း၊
truth အမှန်အကန်။ သစ္စာတရား။ ဟုတ်မှန်သောစကား။
try စမ်သည်။ စုံစမ်သည်။ စစ်ကြောသည်။
tub စည်ပိုင်း။
tube အခေါင်း။
tug ဆွဲငင်သည်။
tuft အမောက်။
tune သီခြင်းဆိုသောအသံ။
turf မြက်ပင်ပါသောမြေဆိုင်ခဲ။
turn လှည့်သည်။ to turn back နောက်သို့လှည့်သည်။ to prove false ဖေါက်ပြန်သည်။ to turn aside ရှောင်သည်။ to turn over, overturn လှန်သည်။ မှောက်သည်။ to turn up လှန်သည်။ to turn up,

to happen ဖြစ်သည်။ to turn out or turn away, turn off နှင်ထုတ်သည်။ ဖွတ်လိုက်သည်။ a turn အလှည့်။ the boys read by turns လုလင်လေးများ။ အလှည့်အလှည့်ဖတ်သည်။

tusk အစွယ်။

twain နှစ်ခု။

'twas it was, see was.

twelfth ဒွါဒသမ။ ၁၂ခုမြောက်။

twelve တဆယ့်နှစ်ခု။ ၁၂။

twice နှစ်ခါ။ နှစ်ကြိမ်။

twig အညွန့်။ အခက်။

twin အမွှာဖွားဖက်။

twine မိုက်ဆံကြိုး။ to twine ကြိုးနှင့်ရစ်သည်။ ပတ်ရစ်သည်။

twinge ကိုက်သည်။

twirl မွှေသည်။ လှည့်သည်။

twist လွန်းဟောင်းကျစ်သည်။

twitch တွတ်ဆွဲသည်။

twixt စပ်ကြားမှာ။

two နှစ်ခု။ ၂။

type ပုံ။ စာလုံး။

Up အပေါ်။ အထက်။ to come up ချဉ်းကပ်သည်။ to give up လက်လွှတ်သည်။ to keep up အညီနှင့်သွားသည်။ နောက်သို့မကျ။ lay up သိုထားသည်။ make up ပြေသည်။ make up to ချဉ်းကပ်သည်။ stir up မွှေနှောက်သည်။ sit up မတ်တတ်ထိုင်သည်။ get up ရိုက်သည်။ တုံ့ထောင်သည်။ get up ထသည်။

urge တိုက်တွန်းသည်။ သွေးဆောင်သည်။
urn အိုး။
us ကျွန်ုပ်တို့။ see I and we.
use သုံးသည်။ သုံးဆောင်သည်။ အသုံး။ အသုံးအဆောင်။
to be of much use အရာဝင်သည်။
Vague မမှန်။
vail ကုလားကာ။ မျက်နှာကာ။
vain proud ကြွားဝါသည်။ ပလွှားသည်။ without profit of no good အလကား။ အကျိုးမဲ့။
vale ချိုင့်မြေ။
valve ကဲလား။
van တပ်ဦး။
vane ငှက်မနား။
vase ခွက်။ အဝကျယ်သောခွက်။
vast ကြီးကျယ်သည်။ အေရာကြီးသည်။
vault တိုက်ခမ်း။ ပေါင်းကူး။ to vault ခုန်သည်။
vaunt ကြွားဝါစကားပြောသည်။
veal နွားခလေးအသား။
veer လှည့်သွားသည်။
veil မျက်နှာဖုံး။ see vail.
vein သွေးကြောင်း။
vend ရောင်းသည်။
vent အပေါက်။ အပေါက်ခလေး။ အထွက်ပေါက်။
verge အစွန်းအနား။ to verge towards အနီးသို့ရောက်သည်။
verse လင်္ကာ။
vest ကိုယ်ဝတ်လို။

vex နှောင့်ရှက်သည်။ ကျိစယ်သည်။
vice ဆိုးသောအကျင့်။ an iron instrument ဖျုတ်ဘု။
vie ပြိုင်သည်။
vile ဆိုးညစ်သည်။ ညစ်နွမ်းသည်။
vine စပျစ်နွယ်။
view ကြည့်သည်။ အကြည့်အရှု။ view, opinion မိတ်ယူခြင်း။ သိမြင်ခြင်း။ view, scenery ကြည့်ဖွယ်ရာ။
viz. ဟု။
vogue နည်းထုံးစံ။
voice လူနှင့်တိရိစ္ဆာန်သံ။ အသံ။
void ဟင်းလင်းလွတ်လပ်သည်။ လဟာ။
vote စာရေးတံချသည်။ အမှုထမ်ရွေးသည်။
vouch သက်သေပြဆိုသည်။
vow သစ္စာပြုသည်။
Wade ရေတိမ်တွင်ဆင်းသွားသည်။
waft လွင့်မျောချွသွားသည်။
wag နန့်သည်။ လှုပ်သည်။ a wag ကျီစားတတ်သောသူ။
wage to attempt လုပ်စမ်သည်။ to wage war စစ်တိုက်စပြုသည်။
wail ငိုကြွေးသည်။
waist ခါး။
wait ဆိုင်းနေသည်။ ဆိုင်းလင့်သည်။ မျှော်နေသည်။
wake နိုးဆော်သည်။
walk သွားသည်။ လယ်သည်။
wall တံတိုင်း။ walls of a town မြို့ရိုး။ မြို့တပ်။
wan ညှိုးသည်။

wand အရာနှင့်ဆိုင်သောကဲက်ခွဲဒုတ်။
wane လဆုတ်သည်။ ဆုတ်သည်။
want အလိုရှိသည်။ မဲ့သည်။ လိုချင်သည်။ to be in want, to be poor, အလွန်ဆင်းရဲသည်။ to be wanting မရှိ။ want, poverty ဆင်းရဲခြင်း။
war စစ်တိုက်ခြင်း။ စစ်မက်။ စစ်မှုကိစ္စ။
ward လျှောင်အိမ်အခမ်း။ ward off ကာသည်။
ware ကုန်ရုပ်များ။
warm အိုက်သည်။ နွေးသည်။
warn တင်ကူးပြောသည်။ သတိပေးသည်။
warp bend ကော့သည်။
wart မှဲ့။
was ရှိဘူးသည်။ ဖြစ်ဘူးသည်။ see am and is.
wash ဆေးသည်။ လျှော်သည်။
wasp နကျည်း။
waste ဖွန်ကုန်စေသည်။ ပြုန်းတီးသည်။ ဖျက်ဆီးသည်။ ဖျောက်ဖျက်သည်။ waste land, မြေလွတ်။
watch စောင့်နေသည်။ ကင်းထားသည်။ a watch ကင်း။ အစောင့်။ a time-piece နာရီခွက်။
wave လှိုင်းထိပ်ပိုး။ to wave to and fro in the air လျှပ်သည်။
wax ဖယောင်း။ to increase တိုးပွါးသည်။
way road လမ်းခရီး။ custom, manner ထုံးရိုး။ ထုံးနည်း။ နည်းထုံးစံ။ အလေ့အလာ။ give or make way ဖယ်သည်။ ဆုတ်သည်။ this way or manner သည့်နည်း။

we ကျွန်ုပ်တို့။ ငါတို့။ see I.

weak အားလျော့သည်။ အားမဲ့သည်။ အားနည်းသည်။ weak, foolish ပညာငယ်သည်။ ဉာဏ်ထိမ်သည်။

weal ချမ်းသာစည်းစိမ်။

wealth ကြွယ်ဝခြင်း။ စည်းစိမ်။

wean နို့ခွာသည်။

wear ပွန်းတီးသည်။ wear clothes ဝတ်သည်။ wear a hat သိုးဆောင်းသည်။ wear away စားသည်။

weave အဝတ်ရက်သည်။

web ရက်သေးသောအဝတ်။ spider's-web ပင်ကူမွေး။

wed လက်ထပ်သည်။ ထိမ်းမြားသည်။

wedge သပ်။

wee ဆိတ်မိခလေး။ ငယ်သည်။

weed တောပင်ခလေး။ to weed တောပင်ခလေးနှုတ်သည်။

week ခုနှစ်ရက်လည်။

ween စိတ်ထင်သည်။

weep မျက်ရည်ကျသည်။

weigh ချိန်သည်။

weight အလေး။ အချိန်။ weight, importance, influence အဩဇာ။

weld ထပ်ဆက်သည်။

well of water ရေတွင်း။ not sick ကျန်းမာသည်။ not bad ကောင်းသည်။ well, right ကောင်းပြီ။ as well as အတူတကွ။ well nigh လုနီးပြီ။ လုမတတ်။

wen မြင်းမုန်နာ။

wench မိမ္မဆိုး။

went သွားဘူးသည်။ see go.
wept မျက်ရည်ကျဘူးသည်။ မျက်ရည်ကျပြီ။ see weep.
were ရှိကြဘူးသည်။ ဖြစ်ကြဘူးသည်။ see am and was.
west အနောက်မျက်နှာ။
wet စိုသည်။ စိုစွတ်သည်။ စိုစေသည်။
whale ငါးမိန်းမည်။
wharf တံတား။
what အဘယ်။ ဘယ်။ what thing ဘယ်သင်း။ what sort မည်သို့။
wheat ဂျုံစပါး။
wheel စက်။ဘီး။ radius or spoke of a wheel, ဘီးကန့်။ ဘီးထောက်။ felloe or circumference of a wheel ဘီးကွင်း။ nave or centre of a wheel ပုံတောင်။ axis ဝင်ရိုး။ a pulley စက်နား။
whelp of a lion ခြင်္သေ့ခလေး။ of a wolf တောခွေးခလေး။ of a dog ခွေးခလေး။
when ဘယ်သောအခါ။ when I go ငါသွားသောအခါ။
whence ဘယ်ဆီက။ ဘယ်အရပ်က။ wherefore သို့သော့ကြောင့်။
where ဘယ်မှာ။ ဘယ်ဆီမှာ။ ဘယ်အရပ်မှာ။ any where ရှိလေရာရာအရပ်မှာ။ တခုခုသောအရပ်မှာ။ where-ever ရှိလေရာရာ။ ဖြစ်လေရာရာ။ wherever he goes, wherever he is သွားလေရာမှာ။ ဖြစ်လေရာမှာ။ where, to what place ဘယ်ဆီသို့။
whet ထက်အောင်သွေးသည်။ သွေးတိုက်သည်။
whey နို့ကြက်တက်ရည်။

which ဘယ်။ ဘယ်သင်း။ ဘယ်အရာ။ သည်။ သော။ which will you take, ဘယ်သင်းကိုယူမည်လဲ။ which way did he go? ဘယ်လမ်းမှာသူသွားသူးပါလဲ။ the book which he bought သူဝယ်သောစာအုပ်။ the house in which he lives သူနေရာအိမ်။ the pen with which I wrote ငါရေးမှုသုံးသည့်မှင်တံ။

whiff တရှူ။ တဖွာ။

while တုံးခါ။ စဉ်။ အခိုက်။ စဉ်တွင်။ ကာလပတ်လုံး။ to while away time အလကားနေသည်။ မင့်ကြွသည်။

whilst တုံးခါ။ စဉ်။ အခိုက်။ စဉ်တွင်။ ကာလပတ်လုံး။

whim လက်လှည့်။

whine မြည်တမ်သည်။ ညည်းသည်။

whip ရိုက်သည်။ ရိုက်တန်။

whirl လည်သည်။ ဝေ့သည်။

whisk တမြက်စည်းခလေး။

whist တိတ်တိတ်နေပါ။

whit တဆိတ်တပေါက်။

white ဖြူသည်။

whiz ရွှေရွှေမြည်သည်။

who အဘယ်သူ။ မည်သူ။ သော။ he who sits ထိုင်သောသူ။

whole အပေါင်း။ အားလုံးစုံ။ sound လိုချိုသည်။ အနာမရှိ။

whom အဘယ်သူ။ မည်သူ။ see who.

whore မိမ္မဆိုး။ မိမ္မရှင်။ ပြည်တန်ဆာ။

whose အဘယ်သူ၏။ မည်သူ၏။ see who.

why အဘယ်ကြောင့်။ အဘယ်ကြောင့်နည်း။
wick မီးစာ။
wide ကျယ်သည်။ မကျဉ်း။
width အနံ။ ပြက်။
wield ဆွဲသည်။
wife မယား။ လက်ထပ်မယား။ ခင်ပွန်း။
wig ဆံပင်အုပ်ထုပ်။
wild ရိုင်းသည်။ မယဉ်။ wild land မလုပ်သေးသောမြေ။
wile လှည့်စားခြင်း။ လိမ်ခြင်း။
will of the mind စိတ်အလို။ sign of future tense
လိမ့်မည်။ မည်။ လတ္တံ့။ အံ့။ will read ဖတ်လိမ့်
မည်။ will, document သေတမ်းစာ။ အမွေခွဲပုံစာ။
win အောင်သည်။ နိုင်သည်။ ရသည်။
wince ကန်သည်။ ကန်ကျောက်သည်။ နာသော့ကြောင့်ကန်သည်။
wind ပတ်ရစ်သည်။ ရစ်သည်။
wind လေလာခြင်း။ the wind blows လေလာသည်။
wine သပျစ်ရည်။
wing အတောင်။
wink မျက်စိမှိတ်သည်။ မျက်စိတမှိတ်။
wipe သုတ်သည်။ သုတ်သင်သည်။
wire နန်းကြိုး။ နန်းခြည်။
wise ဉာဏ်ရှိသည်။ ပညာရှိသည်။ ဉာဏ်နက်နဲသည်။
wish အလိုဆန္ဒ။ wish for လိုချင်သည်။ အလိုရှိသည်။ တပ်
မက်သည်။ I wish to go ကျွန်ုပ်သွားချင်သည်။
wisp ကောက်ရိုးတဆုတ်။
wit ဉာဏ်။

witch စုံးမ။

with နှင့်အတူ။ နှင့်တကွ။ နှင့်။

wo woe ဝေဒနာ။ အမင်္ဂလာ။

wolf တောခွေး။

womb ဝမ်း။ သားအိမ်။

won အောင်ဘူးသည်။ နိုင်ဘူးသည်။ ရဘူးသည်။ see win.

wont လေ့ကျက်သည်။ ဓလေ့ရှိသည်။

won't will not, I won't go ကျွန်ုပ်မသွားဘူး။

woo ရည်းစားစကားပြောသည်။ မိမ္မလျှည့်သည်။

wood သစ်သား။ wood, jungle တော။

wool သိုးမွေး။

word စကား။ to have words ငြင်းဆန်သည်။ to keep one's word ဂတိတည်သည်။ to give one's word ဂတိထားသည်။ to bring or carry word ကြားမှာသည်။

wore ဝတ်ဘူးသည်။ see wear.

work အလုပ်။ အကိုင်။ လုပ်ကိုင်သည်။ လုပ်ဆောင်သည်။

world ကမ္ဘာ။ လောက။ state of being သံသရာ။ world of man or mankind လောကီသားတို့။ state of man or this world သည်ဘဝ။ လူ့ဘုံ။ the next world နောင်ဘဝ။ to leave this state of being and go to another, to die ဘဝပြောင်းသည်။ universe စကြဝဠာ။

worm တီကောင်။ ပိုးကောင်။

worn ဝတ်ခဲ့ပြီ။ see wear.

worse သာ၍ဆိုးသည်။ see bad. Degenerate ယုတ်လျော့သည်။

worst အဆိုးဆုံး။ to worst, defeat အောင်သည်။ နိုင်သည်။
worth အဖိုး။ အထိုက်အတန်။ virtue, excellence အမြတ်။ ဂုဏ်။ a man of worth လူမြတ်။ လူကောင်း။ ဂုဏ်ရှိသောသူ။
wot သိသည်။
would I would go ကျွန်ုပ်သွားချင်သည်။ see will.
wound ထိခိုက်နာခြင်း။ ထိခိုက်ရာ။ did wind ရစ်ဘူးသည်။ ရစ်ခဲ့ပြီ။ see wind.
wrap ထုပ်ရစ်သည်။
wrath အမျက်ဒေါသ။
wreak ရန်တုံ့ပြုသည်။
wreath ပန်းကုန်း။
wreathe ပန်းကုန်းသည်။
wreck သင်္ဘောပျက်စီးခြင်း။ ပျက်စီးခြင်း။
wren နှံပြည်စုပ်ငှက်။
wrench အနိုင်အထက်ဆွဲသည်။
wrest ဆွဲလုသည်။ အလွဲယူသည်။ မှောက်လှန်သည်။
wretch အလွန်ဆင်းရဲသောသူ။
wright လက်လုပ်သောသူ။ သူ့ဘား။ a wheel-wright ဘီးနီး လုပ်သူ့ဘား။
wring လိမ်၍လုယူသည်။ ညှစ်သည်။
wrist လက်ဆစ်။
writ ရေးသောစာ။ holy writ ကျမ်းစာ။ a writ ဝါရန်စာ။ အမိန့်တော်စာ။
write ရေးသည်။ ရေးသားသည်။ စာရေးသည်။ make marks ချက်သည်။

writhe တွန့်သည်။ လိမ်သည်။

wrong မှားယွင်းသည်။ မမှန်။ to wrong မတရားသဖြင့်ပြုသည်။

wrote ရေးဘူးသည်။ see write.

wroth အမျက်ထွက်သည်။

wrought လုပ်ဘူးသည်။ လုပ်ခဲ့ပြီ။ see work. To be wrought upon သွေးဆောင်သည်။

wrung လိမ်၍လှယူဘူးသည်။ လိမ်၍လှခဲ့ပြီ။ ညှစ်ဘူးသည်။ ညှစ်ခဲ့ပြီ။ see wring.

Yacht သံပန်ကြီး။ ဖောင်တော်ကြီး။

yam မျောက်ခေါင်း။

yard နှစ်တောင်တာ။ inclosure ဝင်း။

yarn သိုးမွေးခြည်။

yawn သမ်းဝိုက်သည်။

ye မင်းတို့။ သင်တို့။ see thou.

yea ဟုတ်ကဲ့။

year နှစ်။ one year တနှစ်။ two years နှစ်နှစ်။

yearn ကြင်နာသည်။ ကြင်နာသောစိတ်ရှိသည်။

yeast တဆေး။

yell ကျွေးကျော်အော်ဟစ်သည်။

yelp ဟောင်သည်။

yes ဟုတ်ကဲ့။

yet သေး။ he is yet here သည်မှာရှိသေးသည်။ သို့သော်လည်း။ he is in great pain, yet he does not cry သူအလွန်နာသော်လည်းမငိုမကြွေး။

yield produce, give ဖိုးပွါးသည်။ ပေးသည်။ to allow, to admit ဝန်ခံသည်။

yoke ထံဘိုး။

yolk ဥနှစ်။ အနှစ်။

yon ထိုမှာ။ ဟိုမှာ။

yore ရှေးကာလ။

you သင်။ သင်တို့။ to a superior ကိုယ်တော်။ colloquially to an equal or an inferior မင်း။ မောင်မင်း။ ကွယ်။ to an inferior နင်။ a young person addressing an aged man ဦးယင်။ ဦးမင်း။ addressing an aged woman ကြီးတော်။ a husband addressing a wife အမိ။ မမ။ ညည်း။ a wife addressing a husband မင်း။ မောင်။ မောင်မင်း။ a man addressing a woman အမိ။ မမ။ a woman addressing a man မောင်။ မောင်ကြီး။ a woman addressing a woman အမိ။ မမ။

young အသက်ငယ်သည်။ နုသေးသည်။

your သင်၏။ မင်း၏။ see you.

youth ပျိုသောအရွယ်။

Zeal စိတ်အားကြီးခြင်း။ စိတ်မြန်ထက်ခြင်း။

zest ကောင်းသောအရသာ။

zink သွတ်။

zone ခါးစည်း။

FIGURES AND NUMERALS.

1	one.	၁	တစ်။
2	two.	၂	နှစ်။
3	three.	၃	သုံး။
4	four.	၄	လေး။
5	five.	၅	ငါး။
6	six.	၆	ခြောက်။
7	seven.	၇	ခုနှစ်။
8	eight.	၈	ရှစ်။
9	nine.	၉	ကိုး။
10	ten.	၁၀	တဆယ်။
11	eleven.	၁၁	တဆယ်တစ်။
12	twelve.	၁၂	တဆယ်နှစ်။
13	thirteen.	၁၃	တဆယ်သုံး။
14	fourteen.	၁၄	တဆယ်လေး။
15	fifteen.	၁၅	တဆယ်ငါး။
16	sixteen.	၁၆	တဆယ်ခြောက်။
17	seventeen.	၁၇	တဆယ်ခုနှစ်။
18	eighteen.	၁၈	တဆယ်ရှစ်။
19	nineteen.	၁၉	တဆယ်ကိုး။
20	twenty.	၂၀	နှစ်ဆယ်။
21	twenty-one.	၂၁	နှစ်ဆယ်တစ်။
30	thirty.	၃၀	သုံးဆယ်။
31	thirty-one.	၃၁	သုံးဆယ်တစ်။
40	forty.	၄၀	လေးဆယ်။

41	forty-one.	၄၁ လေးဆယ်တစ်။
50	fifty.	၅၀ ငါးဆယ်။
51	fifty-one.	၅၁ ငါးဆယ်တစ်။
60	sixty.	၆၀ ခြောက်ဆယ်။
61	sixty-one.	၆၁ ခြောက်ဆယ်တစ်။
70	seventy.	၇၀ ခုနှစ်ဆယ်။
71	seventy-one.	၇၁ ခုနှစ်ဆယ်တစ်။
80	eighty.	၈၀ ရှစ်ဆယ်။
81	eighty-one.	၈၁ ရှစ်ဆယ်တစ်။
90	ninety.	၉၀ ကိုးဆယ်။
91	ninety-one.	၉၁ ကိုးဆယ်တစ်။
100	one hundred.	၁၀၀ တရာ။

NUMERAL ADJECTIVES.

First.	ပဌမ။
second.	ဒုတိယ။
third.	တတိယ။
fourth.	စတုတ္ထ။
fifth.	ပဉ္စမ။
sixth.	ဆဋ္ဌမ။
seventh.	သတ္တမ။
eighth.	အဋ္ဌမ။
ninth.	နဝမ။
tenth.	ဒသမ။
eleventh.	ဧကာဒသမ။

twelfth.	ဒွါဒသမ။
thirteenth.	တေရသမ။
fourteenth.	စတုဒသမ။
fifteenth.	ပန္နာရသ။
sixteenth.	သောဠသ။
seventeenth.	သတ္တာရသ။
eighteenth.	အဋ္ဌာရသ။
nineteenth.	နဝဒသ။
twentieth.	ဝိသတိ။
twenty-first.	ဧကဝိသတိ။
twenty-second.	ဒွါဝိသတိ။
twenty-third.	တရိဝိသတိ။
twenty-fourth.	စတုဝိသတိ။
twenty-fifth.	ပဉ္စဝိသတိ။
twenty-sixth.	ဆဝိသတိ။
twenty-seventh.	သတ္တာဝိသတိ။
twenty-eighth.	အဋ္ဌဝိသတိ။
twenty-ninth.	နဝဝိသတိ။
thirtieth.	တိန္သ။
thirty-first.	ဧကတိန္သ။
fortieth.	စတ္တာလီသ။
forty-first.	ဧကစတ္တာလီသ။
fiftieth.	ပဉ္စာလီသ။
fifty-first.	ဧကပဉ္စာလီသ။
sixtieth.	ဆတ္တိန္သ။
sixty-first.	ဧကဆတ္တိန္သ။

seventieth.	သတ္တိနိသ။
seventy-first.	ကေသတ္တိနိသ။
eightieth.	အဋ္ဌဗိသတိ။
eighty-first.	ကေအဋ္ဌဗိသတိ။
ninetieth.	နဝဗိသတိ။
ninety-first.	ကေနဂုတိ။
hundredth.	သတသ။

DAYS OF THE WEEK.—နေ့ရက်နာမည်။

Sunday	တနင်္ဂနွေ။	Dies	Solis,	The Sun.
Monday	တနင်္လာ။	"	Lunæ,	The Moon.
Tuesday	အင်္ဂါ။	"	Martis,	Mars.
Wednesday	ဗုဒ္ဓဟူး။	"	Mercurii,	Mercury.
Thursday	ကြာသပတေး။	"	Jovis,	Jupiter.
Friday	သောက်ကြာ။	"	Veneris,	Venus.
Saturday	စနေ။	"	Saturni,	Saturn.

NAMES OF THE MONTHS AND OF THE SIGNS OF THE ZODIAC.

လ၏နာမည်။ ရှင်ရာသီနာမည်။

January, (nearly)	တပို့တွဲ။	Aquarius,	Water-carrier.	ကုံးရာသီ။
February,	တပေါင်း။	Pisces,	Fishes.	မိန်ရာသီ။
March,	တန်ခူး။	Aries,	Ram.	မိဿရာသီ။
April,	ကဆုန်။	Taurus,	Bull.	ပြိဿရာသီ။
May,	နယုန်။	Gemini,	Twins.	မေထုန်ရာသီ။
June,	ဝါဆို။	Cancer,	Crab.	ကရကဋ်ရာသီ။
July,	ဝါခေါင်။	Leo,	Lion.	သိဟ်ရာသီ။
August,	တော်သလင်း။	Virgo,	Virgin.	ကန်ရာသီ။
September,	သတင်းကျွတ်။	Libra,	Balance.	တူရာသီ။
October,	တန်ဆောင်မုန်း။	Scorpio,	Scorpion.	ဗြိစ္ဆာရာသီ။
November,	နတ်တော်။	Sagittarius,	Archer.	ဓနုရာသီ။
December,	ပြာသိုလ်။	Capricornus,	Goat.	မကာရရာသီ။

SHORT SENTENCES FOR READING.

He is up. သူတက်ခဲ့ပြီ။ သူထပြီ။

It is so. ဤကဲ့သို့ဖြစ်သည်။

Do ye so. မင်းတို့သည်နှယ်ပြုကြပါ။

We go in. ကျွန်ုပ်တို့အထဲသို့ဝင်ကြ၏။

I go up. ကျွန်ုပ်တက်သွားသည်။

So do we. ကျွန်ုပ်တို့သည်နှယ်ပြုကြ၏။

As we go. ကျွန်ုပ်တို့သွားကြသကဲ့သို့။

If it be so. သည်နှယ်ဖြစ်လျှင်။

I am he. ငါသည်ထိုသူဖြစ်၏။

He is in. သူသည်အထဲမှာရှိ၏။

I do go. ကျွန်ုပ်သွားသည်။

Is he on? သူသည်အပေါ်မှာရှိသည်လား။

Be it so. ဤသို့ဖြစ်ပါစေ။

I am to go. ကျွန်ုပ်သွားရမည်။

Do so. သည်နှယ်ပြုပါ။

Do as we do. ကျွန်ုပ်တို့ပြုသည်အတိုင်းပြုပါ။

Is it so or no? သည်နှယ်ရှိသည်လား။ သို့မဟုတ်။ မရှိဘူးလား။

If I do go in. အထဲသို့ကျွန်ုပ်ဝင်လျှင်။

Am I to go on? ကျွန်ုပ်သွားဦးမည်လား။

His pen is bad. သူ၏မှင်တံမကောင်းဘူး။

I met a man. လူတယောက်ကိုကျွန်ုပ်ကြုံတွေ့သည်။
His pen has no ink in it. သူ၏မှင်တံမှာမှင်ရည်မရှိ။
Let me go for my top. ကျွန်ုပ်ဂျင်မို့သွားပါရစေ။
The dog bit my toe. ကျွန်ုပ်ခြေတချောင်းကိုခွေးကိုက်သည်၊
An old man. အိုသောလူ။
The man is old. လူအိုပြီ။
A lean cow. ပိန်သောနွားမ။
The cow is lean. နွားမပိန်သည်။
A gold ring. ရွှေလက်စွပ်။
A fat duck. ဆူသောဝမ်ဘဲ။
The duck is fat. ဝမ်ဘဲဆူသည်။
A good boy. ကောင်းသောလူခလေး။
The boy is good. လူခလေးကောင်းသည်၊
A bad man. လူဆိုး။
The man is bad. လူဆိုးသည်။
A soft bed. နူးညံ့သောအိပ်ရာ။
The bed is soft. အိပ်ရာနူးညံ့သည်။
A long stick. ရှည်သောဒုတ်။
The stick is long. ဒုတ်ရှည်သည်။
He can tell. သူပြောနိုင်၏။
You will fall. မင်းကျလိမ့်မည်။
I shall dig. ကျွန်ုပ်တူးဆွလိမ့်မည်။
She is well. သူမထောင့်ထာဘူး။ သူမာပါ၏။
You can walk. မင်းသွားနိုင်၏။
Do not slip and fall. ချော်၍မလဲပါနှင့်၊
Fill that box. ထိုသစ်တာကိုပြည့်လိုက်။

He did laugh. သူရည်ဘူးသည်။

He is cold. သူချမ်သည်။

Give it me. ငါအားထိုဟာကိုပေးပါ။

Take this book. သည်စာအုပ်ကိုယူတော့။

Toss that ball. ထိုအလုံးကိုမြှောက်ပါ။

Buy it for us. ကျွန်ုပ်တို့အို့ထိုဟာကိုဝယ်ပါ။

Get your book. မင်းစာအုပ်ကိုယူတော့။

Go to the door. တံခါးသို့သွားပါ။

Spell the word. စာလုံးပေါင်းလိုက်။

Do not cry. မငိုပါနှင့်။

I love you. မင်းကိုကျွန်ုပ်ချစ်သည်။

Look at it. ထိုဟာကိုကြည့်ပါ။

Do you love me? ငါ့ကိုမင်းချစ်သည်လား။

I like good boys. ကောင်းသောလူခလေးတို့ကိုငါချစ်သည်။

All will love you. မင်းကိုလူတိုင်းချစ်လိမ့်မည်။

Come and read. လာ၍ဖတ်ပါ။

Hear what I say. ကျွန်ုပ်ပြောသည်ဟာကိုနားထောင်ပါ။

Do as you are bid. အမှာရှိသည်အတိုင်းပြုပါ။

Mind your book. စာကိုကြည့်ပါ။

Come, make haste. မြန်မြန်လာပါ။

Now read your book. ယခုမင်းစာဖတ်ပါ။

Do not tear the book. စာအုပ်ကိုမဆုတ်ပါနှင့်။

Now go and play till I call you. ငါခေါ်သည်တိုင်အောင် မင်းသွား၍ကစားပါ။

A cat has soft fur and a long tail. ကြောင်မှာနူးညံ့သော အမွေးနှင့်ရှည်သောအမြီးရှိ၏။

When you have read your book, you shall go to play. မင်းစာဖတ်သောအခါသွား၍ကစားရမည်။

That is a green tree. ထိုသစ်ပင်စိမ်းသောသစ်ပင်ဖြစ်သည်။

I see a red rose. နီသောနှင်းပွင့်ကိုကျွန်ုပ်မြင်သည်။

The rose is red. နှင်းပွင့်သည်နီသောအရောင်ရှိ၏။

A good tree bears good fruit. ကောင်းသောသစ်ပင်သည် ကောင်းသောအသီးကိုသီးတတ်သည်။

A tree which bears good fruit is a good tree. ကောင်းသော အသီးကိုသီးတတ်သောသစ်ပင်သည် ကောင်းသောသစ်ပင်ဖြစ်၏။

A man who does good works is a good man. ကောင်း သောအကျင့်ကိုကျင့်တတ်သောသူသည်လူကောင်းဖြစ်၏။

God sees us at all times. ဘုရားသခင်သည်ခပ်သိမ်းသောအ ချိန်အခါတို့၌ငါတို့ကိုမြင်တော်မူ၏။

God knows all we do. ကျွန်ုပ်တို့ပြုသမျှကိုဘုရားသခင်သိမြင် တော်မူ၏။

God knows all our thoughts. ငါတို့အကြံရှိသရွေ့ကိုဘုရားသခင် သိမြင်တော်မူ၏။

God lives and can not die. ဘုရားသခင်သည်အသက်ရှင်တော် မူ၍အနိစ္စရောက်တော်မမူနိုင်။

God made the earth, sun, moon, and stars. မြေကြီး၊ နေ၊ လ၊ ကြယ်တို့ကိုဘုရားသခင်ဖန်ဆင်းတော်မူ၏။

When men die they will live no more in this world. လူတို့သည်သေပြီးသည်နောက်မှဤဘဝမှာအသက်မရှင်ပြန်နိုင်။

What is sin? Not to obey the law of God is sin. အပြစ်ဟူသည်ကားအဘယ်သို့နည်း။ ဘုရားသခင်၏တရားတော် မြတ်ကိုမနာမယူခြင်းသည်အပြစ်ဖြစ်သတည်း။

Do not tell lies. မုသားစကားကိုမပြောပါနှင့်။

Do not steal nor rob. ခိုးလည်းမခိုးရ။လုလည်းမလုရ။

Do not kill. အသက်ကိုမသတ်ပါနှင့်။

Let him go to you. သူကိုမင်းဆီသို့သွားပါစေ။

Let me go to him. သူဆီသို့ကျွန်ုပ်ကိုသွားပါစေ။

I see a man. လူတယောက်ကိုကျွန်ုပ်မြင်၏။

I see a man, a boy, and a girl. လူတယောက်။ လူခလေး တယောက်။ ရင်မိမ္ဘခလေးတယောက်တို့ကိုငါမြင်၏။

He sees me. ငကိုသူမြင်သည်။

I saw him go that way. ထိုလမ်းသို့သူသွားသည်ကိုငါမြင် ဘူး၏။

You have seen fruit on a tree. သစ်ပင်ပေါ်မှာသစ်သီးကို မင်းမြင်ခဲ့ပြီ။

He has seen fruit drop from a tree. သစ်ပင်ပေါ်ကသစ် သီးကြွေကျသည်ကိုသူမြင်ခဲ့ပြီ။

The ship had gone when he came to the shore. သူသည် ကမ်းသို့လာသောအခါသင်္ဘောထွက်သွားနှင့်ပြီ။

He will come back at sun set. နေဝင်မှသူပြန်လာလိမ့်မည်။

Can you tell why fruit falls from a tree? သစ်ပင်ပေါ်က အဘယ်ကြောင့်သစ်သီးကြွေသည်ကိုမင်းပြောနိုင်သလား။

I can not tell for I do not know. ကျွန်ုပ်မသိသောကြောင့် မပြောနိုင်ပါ။

You may learn if you will. မင်းစိတ်ရှိလျှင်သင်နိုင်၏။

Take your book and see how fast you can learn. မင်းဘယ်မျှလောက်လျင်မြန်စွာသင်မည်ကိုစာအုပ်ကိုယူ၍ကြည့် စမ်းပါ။

Let me hear you read. မင်းဖတ်သည်ကိုကျွန်ုပ်နားထောင်ပါရစေ။

Let me see you write. မင်းရေးသည်ကိုကျွန်ုပ်ကြည့်ပါရစေ။

How long have you been in school? ကျောင်းမှာမင်းဘယ်လောက်ကြာကြာနေပြီလော။

How long since you first came to school? ကျောင်းကိုမင်းလာစပြုသည်မှယခုတိုင်အောင်ဘယ်လောက်ကြာသလဲ။

You must come to school ten years. မင်းဆယ်နှစ်ပြည့်အောင်ကျောင်းသို့လာရမည်။

You will learn much if you come to school a long time. ကာရှည်သဖြင့်ကျောင်းသို့မင်းလာလျှင်များစွာသင်လိမ့်မည်။

If you come to school two or three days and then stay at home and play two or three days, how can you learn to read fast? နှစ်ရက်သုံးရက်ကျောင်းသို့လာ၍ နှစ်ရက်သုံးရက်အိမ်မှာကစားနေလျှင်ဘယ်နှယ်မြန်မြန်သင်နိုင်သလဲ။

If you wish to be a wise and good man, you must learn to read good books. သင်သည်ပညာရှိသူတော်ကောင်းဖြစ်ချင်လျှင်ကောင်းသောစာအုပ်တို့ကိုဖတ်ရအောင်သင်ရမည်။

Those boys who play all the time in the streets will grow up to be bad men. ကာလအစဉ်မပြတ်လမ်းတွင်ကစားတတ်သောလူခလေးတို့သည်ကြီးရင့်လျှင်လူဆိုးဖြစ်ရာ၏။

Those are bad boys, who lie, and steal, and cheat, and speak bad words. ကြမ်းကြုတ်လိမ်တတ်ခိုးတတ်ဍင်မှုသား ပြောတတ်သောလူခလေးတို့သည်ဆိုးသောလူခလေးတို့ဖြစ်ကြ၏။

If you grow up to be a bad man, it may be you will come to a bad end. သင်သည်ကြီးရင့်၍မကောင်းသောလူဖြစ်လျှင်မကောင်းသောအဆုံးဌာနသို့ရောက်ကောင်းရောက်လတ္တံ့။

Of what shape is the earth? မြေကြီးအဘယ်ပုံသဏ္ဍာန်ရှိသနည်း။

The earth is not flat but its shape is round like a ball; and men, and beasts, and trees, are on all parts of it. မြေကြီးသည်မပြား။ အလုံးပုံသဏ္ဍာန်ရှိ၏။ ဒင်လူ။ တိရစ္ဆာန်။ သစ်ပင်များတို့သည်မြေကြီးလုံးပတ်နေရာလည်းဖြစ်ပေ၏။

The sun is in one place and does not move round the earth, but the earth turns round at all times, and thus while it is day light on one half of the earth, it is night on the other half. နေသည်မြေကြီးကိုမလှည့်မပတ်ဘဲတနေရာတည်းနေလျက်ဒင်။ မြေကြီးသည်အစဉ်မပြတ်လှည့်ပတ်သဖြင့်တမျက်နှာမှာနေ့ဖြစ်၍အခြားတမျက်နှာမှာညဉ့်ဖြစ်လေ၏။

The time in which the earth turns round once, we call a day. မြေကြီးတခါလှည့်သည်အချိန်ကိုတရက်ဟူ၍ငါတို့ခေါ်လေ့ရှိ၏။

When the sun shines where we are, we say it is day; and when it goes down in the west and does not shine where we are, we say it is night. ငါတို့ရှိရာအရပ်မှာနေထွန်းလင်းသောအခါ။ ငါတို့နေ့ဟူ၍ဆိုပေ၏။ ဒင်အနောက်မျက်နှာမှာနေဝင်၍ငါတို့ရှိရာအရပ်မှာမထွန်းမလင်းလျှင်ငါတို့သည်ညဉ့်ဟူ၍ဆိုပေ၏။

If the earth turns round, why do not men, beasts, and things fall off? မြေကြီးလှည့်သည်ဟုဆိုလျှင်အဘယ်ကြောင့် လူ။ တိရိစ္ဆာန်၎င်းအရာများတို့သည်အောက်သို့မကျကုန်သနည်း။

No one thing can fall from the earth, but you see things fall to the earth. မြေကြီးပေါ်ကအရာတစုံတခုမျှ အောက်သို့မကျ။ မြေကြီးပေါ်သို့အရာများကျသည်ကိုသာမင်းမြင်၏။

Of what use is the earth? မြေကြီးကားအဘယ်အကျိုးရှိသနည်း။

God made the earth, and then made men and beasts, that they might live on it. မြေကြီးကိုဘုရားသခင်ဖန်ဆင်းတော်မူ၍၎င်းမြေကြီးအပေါ်တွင်နေအံ့သောငှါလူမျိုးနှင့်တိရိစ္ဆာန်မျိုးများတို့ကိုလည်းဖန်ဆင်းတော်မူ၏။

Of what use is the air? လေသည်အဘယ်အကျိုးရှိသနည်း။

If there were no air men could not live, trees could not live, and birds could not fly. လေမရှိလျှင်လူတို့သည် အသက်မရှင်နိုင်။ သစ်ပင်တို့သည်လည်းမရှင်နိုင်။ ငှက်တို့သည်လည်းပျံ၍မနေနိုင်။

Of what use is day and night? နေ့နှင့်ညည့်အဘယ်အကျိုးရှိသနည်း။

When it is day, men can see where to go and how to do their work; when it is night, they sleep and take their rest. နေ့ဖြစ်သောအခါလူတို့သည် အဘယ်သို့လုပ်ရမည်။ အဘယ်အရပ်သို့သွားရမည်ကိုသိမြင်နိုင်၏။ ညည့်ဖြစ်သောအခါမှာငြိမ်ချမ်းစွာအိပ်ကုန်၏။ While it is day the sun gives light and heat, and when it is night the

dew falls; by these means the soil is made good and all that springs from the earth, is made to grow and yield food for man and beast. နွေအချိန်မှာ နေသည်အပူနှင့်အလင်းကိုဖြစ်စေ၍ ညည့်အချိန်မှာနှင်းသည်ကျတတ်၏။ ဤသို့သောအားဖြင့်မြေဩဇာကောင်းစေလေ၏။ မြေကြီးကပေါက်သမျှသောအရာတို့သည်ကြီးမြင့်၍အသီးအပွင့်နှင့်ပြည့်စုံပြီးမှ။ လူ။ တိရစ္ဆာန်တို့စားရန်ဖြစ်ပေ၏။

What is the sun? နေသည်အဘယ်အရာနည်း။

It is a great globe, which sheds light and heat on the earth. နေသည် မြေကြီးပေါ်မှာအပူ အလင်းကိုကျစေတတ်သောအလုံးကြီးဖြစ်ပေ၏။

What is the moon? လသည်အဘယ်အရာနည်း။

The moon is a great globe, like the earth, and the sun sheds light and heat on it, as on the earth. မြေကြီးသည်လုံးသောအရာဖြစ်သည်နည်းတူ။ လသည်လည်းလုံးသောအရာဖြစ်၏။ ၎င်နေသည်အပူအလင်းကိုမြေကြီးအပေါ်တွင် ကျစေသကဲ့သို့လအပေါ်တွင်လည်းကျစေ၏။

What are the stars? ကြယ်တို့သည်အဘယ်သို့သောအရာနည်း။

They are great globes like the sun, and give light and heat to worlds near them. နေနည်းတူကြယ်တို့သည် ဖြစ်ပေ၏။ ၎င်တို့အနီးအနားတွင်ရှိသောကမ္ဘာတို့ကိုအပူအလင်း ကိုပေးကြကုန်၏။

If they are great globes like the sun, why do they seem so small? နေနည်းတူ။အလုံးကြီးဖြစ်လျှင်အဘယ်ကြောင့် ငယ်ဟန်ရှိရသနည်း။

They are not small, but are ve-ry large. They are so far from us that they seem to be small. ကြယ်တို့သည် ငယ်သည်မဟုတ်။ အလွန်ပင်ကြီးလှ၏။ ကြယ်တို့သည်ကျွန်ုပ်တို့နှင့် အလွန်ဝေးသောကြောင့်ငယ်ဟန်ဖြစ်သည်။

When I see the sun, moon, stars, the earth and all things that are on the earth, I ask, whence came they? Were they made, or were they not made? နေ။ လ။ ကြယ်။ မြေကြီး။ ၎င်မြေပေါ်တွင်ရှိသမျှအရာတို့ကိုငါမြင် လျှင်ထိုအရာများသည်ဘယ်ကဖြစ်သနည်း။ ဖန်ဆင်းမှုဖြစ်သလော။ သို့မဟုတ်။ မဖန်ဆင်းဘဲနှင့်ဖြစ်သလော။ ဟုငါမေးတတ်၏။

A man can make a chair, a house, a box and so forth; but he can-not make wood. Whence was wood at first? ကုလားထိုင်။ အိမ်။ သစ်တာအစရှိသည်တို့ကိုလူလုပ် တတ်၏။ သစ်ကိုမူကားလူမလုပ်တတ်။ သစ်သည်ဘယ်ကအစဖြစ် သနည်း။

Men can sow seed in the ground, and the stalk will sprout and grow up and bear grain; but men can-not make the seed, nor the stalk, which bears the seed. Whence was seed at first? လူသည်မြေကြီးပေါ် မှာမျိုးစေ့ကိုချနိုင်၏။ ၎င်မျိုးစေ့များသည်အညှောက်ပေါက်သဖြင့် အပင်ကြီးဖြစ်၍အသီးသီးလိမ့်မည်။ မျိုးစေ့နှင့်မျိုးစေ့ခံသောအပင် ကိုမူကား။ လူတို့သည်မတတ်နိုင်ပါ။ မျိုးစေ့သည်အစဘယ်ကဖြစ် သနည်း။

You can put fire to the wick of a lamp and cause it to burn; but you can-not make fire, nor light. Whence came fire at first? သင်သည်ဆီခွက်တွင်မီးစာကို

မီးညှိ၍လောင်စေနိုင်၏။ မီးခါတ်ကိုမူကားသင်မလုပ်တတ်။ သို့ဖြစ်၍မီးခါတ်၏မူလအစသည်ဘယ်ကဖြစ်သနည်း။

If boys and girls wish to know these things, let them ask wise men who do know, and let the wise men tell them. ယောက်ျားခလေးနှင့်မိန္မခလေးတို့။ ဤအရာများကိုသိချင်လျှင်သိတတ်ကြသောပညာရှိတို့ကိုမေးကြပါစေ။ ၎င်မေးသည်အကြောင်းကိုလူလိမ္မာ။ ပညာရှိသူတို့သည်မေးသူတို့အား ပြောကြပါကုန်။

gexs17

UNIVERSITY OF MICHIGAN

3 9015 05708 4314

A 727,600